

PEACE Info (June 10, 2022)

- Resistance Force Raids Army Checkpoint, Kills 13 Myanmar Junta Soldiers
- At Least Nine Myanmar Regime Soldiers Killed in Chin State Clashes
- Political Prisoners Tortured by Myanmar Junta Troops in Karen State
- Political prisoners shot, beaten to death in Mandalay, Hpa-an crackdowns
- Wife of Activist on Death Row Urges Intl' Community to Save Her Husband
- Myanmar's junta yet to send execution orders for former lawmaker, democracy activist
- 'The junta will bear full responsibility if my husband is executed': Nilar Thein
- No Place to Call Home in the Junta's Myanmar
- Is Myanmar's junta chief planning to draft a new constitution?
- Senior US State Dept Official Visits Thai Border, Discusses Ways to Aid Myanmar People
- KIO Distributes Land In Hukawng Valley
- SSPP Refuses To Withdraw From Southern Shan State Camps
- The Right to Gaze, But Not to Access – Sad Story of Keng Tong Residents
- ကန်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
- ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ် ၄ကြိမ်မြောက် မီးရှို့
- မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်လက်မီးရှို့ဖျက်ဆီး
- ဂန့်ဂေါမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ
- ရေစကြိုမှာ အိမ် ၃၁ လုံး မီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး
- ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
- ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
- ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲပြင်းထန်နေ
- ချင်း ကန်ပက်လက်မြို့နယ်အတွင်းတိုက်ပွဲ ဒေသခံများ ဘေးလွတ်ရာပြေးရ
- တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်
- စစ်တပ်သတ်ဖြတ်မှုကြောင့် တက္ကသိုလ်ကျောင်းသား PDF လူငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၉၂၀ ကျော်ထိ ရှိလာ
- စစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ
- နိုင်ငံတကာ အနေနှင့် ကြည့်မနေဖို့ ကိုဖိုးဇေယျာသော် ဇနီးတောင်းဆို
- အတိုက်အခံများကို ကွပ်မျက်မှာ ရပ်ပေးပါ
- ကွပ်မျက်မိန့်အတွက် ညွှန်ကြားချက် မရှိသေးကြောင်း အကျဉ်းဦးစီးဌာနပြော
- စစ်ကောင်စီက သေဒဏ်ကွပ်မျက်မှုတွေ လုပ်လာနိုင်တယ်လို့ ကုလကျွမ်းကျင်သူတွေ သတိပေး
- ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ထုတ်ပြန်
- NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး မြန်မာဒီမိုကရေစီအရေးဆွေးနွေး
- စစ်ခေါင်းဆောင်၏နေအိမ် ရာခိုင်နှုန်း ၇၀ ကျော် ရှယ်ယာရောင်းချထားဟု NUG ပြော
- NUG ထုတ်ပေးသည့် အလုပ်သမားကတ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
- ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီး နေပြည်တော်တွင် သီးခြားစီတွေ့ဆုံဆွေးနွေး
- အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ ဒုတိယအကြိမ် လာမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ထပ်တောင်း
- စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ "ဖက်ဒရယ်အတူ သတိပြုပါ"
- လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်
- သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ
- သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသခံများ အခက်တွေ့
- ဟိုပန့်မြို့နယ် ပြည်သူ စိုက်ပျိုးမြေ သိမ်းပြီး "ဝ" တိုင်းရုံး စိုက်ရန်ကြိုးစားနေ
- ရွှေတြိဂံက စိတ်ကြွဆေးတွေ ထိုင်းနယ်ထဲမှာ နေ့စဉ်လိုလို ဖမ်းမိ

Resistance Force Raids Army Checkpoint, Kills 13 Myanmar Junta Soldiers

By THE IRRAWADDY | 10 June 2022

Around 13 Myanmar regime soldiers were reportedly killed during a people's defense force (PDF) raid on a checkpoint in Yesagyo Township, Magwe Region, on Thursday.

Three PDFs from Yesagyo and Myaing townships in Magwe and Salingyi Township in Sagaing Region raided a checkpoint at Sin Phyu Shin Bridge in the north of the township, said Yesagyo PDF.

During an hour's fighting three troops were killed, another captured alive and the others escaped.

The resistance fighters burned down the position.

Submitting video and photos, Yesagyo PDF said fighters seized eight weapons, 1,000 rounds and 11 million kyats in cash.

The Irrawaddy could not independently verify the reports.

The PDFs told the media that another 10 regime soldiers were killed when resistance fighters ambushed a convoy of reinforcements in Yesagyo using six mines.



Resistance fighters during the raid on a military checkpoint in Yesagyo Township, Magwe Region, on Thursday. / MYG-PDF

A military vehicle was heavily damaged by a mine, the PDF said.

On Thursday morning nine PDF groups ambushed around 120 regime soldiers in adjacent Myaung Township, Sagaing Region.

The Civilian Defense and Security Group in Myaung that coordinated the ambush said the troops were returning from Yesagyo.

The group claimed to have killed at least 10 troops in the ambush and five others were killed by mines.

The resistance fighters escaped but one was injured in the thigh by a regime mortar, the group said.

After the attack, regime forces burned down two houses near Zayat village and detained three male villagers at Min Hla in the township.

The PDF warned of the threat of regime raids in the area.

The junta faces daily attacks from PDFs and ethnic armed forces.

Regime forces are committing war crimes and crimes against humanity by conducting arbitrary arrests and killing civilians, using artillery and air strikes on residential areas, using

detained civilians as human shields and looting and burning houses, especially in Chin, Kachin, Shan, Kayah states and Magwe and Sagaing regions.

<https://www.irrawaddy.com/news/resistance-force-raids-army-checkpoint-kills-13-myanmar-junta-soldiers.html>

At Least Nine Myanmar Regime Soldiers Killed in Chin State Clashes

By THE IRRAWADDY | 10 June 2022

Clashes were reported in Kanpetlet Township, Chin State, on Thursday, with at least nine Myanmar junta soldiers killed, according to resistance forces.

Clashes took place at Let Mon village between resistance forces and nearly 200 regime soldiers. During two clashes, nine soldiers were killed and many others injured, according to the Chin Defence Force Kanpetlet (CDF). No resistance injuries were reported.

The Irrawaddy could not independently verify the reports.

Fighting continued on Friday morning near the village for an hour and a CDF fighter was lightly wounded.

“Mindat-based Light Infantry Battalion 274 fired heavy weapons this morning. We had to withdraw because we were outnumbered,” a CDF commander told The Irrawaddy on Friday.

A Let Mon villager hiding in a forest was wounded by artillery and some villagers were detained as hostages on Thursday.

“They seized some civilians who were hiding in a forest. Soldiers tortured some of the villagers who could not escape,” he said.

The CDF could not verify the number of hostages taken. Thousands of civilians from 20 villages in CDF territory have fled, amid fears of more clashes.

Clashes have been reported in Chin State since May 2021. The resistance regularly attacks military convoys, inflicting heavy casualties. A lot of clashes have been taking place in Mindat Township and there has been no fighting in Kanpetlet since April last year. Junta troops started trying to occupy CDF territory in the township this month.

On Friday, junta troops advanced from Let Mon village and fighting may intensify, the CDF said.

The regime has been deploying more troops to Chin State from neighboring Magwe Region by air and land since late May. A CDF commander said he thought the troops in Kanpetlet were deployed from Kyaukhtu in Magwe.

<https://www.irrawaddy.com/news/burma/at-least-nine-myanmar-regime-soldiers-killed-in-chin-state-clashes.html>

Political Prisoners Tortured by Myanmar Junta Troops in Karen State

By NORA AUNG | 10 June 2022

About 60 political prisoners in Hpa-an prison in Karen State have been tortured, according to the Hpa-an University Students' Union, whose members are among the prisoners.

Two prisoners escaped on June 4 and the warden was fired and beatings began under the new warden, Hla Swe, on June 6.

A Hpa-an Technology University Students' Union representative told The Irrawaddy that Hla Swe called junta troops into the prison where they used rubber bullets and extreme violence and forced over 200 political prisoners in with criminal inmates.

"They used sharp bamboo to stab the prisoners. They were denied water and food for the whole day. They also used slingshots with pebbles," the student representative said. "No visitors are allowed and we don't know who's alive."

The injured were denied medical treatment and their families were not allowed to visit.

A prisoner's relative confirmed the reports.

Criminal inmates have also reportedly been threatening the political prisoners.

The Assistance Association for Political Prisoners, which records deaths and arrests, told The Irrawaddy that torture in prison is illegal.

"One day the prison authorities must pay for these crimes," said an AAPP member.

On May 8 about 60 political prisoners from Hpa-an were beaten by regime forces because they sang revolutionary songs and banged pots. Four prisoners were reportedly seriously injured.

Around 14,055 people have been detained and approximately 10,998 remain behind the bars since the coup, according to the AAPP.

<https://www.irrawaddy.com/news/burma/political-prisoners-tortured-by-myanmar-junta-troops-in-karen-state.html>

Political prisoners shot, beaten to death in Mandalay, Hpa-an crackdowns

Recent incidents inside some of Myanmar's most notorious prisons point to harsher repression and deepening tensions

[Moe Oo](#) / [Ko Cho](#) | Published on Jun 10, 2022

Two of Myanmar's most notorious detention centres carried out brutal crackdowns on political prisoners over the past week, signalling the junta's determination to impose harsh penalties on detained dissidents.

On Sunday, two political prisoners were beaten to death and 13 others were injured during a clash inside Mandalay's Obo Prison, according to a lawyer familiar with the situation.



Mandalay's Obo Prison (Myanmar Now)

A day later, at least two political detainees were shot and another 60 were injured after prison authorities moved to crush a protest at Hpa-An Prison in Karen (Kayin) State, sources there reported.

Both incidents appear to be related to moves by prison authorities to mix political prisoners with ordinary prisoners convicted on criminal charges.

This was more clearly the case in Hpa-An, where political prisoners staged a sitting protest after they were ordered to leave a ward normally reserved for inmates whose charges are related to their political activities.

According to prison sources, the prisoners were forcibly moved to another ward and attacked with sharpened bamboo sticks and slingshots if they failed to follow orders.

Gunshots were also heard coming from the direction of cells holding political prisoners, but it could not be confirmed at the time of reporting whether any of them had been shot.

What triggered the crackdown at Obo Prison was less clear, but the approach taken by prison authorities there was equally heavy-handed.

"We don't know how it started, but we do know that prison authorities, including the prison superintendent, beat the political prisoners using metal batons," said a lawyer with contacts inside the prison.

According to the lawyer, two prisoners were confirmed dead, and 13 others were sent to the prison hospital to receive treatment for their injuries.

Other sources have told Myanmar Now that political detainees are routinely harassed at Obo. This includes claims of officials firing guns to terrorise the prisoners.

There have also reportedly been tensions between political prisoners and criminal convicts, with prison authorities siding with the latter in disputes.

A friend of one inmate said that there were also other serious issues contributing to the tense situation at the prison, including unclean drinking water and a lack of healthcare.



Hpa-An prison in Karen State (Karen Information Center)

Crowded prisons

Tensions have been high at many prisons in Myanmar, in part due to overcrowding caused by the massive influx of political prisoners into the country's penal

system since last year's coup.

According to the Assistance Association for Political Prisoners (AAPP), nearly 11,000 people regime opponents remain behind bars more than a year after the military takeover.

Some of the political prisoners currently being held at Obo Prison were transferred there two months ago following a riot at Monywa Prison. Guards reportedly discharged their weapons to end a fight that had broken out there between political detainees and criminal convicts on April 3.

At least 20 of the political prisoners involved in that incident were placed in isolation cells, while 150 were transferred to Obo and Myingyan prisons, sources reported.

According to one source at the prison, inmates incarcerated for resisting the return of military rule make up more than half of Monywa Prison's roughly 900 detainees.

On June 1, there was another incident there involving two female prisoners who were slapped by a warder for arguing with each other. Other prisoners were not happy about the way the situation was handled, a prison source said.

There have also been complaints from female prisoners about restrictions related to taking showers and the presence of male officers during searches of the female ward.

The prison's new superintendent, Wai Min Latt, has also been criticised for his policies. On May 23, he imposed a new rule against reading after 9pm, and he has also been accused of "terrorising" prisoners.

According to one inmate, officers from the military's Northwestern Regional Command, based in Monywa, visited the prison in late May to meet with convicted murderers.

This could not be confirmed, and the reason for the alleged visit could not be ascertained.

Restricted access

There were also signs of trouble at Insein Prison in April. In the third week of the month, more than 100 political prisoners, including student leaders, [were transferred](#) to detention centres in other parts of the country, according to prison sources.

The reason for this move was not clear, but it came weeks after Khant Thu Aung, the chair of the Yangon University of Economics Students' Union, was beaten for refusing to sit in position after he was transferred to a ward for criminals.

Khant Thu Aung, who was [sentenced](#) in February to three years in prison for incitement, was also denied permission to receive letters, according to a relative.

In July of last year, the military was called in to [crush a protest](#) at Insein Prison after inmates began chanting anti-dictatorship slogans. According to AAPP, the protest began in two wards for female prisoners and then spread to the rest of the prison.

Days later, in an effort to curb the spread of Covid-19, the junta [released](#) more than 4,200 inmates from prisons around the country. Almost none, however, were political prisoners.

In December, around 90 political prisoners inside Insein Prison were [beaten](#) and placed in solitary confinement for taking part in a nationwide Silent Strike by refusing to leave their cells, according to their lawyers.

The International Committee of the Red Cross (ICRC), which monitors prison conditions around the world, has come under fire for its lack of an effective response to the situation in Myanmar.

The sister of one injured inmate being held in Hpa-An Prison said that she has called the ICRC office in Yangon repeatedly, but has yet to receive any information about her brother.

“They said we had to visit their office in person, and we did exactly that, but we still don’t know anything,” she said.

Jacequeline Fernandez, the communications manager for ICRC Myanmar, said that the organisation has been hampered in its efforts to gain access to prisons due to restrictions that have been in place since the start of the Covid-19 pandemic.

“Unfortunately, we are unable to monitor the situation of the prisoners and provide humanitarian aid for them as we are not allowed to visit the prisons in person,” she said.

“ICRC can, however, help the prisoners find their relatives according to the policies of the ICRC’s programs,” she added.

<https://www.myanmar-now.org/en/news/political-prisoners-shot-beaten-to-death-in-mandalay-hpa-an-crackdowns>

Wife of Activist on Death Row Urges Intl’ Community to Save Her Husband

By **THE IRRAWADDY** | 10 June 2022

The wife of leading activist Ko Phyo Zeya Thaw, who is on death row awaiting execution by the Myanmar junta, asked the international community not to stand by and let the regime kill her husband.

“I am very worried about him. I would like to urge the international community not to stand by and watch this happen,” said Ma Thazin Nyunt Aung while talking about her fears for her husband.

She spoke out against the military regime’s decision to approve the death sentence given to the hip-hop star turned National League for Democracy (NLD) MP, describing the decision as “unjust”.

Last Friday, the junta announced that it will proceed with the executions of four men: Ko Phyo Zeya Thaw, veteran democracy activist Ko Jimmy and two other anti-coup opponents who were given death sentences by junta courts earlier this year.

Regime spokesperson Major General Zaw Min Tun said that the appeal process against the death sentences has been completed and rejected.

However, Ma Thazin Nyunt Aung told The Irrawaddy that Ko Phyo Zeya Thaw hadn't been allowed to mount a defense against the charges in the junta court, and that no appeal had been lodged by his lawyers as they have not been allowed to meet with him since his arrest in November last year.

"This is not fair. He must be allowed to see his family and his lawyer. But there was nothing like that nor any chance to defend him," Ma Thazin Nyunt Aung told The Irrawaddy.

Ko Jimmy's wife Ma Nilar Thein, herself a prominent democracy activist, told Radio Free Asia (RFA) on Thursday that from the day of his arrest in October last year, Ko Jimmy's family have received no information about his trial and that no appeal was filed by their lawyers, raising further doubts about the junta spokesperson's claim.

Ko Phyo Zeya Thaw was arrested during a raid in Yangon's Dagon Seikkan Township, then and now under martial law, on November 18, 2021. He was given the death sentence on terrorism charges by a military tribunal in January for masterminding armed resistance operations in Yangon. Ko Jimmy, a long-time activist who participated in the 1988 pro-democracy uprising, received the same sentence.

A number of countries and global organizations have joined local groups in condemning the junta's decision to approve and proceed with the executions.

Despite that, the military regime has vowed to carry out the executions saying that there will be no mercy.



Ko Jimmy, veteran democracy activist and leading member of the 88 Generation Students Group (left), and former NLD lawmaker Ko Phyo Zeya Thaw (right).

Ko Phyo Zeya Thaw served as an NLD MP from 2012 to 2020. Prior to that, he made his name as a member of Acid, Myanmar's first hip-hop band. Acid emerged in 2000, when the young Myanmar audience was growing bored of the country's mainstream rock music and looking for something new. Their debut release, *Beginning*, was the first rap album by local musicians and propelled the band to national stardom, as well as paving the way for other Myanmar hip-hop artists

After last year's coup and the junta's subsequent crackdowns on peaceful anti-regime protesters, Ko Phyo Zeya Thaw went into hiding but appears to have been active in the resistance movement against the regime.

His wife said Ko Phyo Zeya Thaw has always said that the coup should not have happened and that people should be encouraged to resist the military takeover by every means possible.

"He always does what he thinks is right. Nothing can stop him from his pro-democracy activism. People like him and Ko Jimmy aren't afraid of its [the junta's] cruelty," said Ma Thazin Nyunt Aung.

Held dear by many Myanmar people, especially the young, Ko Phyto Zeya Thaw's execution and that of the other activists on death row will likely escalate the resistance to the junta.

Ma Nilar Thein, Ko Jimmy's wife, told RFA that the junta will have to take responsibility for its blatant violations of human rights.

A total of 114 people have been sentenced to death since the coup, including students and anti-junta activists, two of them minors.

Ko Phyto Zeya Thaw and Ko Jimmy are among the first of the 114 on death row to have their death sentences approved by the junta, despite being given unfair trials in which they could not defend themselves.

<https://www.irrawaddy.com/news/burma/wife-of-activist-on-death-row-urges-intl-community-to-save-her-husband.html>

Myanmar's junta yet to send execution orders for former lawmaker, democracy activist

A last-minute appeal from Cambodia's Hun Sen warns of consequences with proceeding.

By RFA Burmese | 2022.06.10



Myanmar democracy activist Ko Jimmy (L) and former Myanmar lawmaker Phyto Zeya Thaw (R) in a combination photo created on June 3, 2022. AFP/Myanmar's Military Information Team

Myanmar's ruling military junta has not issued execution orders for a former lawmaker from the deposed government and a prominent democracy activist sitting on death row after convictions on terrorism charges, despite reports that the men would be hanged Friday evening local time, a Prisons Department spokesman told RFA.

On June 3, the junta announced that it would proceed with the planned executions of former Member of Parliament Phyto Zeya Thaw and Ko Jimmy, a longtime democracy activist and former leader of the 88 Generation Students Group. Anti-regime opponents Aung Thura Zaw and Hla Myo Aung are also facing the death penalty.

Myanmar's military, which seized control from the democratically elected government in a February 2021 coup, has cracked down on anti-regime activists, sentencing more than 100 to death. The executions of Phyto Zeya Thaw and Ko Jimmy, whose real name is Kyaw Min Yu, would be the country's first judicial executions since 1990.

Authorities had not received execution orders from the junta for Phyto Zeya Thaw and Ko Jimmy, who are being held in Yangon's Insein Prison, said Prisons Department spokesman Khin Shwe.

"We haven't receive anything from the superiors," he said. "We also don't know about the news that they will be hanged this evening and that there had been religious rites in prison for the inmates."

All four inmates are in good health and have been transferred to death row where they are wearing orange prison suits given to those facing execution, he said.

Junta spokesman, Maj. Gen. Zaw Min Tun, told RFA on Tuesday that all four men would be executed under the regular procedures of the Prisons Department.

Cambodian Prime Minister Hun Sen, current chair of the Association of Southeast Asian Nations (ASEAN), sent a written appeal on Friday to Sen. Gen. Min Aung Hlaing, head of the State Administration Council (SAC), the formal name of the junta regime, to “reconsider the sentences and refrain from carrying out the death sentences.”

“The death sentences and reported planned execution of a number of anti-SAC individuals have attracted great concern among ASEAN member states, as well as ASEAN external partners,” he wrote.

If carried out, the executions “would trigger a very strong and widespread negative reaction from the international community” and hurt efforts to find a peaceful solution to the crisis in Myanmar, Hun Sen wrote.

A former member of the hip-hop band Acid, Phyo Zeya Thaw served as a lawmaker from the National League for Democracy from 2012 to 2020. Following the coup and the subsequent crackdown on peaceful anti-regime protesters, he went into hiding but was arrested in November 2021.

Phyo Zeya Thaw, whose real name is Maung Kyaw, and Ko Jimmy, who was arrested in October 2021, were both sentenced to death by a military tribunal this January for treason and terrorism.

Activist Nilar Thein, who is the wife of Ko Jimmy, said the junta will have to take responsibility for giving her husband the death penalty.

Translated by Ye Kaung Myint Maung for RFA Burmese. Written in English by Roseanne Gerin.

<https://www.rfa.org/english/news/myanmar/death-row-06102022172452.html>

‘The junta will bear full responsibility if my husband is executed’: Nilar Thein

The wife of veteran activist Ko Jimmy vows to make the regime pay if it carries out the death sentence.

By Khin Maung Soe for RFA Burmese | 2022.06.09



Nilar Thein in Yangon, in a file photo. RFA illustration; AFP photo

88 Generation leader Ko Jimmy and former National League for Democracy lawmaker Phyo Zeyar Thaw were sentenced to death by a military tribunal on Jan. 21 for violating Myanmar’s Anti-Terrorism Law. They and two other men on death row — Hla Myo Aung and Aung Thura Zaw — lost appeals of their

cases last week. A junta spokesperson on Tuesday rejected the possibility of a pardon in response to international and domestic condemnation of the sentences, meaning that the four men may end up being the first to be executed in Myanmar in 34 years. Speaking to RFA's Burmese Service on Thursday, Ko Jimmy's wife Nilar Thein vowed that the junta will not escape punishment if it proceeds with the execution of her husband.

RFA: The military council has issued an execution order for Ko Jimmy, who was sentenced to death. The junta's spokesperson said the appeal process is complete and the Prison Department is now in charge of his case. What else do you know about the process?

Nilar Thein: Ever since Ko Jimmy's arrest, we received no contact or information from the junta. Likewise, we didn't get a chance to consult with an attorney to submit appeals for him. That's why the junta's decision must be incorrect. We never got a chance to work with the authorities for Ko Jimmy's case.

RFA: What is your response to Ko Jimmy's death sentence?

Nilar Thein: The junta will be held accountable for all its actions and statements at some point. They will have to take responsibility for what they did, regardless of who they did it to. This day will come.

RFA: Ko Jimmy has been charged under the counter-terrorism law. Do you think he was really involved in terrorist activities?

Nilar Thein: Everyone knows who is committing violent terrorist acts and who has become the victims of these acts. We have the right to defend ourselves from aggression and injustice ... we have become the victims of the junta's violent tactics. We are exercising our right to defend ourselves – to protect our lives, homes, and properties from these acts.

RFA: The military council has stated that they will move forward to execution in Ko Jimmy's case. Do you believe they will carry out the execution order?

Nilar Thein: This is entirely up to them. Under the law and from the perspective of the human rights community, they should not carry out this death sentence. Death sentences have not been carried out in Myanmar for a long time. It is a blatant violation of human rights even to state that they intend to carry out the execution order, to kill a human being like killing a bird or chicken ... Regardless of what they will do, I want them to know they will be accountable for their decisions. Their acts will not be forgotten.

RFA: What are you currently working on for him? Are you engaged with any international organizations about his case?

Nilar Thein: I have contacted some international organizations, such as Amnesty International. As soon as the news came out about the execution orders for Ko Jimmy and Ko Phyo Zeyar Thaw, several international organizations and foreign diplomats contacted me and told me that they would protest the decision.

RFA: What do you want to tell Ko Jimmy?

Nilar Thein: I think he has written his history by committing to a cause he believes in. He has his duty done for the people. I want to tell him I am very proud of him.

RFA: What message do you have for the people of Myanmar?

Nilar Thein: No matter how the times have changed, the power of the people will be the deciding factor in our country's future ... Those who have participated have played important roles in the resistance and they will be part of history. Whatever comes next, I trusted in the people's power. That's why we all need to stay united and join hands to drive out this military regime.

Translated by Ye Kaung Myint Maung.

<https://www.rfa.org/english/news/myanmar/responsibility-06092022181430.html>

No Place to Call Home in the Junta's Myanmar

By **DAVID SCOTT MATHIESON** | 10 June 2022

Reading Jessica Mudditt's new book *Our Home in Myanmar: Four Years in Yangon* challenges concentration, with its emotionally mendicant millennial obsessions. The plodding prose turned my thoughts to the meaning of home in Myanmar in the aftermath of the 2021 coup and the military regime's campaign of destroying individual homes, villages, communities and seemingly an entire country.

The Myanmar military has responded to a widespread armed resistance movement in Sagaing and Magwe regions, Chin State and the [Yaw Valley](#) with a ferocious onslaught of arson reminiscent of past pacification campaigns in other parts of the country. As shocking as the destruction is, it is entirely in character with the Myanmar military mindset, operational character and utter disregard for the laws of the country or the laws of war. The *Anyar* region [central Myanmar] is the Bamar heartland and is not prone to armed conflict. Despite numerous grievances against the state there hasn't been violent repression like this possibly since the brutal British pacification of the region following the Third Anglo-Burmese War in 1885, or the destructive fighting of the latter part of the Second World War.

In the 16 months since the military seized the state and sparked a war against everyone,

[Data for Myanmar](#) has estimated that from February 1, 2021 until the end of May this year, the military has destroyed a total of 18,886 structures in 435 locations. The highest number by far has been in Sagaing Region, with 13,840, 3,055 in Magwe, and 1,316 in Chin State, and includes religious buildings and schools as well as houses. The United Nations (UN) High Commissioner for Refugees reported recently that the number of internally displaced people in Myanmar had passed one million, with 700,000 displaced since the coup. Look at the map of conflict in the Anyar region in [Ye Myo Hein's excellent report on post-coup fighting](#) to get a sense of where all this destruction and displacement is unfolding.

Compare this, just generally, not forensically, with the violent forced expulsion ‘clearance operation’ against the Rohingya from August 2017. The United Nations Fact Finding Mission estimated over 725,000 people had fled to Bangladesh, that 392 villages had been subject to intentional destruction, including 37,700 individual structures which accounted for 40 per cent of all settlements in northern Rakhine State. 80 per cent of the destruction occurred in the first three weeks of the ‘operation’.

The Myanmar military has been rampaging through sites of civilian resistance in these ‘new’ wars chasing a huge proliferation of locally raised People’s Defense Forces. Their main choice of harassing the civilian population to deter support for the armed resistance is burning villages, a form of neo-medievalism that stands starkly at odds with the international community’s drive to ‘normalize’ the crisis in Myanmar. Just in May, [widespread and clearly coordinated arson attacks](#) hit Kale, Khin-U, Mingin, Yinmabin and Kantbalu townships in Sagaing, most of them multiple times in repeat attacks. In many cases attacks are presaged by an internet cut-off, airstrikes sometimes follow, artillery is being used more often to start fires then feed them, and troops travel by river to burn settlements on the banks.

Under international humanitarian law (IHL), the destruction of civilian property can be justified under “[military necessity](#).” But the home torching spree is what IHL calls “[wanton destruction](#)”, and is a war crime. And it is occurring daily, in multiple locations.

The number of homes burned down in Thantlang, Chin State is particularly shocking, [from August 2021 when military commanders warned town elders that they would raze the town](#) to deter local armed resistance. Anti-junta groups estimate that the security forces have returned to start fires more than 26 times. [More than 1,000 buildings and 19 churches have been destroyed](#). Sometimes randomly, sometimes directly targeted at Chin resistance leaders. On one occasion, a target of convenience following an ambush that injured a military regime officer. Consider that structures in Thantlang, due to its isolation, cost as much as three times more than elsewhere because materials need to be transported there. Who will pay for all of this post-regime reconstruction?

In the intensive phase of fighting between the Arakan Army and the Myanmar military in Rakhine between 2019 and late 2020, the military destroyed more than 1,000 homes in tactics they had used against Rohingya civilians a few years prior. [Tin Mar Gyi village in Kyauktaw Township saw most of its 700 homes destroyed](#), allegedly by artillery, possibly airstrikes, but also individual soldiers starting fires.

A colleague from Human Rights Watch once conducted a series of briefings for western embassies and UN agencies on [satellite photos following the burning campaign in Maungdaw](#) in October 2016. He pointed out that the burn patterns of the photos indicated not a spreading fire leaping from one place to the next, but individual arson attacks. That meant carrying a container of accelerant from house to house and splashing it on the structure before lighting it. The village of Pwint Hpyu Chaung was burned three separate times. This was labor intensive, purposeful, not accidental. Just as the military is doing in Katha and Yesagyo in Sagaing they did in Maungdaw, and have done in other parts of the

country as a matter of standard operating procedure. Remember here that numerous members of the previous government accused people of burning their own homes, a squalid claim the junta is repeating now, just as sadistically unconvincing.

When homes are destroyed it's not just the structure, the garden, the food stocks, pots and pans and tools and toys, books and religious artifacts, that regal reclining chair your uncle would endlessly pontificate from, those warm clothes and that ancient guitar. It is photos of children, grandparents, graduations, ordinations, pilgrimages, beachside holidays and that time you made it to Mount Popa and vowed to avoid feral monkeys forever. And for a country so obsessed with identity and bureaucracy, what people lose in the flames can be the difference between belonging and statelessness: birth and wedding certificates, citizenship papers, identity cards and passports, land tenure documents, tax and loan receipts. There are intangible memories and milestones that a heartless census can never count, laments and triumphs that no plodding local administrator could comprehend or a screaming man with a machete or machine gun would empathize with. The loss is greater than those shocking numbers can convey.

And loss comes, too, in flight, displacement and exile. So many civilians who live in incessantly conflict-wracked areas such as Karen State have ubiquitous grab bags, ready to race into hiding when marauding *du-dar* [Sgaw Karen for enemy] arrive and leave belongings unusable or looted or defaced and livestock plundered or killed. Imagine living this way for generations, and then some drooling cretin from the World Bank arriving to inform your community you all actually live in a 'post-conflict area'? The [Karen Human Rights Group's latest report](#) is a stark reminder of how people suffer in the post-coup conflict, and is redolent of documentation the organization has produced for thirty years.

Many people displaced by conflict in Kachin and Shan states remain close to their old homes, but unable to return due to continued instability and landmine contamination that may make the area uninhabitable for many years. Over 100,000 people in Kachin and Shan have been displaced for more than ten years. A decade crowded into a church compound, or a row of huts in an insurgent-controlled zone is perhaps safer but not when it snows or the food convoy doesn't get through.

Over 100,000 Rohingya have been confined in squalid camps on the outskirts of the Rakhine capital Sittwe for a decade, just a few kilometers from their former homes in town. Shelters are often unable to be maintained due to lack of funds or governments not wanting to support prolonged displacement and looking for 'durable solutions' that fail to eventuate. Think as well of the many internally displaced people who have fled home in desperation, for lowly paid field-hand work in the north, the deadly jade mines of Hpakant with their constant threat of landslides, the factory hellholes of Hlaing Thayar and Shwepyithar.

People who fled the wreckage of Cyclone Nargis in 2008 when the tidal surges took over 130,000 people along with their homes and more. Flooding, rising temperatures, lack of investment or development, all drivers as much as conflict to displace people from where they want to live. Myanmar also experiences widespread forced evictions throughout the country, in rural areas, peri-urban slums and working class areas as military-connected

capital seeks prime real estate without fair compensation. In the past this has even included forced evictions of cemeteries: even the dead aren't spared in Myanmar. The [targeted killings of local administrators in Pyigyitagon in Mandalay](#) is linked to the forced evictions of some 200 homes for local development in February.

Think too of a combination of poverty and conflict, repression and desperation that has caused millions of people to leave Myanmar for many decades, an estimated four million to work as migrant workers in Thailand, Malaysia, Singapore and the Middle East. In fields, fishing boats and factories, hotel lobbies, hospitals and shopping malls, often harried by predatory police, corrupt brokers and sadistic criminal opportunists who may often be your employer, using underground banking systems to wire monthly wages to family in Mon State or Mandalay, a dedication and devotion to a home you might not see for many years, your children being raised by grandparents.

And then elite exile, a life of political activity, or working in the media, development jobs, all with clean sheets, passports, credit cards, travel, and ultimately safety. But the feeling of dislocation, the desire to return home is no less ardent. The feeling of distance that inevitably comes over you, the regrets and questions of whether it was right to leave, the question of when to return, the guilt from thinking of friends or family members left behind, or simply just names of dissidents, poets, and union leaders you know to be in Insein Prison or disappeared into the armed struggle. The loss of home comes over people in similar ways regardless of differences in place and privilege, and that maddening objectification that foreigners project onto you as some helpless refugee, when that's not how you perceive yourself.

This widespread collective punishment strategy in upper Myanmar should be etched into the institutional memory of all foreign interlocutors from now, in ways that past human rights atrocities never were. UN and international NGO workers, diplomats and the private sector were all complicit in downplaying past war crimes and crimes against humanity, and finding ways to 'contextualize' the crimes of the past decade. It was perhaps the privileged spaces they created for themselves, at work and play, that insulated them from the reality of a country they chose to understand from a withering distance.

Yangon's Golden Valley neighborhood was by far the most egregious example of this disconnection, where foreigners rented lavish homes from generals and cronies and sometimes who knows? The most notorious cases of this real estate scramble must include the office space of the UN child protection agency at US\$87,000 a month, although the original colonial-era house in the compound housed UN Women [just one foreign representative)], plus the [US\\$79,000 office of the World Health Organization on Pyay Road](#) [they moved to Golden Valley several years ago], and perhaps the most outright despicable rental of them all: the European Union (EU) ambassador renting a house on Ady Road owned by the family of former dictator General Ne Win. Consider that regardless of the notoriety of this considered choice [it necessitated an increase in the upper cap for rentals by ambassadors from officials in Brussels], no less than three ambassadors continued to live there between 2013 and November 2021, despite widespread

opprobrium. The EU's offices from 2013 to around 2020 cost them reportedly US\$80,000 a month, in a building constructed by a former drug lord.

The artist [Sawangongswe Yawnghwe](#), who heavily criticized then EU ambassador Kristian Schmidt and [withdrew from an exhibition in late-2019 partly in protest at the continued rental](#), knows about loss of home: his grandfather [and Burma's first president] Sao Shwe Thaik had his Rangoon residence razed following Ne Win's 1962 coup, and was murdered in prison, his family sent into exile. Pearl Condo on the corner of Kabar Aye Pagoda Road and Hsaya San road sits on the site of his former home now.

Sawan, who has produced multiple, massive manifestations of the [Peace Industrial Complex](#), has been working on an intricate installation for some years illustrating the snakes and ladders streets of Golden Valley, also known as the Green Zone, plotting the juxtaposition of military figures and cronies with embassies, United Nations offices and the plantation homes of highly paid foreigners.

There will be checkpoints at key intersections: Checkpoint Pearl, Checkpoint City Mart, Yankee Station [near the US Embassy]. Snakes and ladders is apt for a privileged vipers pit of greed like Golden Valley. A mixture of 'charming' colonial decrepitude and Greco-Roman oligarch gangster gauche, many of which appeal to the United Nations [the WHO office looked like a gargantuan wedding cake at a Medellin *narco-hacienda*], who obviously left their sense of taste as well as common decency back in New York or Geneva.

Average rental price for a nice big house to live in: between US\$10-15,000 a month, which by the high standards of international experts was apparently standard, with security and comfort considerations taken into account [ensured by many of the international organizations] and few seemed to mind how that compared to Myanmar realities outside the barriers of the zone. To so many in the international aid racket, Golden Valley was a crucial status symbol: a house there said; "I've arrived."

Getting a house in the Green Zone was as *de rigueur* as reading a Thant Myint U book and getting a subscription to Frontier Myanmar. It was all that was needed to join the transient set of global development actors who flocked to Myanmar to gorge from the donor trough, whose motto could well be, as Winston Churchill observed, "success is walking from failure to failure with no loss of enthusiasm". Many are now migrating away from Myanmar to brighter shores and better homes and gardens in Bangkok or further afield [I hear Amman is lovely this time of year].

For the denizens of development their comfort was always elevated over the poor people whose lives they hoped to improve. They know, for certain, that a drug-crazed posse of Myanmar military stormtroopers are never going to invade their home, unleash unspeakable atrocities and then burn it all down.

The proximity dilemma was by 2019 not really a dilemma at all. Many residents of the Green Zone failed to register their most problematic neighbor: Senior General Min Aung Hlaing. [His Yangon residence is at 14 Inya Road in Golden Valley, its value estimated at US\\$30 million for the 1.86 acre property](#). Obviously few failed to spot any moral conundrum for a suitable

piece of real estate coup. The National Unity Government is now trying to sell Min Aung Hlaing's house to raise funds, an oddly apt exercise, and dispels the moronic myth of the proudly nationalist, aesthetic Myanmar military man, instead demonstrating that the coup leader is a low-rent despot who likes a touch of luxury.

Now give one consideration to all the outrageous price tags attached to UN offices, embassies, International NGO offices and residences. They are still being rented. Those operations are still ongoing, those foreigners are still there, regardless of whether they're actually making any meaningful improvement to the situation. Do they need to be? How do they feel living in the veritable lap of luxury as the country burns around them? Why are even more jobs being posted to live and work in Myanmar under these circumstances? UNOPS is looking for a Communications Manager, the security firm Exera for a Senior Analyst, and a Program Manager for the American Friends Service.

Which I suppose leads us back to Mudditt's memoir. It's a dreadful book. Narcissistic, mundane, and pointless. Don't read it.

David Scott Mathieson is an independent analyst working on conflict, humanitarian and human rights issues in Myanmar

<https://www.irrawaddy.com/culture/books/no-place-to-call-home-in-the-juntas-myanmar.html>

Is Myanmar's junta chief planning to draft a new constitution?

Min Aung Hlaing's visit to the site of the military's last National Convention raises questions of the lengths to which the coup leader would go to retain his claims to power

[Myanmar Now](#) | Published on Jun 10, 2022



Min Aung Hlaing is seen among his delegates at the Pyidaungsu Hall in Nyaung Hna Pin village in Yangon Region's Hlegu Township on June 8 (GNLM)

On Wednesday junta chief Min Aung Hlaing visited a rural Hlegu Township hall deemed to be the birthplace of Myanmar's military-drafted 2008 Constitution—a move seen as symbolic ahead of the expiration of his de-facto power in half a year.

His trip to Nyaung Hna Pin village, some 45km north of Yangon, was published on the covers of junta-controlled local language newspapers the following day.

One of the photos accompanying the article showed Min Aung Hlaing inspecting the Pyidaungsu Hall, a site built to host the military's last National Convention, which appeared to be in ruins.

Amid the ongoing political turmoil engulfing the country since the February 2021 coup, the junta chief called for the dilapidated hall to be restored as a matter of priority.

“Emphasis must be placed on maintenance to ensure that these buildings survive in the long term,” he was quoted as saying.

A military constitution

Myanmar’s Constitution, widely seen as undemocratic, was approved in a rigged referendum held by the military just days after Cyclone Nargis devastated the country in May 2008. A subsequent claim that the charter had garnered the approval of nearly 94 percent of voters was dismissed outright by political opposition, civil society and rights activists.

While ousted elected lawmakers have since [declared](#) the 2008 Constitution defunct, the current junta still claims the national charter is valid, its rushed endorsement 14 years ago standing in contrast to the decades that the military dedicated to ensuring its political supremacy within a constitutional framework.

Rejecting the landslide victory of the National League for Democracy (NLD) in Myanmar’s 1990 elections, the State Law and Order Restoration Council (SLORC)—headed by then military chief Than Shwe—initially announced plans that year to draw up a new Constitution to replace the country’s 1974 charter drafted by an earlier junta.

Between 1993 and 2007, some 700 delegates—most of whom were local SLORC officials rather than elected parliamentarians—were invited to attend the military-led National Convention sessions. The process was wrought with dissent, labelled as a ruse to allow Than Shwe and the military to cling to power. At times it was boycotted by ethnic and NLD party delegates, the latter of whom were eventually expelled.

The resulting 2008 Constitution allocated 25 percent of parliamentary seats to unelected soldiers and gave the military control over key ministries. It also included provisions for the implementation of a one-year state of emergency, in which the three pillars of state power—executive function, legislation and the judiciary—could be transferred to the military’s commander-in-chief if the country’s “national solidarity” or sovereignty were deemed to be under threat.

Min Aung Hlaing invoked this clause when he staged the military coup on the grounds that the NLD had committed fraud in the country’s general election in late 2020.

The state of emergency has already been extended for an additional year, and is set to expire in February 2023. At this point, the junta chief could be forced from a role he adopted with justification drawn from the 2008 Constitution, raising questions regarding the lengths to which Min Aung Hlaing will go to retain his current level of power.

‘A way out’

A former member of the military-proxy Union Solidarity and Development Party (USDP) speculated that Min Aung Hlaing’s recent visit to Nyaung Hna Pin signalled that he is looking for “a way out” of the current tangled state of affairs.

In addition to concern around the upcoming expiration of the state of emergency, the source doubted that the military would keep to its post-coup promise to hold elections in August of next year and transfer power to the winning party.

“The current situation does not allow the opportunity for an election to take place. [Min Aung Hlaing] can’t extend the state of emergency period anymore, either,” the individual explained. “This means that the Constitution will be automatically repealed on February 1. So he might want to hold the Nyaung Hna Pin [Convention] again.”

To prolong his rule, the former USDP member added, the coup leader would need a new justification to continue to claim the right to oversee the executive, legislative and judicial branches of government as the military’s state of emergency dictates.

“I think he is playing the election as a Plan B. It actually would have been fine if they had not released information about his visit to Nyaung Hna Pin. Now his papers have reported on it with a purpose,” the former USDP member told Myanmar Now.

Even if he were to become President following an election fixed by his own junta, Min Aung Hlaing would ostensibly lose power in the new structure, said an ex-military officer who served in the Thein Sein administration prior to the NLD’s election in 2015.

“His existing status might be better for him than what he would have with the outcome of an election,” he commented, noting that the coup leader’s visit to Nyaung Hna Pin could indicate that he is “thinking about constitutional amendments” that might allow him to keep his position.

The drafting of a new constitution would create grounds for and a framework within Min Aung Hlaing could extend his claims to authority.

Days before the coup, Min Aung Hlaing commented in a video conference with senior instructors and officers at the National Defence College that the 2008 Constitution could be abolished, a move that some interpreted as a suggestion that the military was prepared to seize power if necessary.

He noted that there were a number of precedents for constitutional change in Myanmar’s modern history.

“During the Revolutionary Council era, the 1947 Constitution was repealed. When the State Law and Order Restoration Council came to power, the 1974 Constitution was abolished,” he said.

Veteran lawyer Kyee Myint—who speculated that Min Aung Hlaing was plotting a coup amid signs of political turmoil prior to the event—also dismissed suggestions that the junta chief would submit to an election, likely favouring a constitutional shift instead.

“There won’t be an election. He himself wouldn’t even hold it. If it doesn’t happen, he won’t need to justify his actions with the 2008 Constitution anymore,” the lawyer said.

Kyee Myint explained that the new charter would mean the junta chief would have the opportunity to “reset.”

“I feel like he wants to draft the Constitution again so that he can rule the country for the rest of his life,” he said.

<https://www.myanmar-now.org/en/news/is-myanmars-junta-chief-planning-to-draft-a-new-constitution>

Senior US State Dept Official Visits Thai Border, Discusses Ways to Aid Myanmar People

By THE IRRAWADDY | 10 June 2022

US State Department Counselor Derek Chollet visited a camp for Myanmar refugees and met civil society groups in the Thai border town of Mae Sot on Thursday as part of his Southeast Asian trip this week to discuss US efforts to support the Myanmar people.

From Thailand, Chollet will travel to Singapore and Brunei. At each stop, he will follow up on the outcomes of last month’s US-ASEAN Special Summit in Washington and reaffirm the commitment of the US to work with allies and partners to restore Myanmar’s path to democracy, the State Department said.

In Thailand, Chollet has met with senior officials to discuss a range of bilateral and multilateral issues, and also planned to meet with international humanitarian organizations, civil society organizations (CSOs) and other stakeholders.

On Thursday, he visited Mae La Camp, a sprawling refugee camp in Tak Province that has been sheltering more than 27,900 internally displaced Karen people from Myanmar since 1984. He asked about the residents’ situation and health status.

He then toured the Mae Tao Clinic, which has provided a health lifeline for Myanmar refugees in Mae Sot and surrounding areas for decades. He met with clinic founder Dr. Cynthia Maung on Thursday afternoon, along with other Karen, Mon and Shan CSOs, asking them about the humanitarian crisis inside Myanmar.

Dr. Cynthia Maung said the counselor asked about the challenges in delivering cross-border aid and how the US can assist more effectively.

“The ethnic CSOs raised issues on internally displaced people in ethnic areas, human rights abuses [by the regime], ways of reducing the operational obstacles they face in delivering aid and how we can collaborate with Thai healthcare programs on the border when carrying out cross-border aid [efforts],” she said.

She added that she hoped the US counselor’s visit would help CSOs assisting Myanmar people on the Thai border work more safely.

In Singapore, Chollet will attend the Shangri-La Dialogue and participate in a panel discussion on the conflict in Myanmar with senior officials.

<https://www.irrawaddy.com/news/burma/senior-us-state-dept-official-visits-thai-border-discusses-ways-to-aid-myanmar-people.html>

KIO Distributes Land In Hukawng Valley

10th June 2022



KIO Distributes Land In Hukawng Valley

The Kachin Independence Organisation (KIO), one of Burma's most powerful ethnic armed organisations (EAO) fighting against the military regime, has announced that it'll redistribute many acres of land in the Hukawng Valley along the Tanai-Ledo road

that it liberated from Yuzana Co Ltd, which had confiscated it for years.

After attacking several Yuzana businesses in Kachin State and taking the land from the company, which is closely linked to the Southeast Asian's nation's military, the KIO formed a land distribution committee in the affected villages in the Hukawng Valley in April last year. According to a member of the committee in Nawng Mee, each family in the area will receive five acres of land.

"I think the KIO will distribute land to local people next year. The KIO told us that it'll distribute the land to the locals after forming a land distribution committee in each village in the area," the person told KNG, asking that his name not be published. The families who lost their land to Yuzana because of the war will be given priority.

Another anonymous source from Nawng Mee wants the KIO to distribute the land to everyone and not just those whose land was taken by Yuzana. "The distribution must be equal and rich people shouldn't get more land than other people. Everyone should get the same amount. We want the KIO to distribute the land to the locals who really need it for farming." The EAO should carefully check the background of the recipients to ensure that they're from the region and follow a strict procedure, he said.

Since 2006, Yuzana has seized over 200k acres of land in the Hukawng Valley before the KIO evicted the company from the area. The EAO warned to take action against anyone appropriating the land after Yuzana was forced to stop operations in June 2021, a few months after the military coup. Initially, some companies and others began to occupy the vacant land. Prospectors began to mine gold around Jahtu Zup until October 2021, when the KIO banned mining of the precious metal in the area and seized the other lands that had been occupied by Yuzana after the exodus.

There are rumours that the KIO will demand \$54 from the families for each of the 5 acres offered.

The KIO has already distributed land to some conflict-affected people under a resettlement programme, and others have received land in Hukawng and Shin Bway Yang districts, which are part of the KIO's control area, as part of its poppy substitution efforts.

At the end of May, residents of 25 villages held a joint prayer ceremony in Wara Zup village after receiving land from the KIO.

Yuzana had seized land in 25 villages in Hukawng, including Nawng Mee, Wara Zup, Jahtu Zup, Awng Ra, Bangkok, Nam Maphit, Kawng Ra and Teing Kok.

<https://kachinnews.com/2022/06/10/kio-distributes-land-in-hukawng-valley/>

SSPP Refuses To Withdraw From Southern Shan State Camps

By **SHAN** - June 10, 2022

The Shan State Progress Party (SSPP) has until today, 10 June, to withdraw from three camps between Monghsu and Tang Yang townships in southern Shan State. However, the spokesperson for the ethnic armed organisation (EAO), Col Sai Hsu, said it'll resist the Burma Army's (BA) order even if fighting breaks out when BA troops enter its territory.

"We simply cannot withdraw from these camps and will wait to see what happens on the ground, where we're ready to defend ourselves," he said, explaining that the SSPP has been in the areas along the Monghsu-Tangyan road for a decade.



SSPP/SSA soldiers inspect their territory.

"They've invited us to the peace talks in Naypyitaw and at the same time are forcing us to withdraw from our military camps just to cause problems." Sai Hsu said that fighting will surely break out if they refuse to withdraw and that they'll not be able to meet with State Administration Council chair Snr Gen Min Aung Hlaing in Burma's capital, which the EAO has already

agreed to.

<https://english.shannews.org/archives/25098>

The Right to Gaze, But Not to Access – Sad Story of Keng Tong Residents

By **SHAN** - June 10, 2022

A hydro power plant is built at the Keng Tong waterfall, a very beautiful and strong current waterfall. The big electric poles and tower lines are connected from the power plant, passing through the farms and mountains, to other cities in Myanmar.

This hydro power plant project has been running for nineteen years, and there are still many villages which do not get access to electricity.

The Source of Electric Power for 19 Years Without Sufficient Power Supply

Even though Keng Tong township is where the hydro power plant is operating, the nearby residents have never had enough electricity.

“The capacity is insufficient. During the peak hours, we cannot use it. The generator used to distribute power to Keng Tong is not a big one. So, the power is not enough for every household. If possible, we would like to have enough electricity. We are the locals where the hydro power plant is built and operating; however, we do not have enough power,” a Keng Tong resident told SHAN.



The views of Keng Tong waterfall

During the 19 years of electricity production, there are still some villages in the areas where people do not have access to electricity.

Among the villages which do not have access to electricity are Nam Oum village,

Nar Pone village, and Nar Kaw village and they are in the outskirts of Keng Tong.

Twenty villages from the nearest township of Keng Tong township, like Langkhur District and Mong Pan township, still do not have access to electricity.

“During the past 4 or 5 years, we had access to power. It could be the blackout or something I do not know these days. The street lights are all without power. The capacity is so low that the light is so dim – it cannot be used at all,” a woman resident from Keng Tong told SHAN.

According to the announcement of the military-owned television on 12 April 2022, there are two hydro power plants at Keng Tong waterfall, the current in progress power plant is built upstream of the waterfall and about 71.63 percent is done. After fully constructed, the plant will produce about an additional 51 Megawatts.

The second hydro power plant was started in 2012-2013, and it can restore water in 140,000 acres of land.

According to the project implementation, this plant is planned to finish by 2021-2022.

The report released by the Shan Human Right Foundation and Shan environmental group in 2014 stated that the new hydro power plant is constructed about 14 miles away from the city and if the dam is broken, many townships in Southern Shan State could be flooded.

“This current new power plant is built at Thet Mawk waterfall (the upstream of Keng Tong waterfall). The nearby farmers are not allowed to farm because of the new power plant. They built a new dam. I heard that the output electricity will be distributed to the triangle regions, eastern Shan State. The electricity wires are all connected. The distribution line is from Kholam township, and passes through the Salween river to the other side. The new power plant will not be distributed to the local residents,” a Keng Tong resident, Sai Naw (Not official name), told SHAN.

The waterfalls in Keng Tong township are well-known to the local travelers in Shan State for its strong current and beauty.

The Year Hydro Power Plant Started in Keng Tong Waterfall

Among the famous waterfalls in Keng Tong township, we cannot deny that Keng Tong waterfall is famous for its strong current.

The first hydro power plant was built on the well-known strong current and environmentally beautiful Keng Tong waterfall during the military government, General Than Shwe, on 15 February 2004.



Keng Tong waterfall

Keng Tong town is located in Mong Nai township, Langkhur District, Southern Shan State.

During August 2020, it was stated on a Myanmar electricity website page that the military junta is building a hydro power plant on Nam Thein river, and the output is distributed to some of the townships in Southern Shan State and the military offices in Taunggyi District.

According to the statement released by the government, the Keng Tong hydro power plant was in use starting from 21 March 2019, and directly distributed to the Keng Tong regions, and to other cities through the Nam Sang main distribution power plant.

Before Implementing the Power Plant, The Military Conducted “Four Cuts” Warfare in Shan State

From 1996 to 1998, the military army was offensively attacking the newly formed Shan armed resistance groups, and the residents who were living along the Nam Thein river were targeted.

About 300,000 villagers from many villages in eleven townships were forced to move to the relocation camps being set up by the military junta along the roadsides.

According to a report, a total of 70 women including a five years old girl were raped by the military soldiers from Keng Tong region alone.

The military government conducted security clearance in the area, and started to implement the Keng Tong hydro power plant according to an analysis of a local.

“It was related to the “Four Cuts” military warfare. It is possible that the military wanted to make sure the locals did not protest against the power plant construction. Keng Tong is rich with logs, and a dam is also there – it could be related. Ward No. (6) was a big village in the past, but only 50 – 60 households are there now. They all fled to Thailand,” a Keng Tong resident anonymously told SHAN.

From 2005 to 2009, after the implementation of the hydro power plant construction, many fled to Thailand – only 10 villages out of 50 remained. It was mentioned in one of the Shan Human Right Foundation (SHRF) reports that three women in the area were raped and killed by the military soldiers.

Those injustice incidents still remain unsolved and disappeared.

Before the hydro power plant construction, Keng Tong waterfall was very beautiful with its green forest and environment.

7 waterfalls were flowing in the area, and it was one of the most attractive places where people usually came and visited.

Currently, no water is flowing because of the dam and due to the deforestation in the area, the weather condition has also changed drastically.

“We the residents do not have access to the electricity, we could only gaze at the electric poles and tower lines passing through us. The only thing we get are deforestation and the damage to our beautiful environment,” a Keng Tong resident who does not have access to electricity expressed the sad feeling to SHAN.

<https://english.shannews.org/archives/25104>

ကန်ဘလူရှီ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ

By ဧရာဝတီ | 10 June 2022

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကိုးထောင်ဘို့ကျေးရွာတွင် လွန်ခဲ့သည့် ၂ လကျော်ကတည်းက တပ်စွဲထားခြင်း ဖြစ်ပြီး ဇွန် ၅ ရက်မှ စတင်ကာ ကိုင်းမ၊ နှောကုန်း၊ လျော်ဖြူကုန်း၊ ဇီးကနား၊ ဇော်ချောင်း၊ အလယ်ခုံ စသည့် ကျေးရွာများ အား မီးရှို့ခြင်းများကြောင့် နေအိမ် ၄၀၀ ကျော်ထိ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ကန်ဘလူမြို့နယ်အတွင်း ဇွန် ၂ ရက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့နေခြင်းများကြောင့် ကိုးထောင်ဘို့၊ လျော်ဖြူကုန်း၊ နှော ကုန်း၊ ကိုင်းမ၊ ကျွန်းကုန်း၊ ပေါက်ကုန်း၊ ဇီးကနား၊ ချပ်ကုန်း၊ ကံကြီး၊ ဇော်ချောင်း၊ အလယ်ခုံ စသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

ကိုးထောင်ဘို့ဒေသခံတစ်ဦးက “ကိုးထောင်ဘို့မှာ အထိုင်ချထားတဲ့တပ်က နောက်ချန်အင်အား ၃၀ ကျော်လောက် ချန်ထား ပြီး အင်အား ၈၀ ကျော်နဲ့ ရွာစဉ်ပတ်ပတ်၊ လက်နက်ကြီးတွေနဲ့ထု၊ မီးရှို့တာတွေ လုပ်နေကြတာ။ ဇွန် ၈ ရက်ကလည်း ဇော် ချောင်းနဲ့ အလယ်ခုံရွာကို မီးတင်ရှိခဲ့ကြတာ။ မီးလောင်တဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူး။ အခုနောက်ပိုင်း ဒီကောင်တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်လာကြတယ်။ အဲဒါကြောင့် ရွာခံတွေ ထွက်ပြေးနေကြရတာ ” ဟု ဧရာဝတီသို့ ပြောသည်။



မေ ၂၇ ရက် စစ်တပ်က မီးရှို့မှုကြောင့် ကန်ဘလူမြို့နယ်၊ ထန်းတောရွာမှ မီးလောင်ပြာကျသွားသည့် ပြည်သူ့နေအိမ်အချို့ (ဓာတ်ပုံ/CJ)

ဇွန် ၁ ရက် ညပိုင်းက ကိုးထောင်ဘို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ် ပေါ်ကျပြီး အသက် ၅၆

နှစ်အရွယ် ဦးကျော်စိုး၊ သမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မလဲ့လဲ့စိုးနှင့် မြေးဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်ဇင်ဖုန်းပြည့်တို့ သေဆုံးခဲ့ပြီးနောက် ဇွန် ၂ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကိုးထောင်ဘို့ရွာထဲကို ထင်တိုင်းကြ သောင်းကျန်းနေတဲ့ စစ်ခွေးတွေရဲ့ လုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်လာလို့ ၂ ရက်နေ့ မနက် အစောပိုင်းမှာ ကျနော်တို့ ဒေသကာကွယ်ရေးအင်အားစုတွေ စုဖွဲ့ပြီး စတင် တိုက်ခိုက်ခဲ့ပါတယ်။ ၃ ရက်အထိ တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ အဲဒီမှာ စစ်ခွေးတွေဘက်က အထိခိုက်ပျက်စီးမှု များလာတော့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ် ၃ စီးနဲ့ တိုက်ခိုက်လာလို့ ကျနော်တို့ ဆုတ်ခွာပေးခဲ့ရတယ်” ဟု Kanbalu Tiger Rangers တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။

ဇွန် ၂ ရက် နံနက်အစောပိုင်းမှ ဇွန် ၃ ရက် မွန်းလွဲပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အမည်မသိ ပြည်သူ ၂ ဦး သေဆုံးခဲ့ရ ကြောင်းလည်း Kanbalu Tiger Rangers တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ဇွန် ၃ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကိုလည်း ရဟတ်ယာဉ်ဖြင့် ချထားခဲ့ကြောင်း၊ ကိုးထောင်ဘို့ကျေးရွာရှိ စစ်ကောင်စီ တပ်ဖြင့် သွားရောက် ပူးပေါင်းခဲ့ပြီးနောက် ကိုးထောင်ဘို့ကျေးရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာများကို ဇွန် ၂ ရက်မှ စတင်ကာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇွန် ၅ ရက်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိသော ကိုင်းမရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကွက်သစ် ကျေးရွာ၊ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း၊ ဇွန် ၆ ရက်တွင် အိမ်ခြေ ၂၅၀ ကျော်ရှိသော လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၁၄၀ ကျော်၊ နောက်ကျေးရွာမှ နေအိမ် ၄၀ ကျော်နှင့် ကျွန်းကုန်းကျေးရွာမှ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။



မေ ၂၇ ရက် စစ်တပ်က မီးရှို့မှုကြောင့် ကန်ဘလူမြို့နယ်၊ ထန်းတောရွာမှ မီးလောင်ပြာကျသွားသည့် ပြည်သူ့နေအိမ်အချို့ (ဓာတ်ပုံ/CJ)

“လျှော်ဖြူကုန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေလည်း ပါတယ်။ ကြံ့ခိုင်ရေးအမာခံ နေအိမ်တွေလည်း ပါတယ်။ ပြီးတော့ မုံရွာမှာ Non-CDM

အနေနဲ့ ရှိနေတဲ့ ဒုရဲအုပ်အမျိုးသမီးရဲ့ မိဘတွေအိမ်လည်း ပါသွားတယ်။ လျှော်ဖြူ ကုန်းကို မလောင်မချင်း သေချာစောင့်ကြည့်ပြီး တအိမ်ခြင်းကို မီးရှို့ခဲ့ကြတာ” ဟု Kanbalu Underground Warriors (KBU) မှ ဗိုလ်ရသက ပြောသည်။

ကိုင်းမကျေးရွာအား ဝင်ရောက်မီးရှို့စဉ် ဒေသခံ ၄၀ ကျော် ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေခဲ့ရာ စစ်သားများက ပိတ်မိ နေသူများကို စစ်ဆေးမေးမြန်းကာ ၎င်းတို့ထွက်ခွာပြီး ၁ နာရီပြည့်မှ ဘုန်းကြီးကျောင်းဝင်းမှ ထွက်ကြရန် မှာကြားကာ ဖုန်း ၅ လုံး သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ၁ နာရီကျော် ကြာချိန်တွင် ပိတ်မိနေသည့် ရွာသားများနှင့် အခြားရွာသားများက မီးလောင်နေသည်ကို ဝိုင်းဝန်း မီးငြိမ်းသတ်နေစဉ် စစ်ကောင်စီတပ်က ထပ်မံဝင်ရောက်လာပြီး မီးငြိမ်းသတ်သူ ၆၀ ခန့်ကို ကြိုးတုပ်ဖမ်းဆီးကာ ၂ နာရီ ကျော်ကြာထိ နေလှန်းခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ထို့အတူ နောက်ကျော်ရွာတွင်လည်း စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ကျန်ရှိသူများကို ဖမ်းဆီးကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အမတ်ခန့်အိမ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား ထောက်ပံ့ကူညီသူများ၏ နေအိမ် များကို လိုက်လံပြသခိုင်းပြီး မီးရှို့ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကတော့ မဟာမိတ်တွေနဲ့ စုစည်းပြီး ချေးမှုန်းနေကြပါတယ်။ သူတို့က လူ၊ လက်နက် သာလွန် အင်အားတွေအပြင် လေကြောင်းကပါ တိုက်နေတော့ မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ အဓိက ကျနော်တို့က လက်လုပ်သေ နတ်တွေပဲ အများဆုံး ရှိတာဆိုတော့ မိုင်းကိုပဲ အဓိကထားသုံးပြီး တိုက်နေကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဝေးထိန်း မိုင်း မိပြီးတော့ သေသွားတဲ့ စစ်သားတွေကို ယူနီဖောင်းတွေနဲ့ ပစ်ထားခဲ့တာ တွေ့တယ်။ ပြီးတော့ အောင်သာရွာအနီးမှာလည်း စစ်သားတွေလို့ ထင်ရတဲ့ အလောင်း ၄ လောင်းကို မီးရှို့ထားတာလည်း တွေ့ရတယ်” ဟု KBU အဖွဲ့မှ ဗိုလ်ရသက ဒေသ တွင်း အခြေအနေများကို ရှင်းပြသည်။



မေ ၂၇ ရက် စစ်တပ်က မီးရှို့မှုကြောင့် ကန်ဘလူမြို့နယ်၊ ထန်းတောရွာမှ မီးလောင်ပြာကျသွားသည့် ပြည်သူ့နေအိမ်အချို့ (ဓာတ်ပုံ/CJ)

ကန်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် မေလလယ်အတွင်းကလည်း ချပ်သင်းစခန်းနှင့် ချပ်ကြီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက

ဦးကင်းကြည်၊ တင်မော်၊ ပိတောက်ပင်၊ အုပ်ခင်း၊ ပုဏ္ဏားကြီးကျေးရွာများကို ရွာစဉ်လှည့်လည် မီးရှို့ခဲ့ကြ သဖြင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအခါ စစ်ကောင်စီတပ်သည် အင်အားဖြည့်တင်းကာ ကန်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး ကန် ဘလူ-နတ်အင်း-စံပယ်နံ့သာ လမ်းကြောတလျှောက် ကင်းပုန်းများ ချထားကြောင်း၊ အချို့ကျေးရွာများအတွင်း အထိုင်ချ တပ်စွဲထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားကာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာကြောင်း၊ ထိုသို့သော အခြေအနေများနှင့် တိုက်ပွဲများလည်း နေ့ညအချိန်မရွေး ဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။

<https://burma.irrawaddy.com/news/2022/06/10/252452.html>

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ် ၄ကြိမ်မြောက် မီးရှို့

By [ထွန်းထွန်းဝင်း](#) | 10 June 2022



စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာမကျေးရွာတွင် သုံးလကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်အောက်ခံ စစ်သားများ၊ ရဲများနှင့် ပျူစောထီးများက ထန်းဇင်ကျေးရွာရှိ လူနေအိမ် ကိုးလုံးကို လေးကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒေသခံတွေက တောလမ်းလေးကနေ ကွေ့ပြီးတော့ သွားနေတဲ့ ကားတွေ ၊ ဆိုင်ကယ်တွေကို ဆတ်ကြေးတောင်းတဲ့သဘောနဲ့

ပိုက်ဆံလိုက်လိုက်တောင်းနေတာ။ ရွာအစပ်တွေကို ထွက်ပြီးတော့ လိုက်တောင်းနေတာ။ ဒေသခံတွေက ကားလမ်းမက မသွားဘူး။ တောလမ်းကနေ ပြည်သူတွေကသွားနေကြတာ။ ထန်းဇင်ကျေးရွာအနီးကနေ အဲကောင်တွေလာတုန်း ဒေသခံကာကွယ်ရေးတပ်က မိုင်းဆွဲလိုက်တာ။ နောက်နေ့ကျ ထန်းဇင်ကျေးရွာကို မီးလာရှို့သွားတာ “ ဟု ဒေသခံက မဇ္ဈိမသတင်းဌာနကိုပြောသည်။

အိမ်ခြေ ၆၀၀ ဝန်းကျင်ခန့်ရှိသည့် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်များက သုံးလအတွင်း လေးကြိမ်မြောက် ဖြင့် နေအိမ် ကိုးလုံးအပါအဝင် နေအိမ်ဝန်းအတွင်းရှိ မီးရှို့လိုရသည့် မှန်သမျှကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။



ဆက်လက်ပြီး ဒေသခံက “ ဖရက်နေ့ မနက် ၈နာရီလောက်မှာ ထန်းဇင်ကျေးရွာကို ဝင်လာပြီး မီးရှို့သွားတာ။ စစ်သား ၁၅ ဦး၊ ရဲ ၁၀ယောက် နဲ့ပျူစောထီး အပါဝင် အင်အား ၅၀ လောက်ရှိမယ်။ ဘန်ဘွေးရွာမက ပျူစောထီးရွာပါ။ ဒေသတော်လှန်ရေးတော်တော်များများက ထန်းဇင်ကျေးရွာ အနီးကနေ တိုက်ခိုက်မှုတွေကို မကြာခဏဆိုသလို လုပ်နေတော့ သူတို့က တစ်ခုခုဆို ထန်းဇင်ကျေးရွာကို မီးလာလာရှို့နေတာ “ ဟု ထပ်မံရှင်းပြသည်။

ဘန်ဘွေးရွာမ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ထန်းဇင်ကျေးရွာမှာ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းမသာခြားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထန်းဇင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ အများစုအနေဖြင့် နေအိမ်သို့ပြန်မလာနိုင်ဘဲ တောထဲတွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။

<https://www.mizzimaburmese.com/article/108877>

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်လက်မီးရှို့ဖျက်ဆီး

Published By DVB | 10 June, 2022



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ကမ်းဖြူရွာနဲ့ ဒွဲပြားကျေးရွာတွေကို ဇွန် ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရှေ့ကမ်းဖြူရွာသားတယောက်က “ပရွာကို စစ်(...)နဲ့ ပျူ(...) အင်အား ၅၀ လောက် ဝင်ရောက်ပြီး ဒီနေ့မနက် ၁၀

နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးနေကြတယ်။ ဒါ့အပြင် ဒွဲပြားရွာကိုပါ ဆက်တိုက် မီးရှို့ ဖျက်ဆီးနေကြတာ”လို့ ပြောပါတယ်။

အရှေ့ကမ်းဖြူရွာမှာ အိမ်ခြေ ၄၀၀ လောက်နဲ့ ဒွဲပြားရွာမှာ အိမ်ခြေ ၂၅၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်တွေ ဝင်လာကတည်းက ဒေသခံပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ အသက်လူပြီး ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါရွာသားက “ရွာဘက်ကနေ မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာကို အဝေးကနေ လှမ်းမြင်နေရတယ်။ စစ်(..)တွေက သေနတ်တွေ ရမ်းသန်းပစ်ခတ်နေလို့ ဘယ်သူမှ ရွာနားကို မကပ်ရဲကြဘူး။ မီးလည်းငြိမ်းလို့မရဘူး။ ကျနော်တို့ ချွေးနံ့စာတွေနဲ့ ရှာဖွေတည်ဆောက်ထားတဲ့ နေအိမ်တွေ မီးလောင်နေတာကို ဒီတိုင်း ငေးကြည့်နေရတာ။ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာကိုတော့

မသိရသေးဘူး။ လက်ရှိအချိန်မှာ တောထဲတွေမှာ အမိုးအကာမရှိဘဲ ဖြစ်သလို နေနေကြရတယ်။
စားနပ်ရိက္ခာတွေလည်း ပါမလာတဲ့သူများတယ်။ ရှိတာလေးနဲ့ပဲ ဝေငှစားသောက်နေကြရတယ်။
အစားအသောက်တွေနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ် " လို့
ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ ဇွန် ၉ ရက်ကလည်း ဆိပ်ဖြူမြို့နယ် သံပုရာပင်ရွာနားက စစ်ဘေးရှောင်တဲ့တွေနဲ့
ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးသွားပြီး ကျားဘေရွာက ပြည်သူ ၃ ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာအနီးမှာ မေလနှောင်းပိုင်းကနေ
ဇွန်လဆန်းပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက နတ်ချောင်းကျေးရွာတွင်း ဝင်ရောက်ကာ လူနေအိမ်တွေကို
မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့အထဲမှာ လူနေအိမ်တွေအပြင် ဒေသခံတွေ စားသောက်ဖို့ စုဆောင်းထားတဲ့ ဆန်စပါးတိုက်တွေ၊
တိရစ္ဆာန်တွေအတွက် စားစရာသိုလှောင်ထားတဲ့ နွားစာတိုက်တွေပါ မီးရှို့ခံခဲ့ရပါတယ်။

နတ်ချောင်းကျေးရွာမှာ အိမ်ခြေ ၂,၅၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်ကာ အများစုက
တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်စားသောက်နေကြတာလည်း ဖြစ်ပါတယ်။

"ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးရင် ရွာကိုဝင်ပြီး မီးရှို့တယ်။ ကျနော်တို့အနေနဲ့ ဒါက အဆန်းတကြယ်
မဟုတ်တော့ဘူး။ တချို့တွေက ဒါကို ပြည်သူ့ကာကွယ်ရေးတပ်သားတွေက မီးရှို့တယ်လို့ မြင်နေကြတယ်။
ပြည်သူတွေအနေနဲ့ အခုလိုအဖြစ်မျိုးကို မြင်အောင်ကြည့်စေချင်တယ်။"

စစ်ကောင်စီတပ်သားတွေက နတ်ချောင်းကျေးရွာက လူနေအိမ်ခြေ ၅၀ ဝန်းကျင်
မီးရှို့ဖျက်ဆီးသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ တောတောင်ဒေသတွေမှာ နေထိုင်ကြရပြီး နေထိုင်ရေး၊
စားသောက်ရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အထက်ကနေ တိုက်ရိုက်ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် ပိုခက်ခဲနေတာဖြစ်ပြီး
တခါတရံ ပရဟိတအသင်းတွေရှိပေမဲ့ လုံလောက်မှုမရှိဘူးလို့ စစ်ရှောင်တွေက ဆိုပါတယ်။

အခုအကြိမ်နဲ့ဆိုရင် နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာ ၅
ကြိမ်ရှိနေပြီဖြစ်ပြီး ပထမအကြိမ်မှာ လူနေအိမ် ၄၃ လုံး၊ ဒုတိယအကြိမ်မှာ လူနေအိမ် ၇၂ လုံး၊
တတိယအကြိမ်မှာ နေအိမ် ၁၀၀ ဝန်းကျင်၊ စတုတ္ထအကြိမ်မှာ ၅၀ ဝန်းကျင်နဲ့ ပဉ္စမအကြိမ်မှာ နေအိမ် ၄၈
လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

အလားတူ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၉ ရက်မှာ
မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်ဒေသခံတဦးက "အခုတော့ သူတို့နဲ့ဝေးတဲ့နေရာကို ရောက်နေတယ်။
ရွာကိုမပြန်ရတာလည်း ကြာပြီ။ အရင်က စာသင်ကျောင်း အပါအဝင် ၃ ကြိမ် မီးရှို့ခံရပြီးပြီ။ အခုက ၄
ကြိမ်မြောက် မီးရှို့ခံရတာ။ အခုမီးရှို့တာက သက်သက်မဲ့ မီးရှို့တာ။ ရွာအနီးမှာ တိုက်ပွဲမဖြစ်ဘဲ မီးရှို့တာ။
အိမ်ခြေဘယ်လောက်ပါလဲဆိုတာတော့ မသိရသေးဘူး။ ဘယ်သူမှ ရွာထဲမဝင်ရဲကြဘူးလေ" လို့ ဒီပို့ဒီကို
ပြောပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင် နေထိုင်တဲ့ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့
ပျူစောထီးတွေက မကြာခဏ ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ
အိမ်တွင်းပစ္စည်းတွေကိုလည်း ခိုးယူနေကြပါတယ်။

ရေရှင်ကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၇ လဝန်းကျင် ရှိနေပြီဖြစ်ပြီး မေ ၁၄ ရက်ကလည်း တိမ်းရှောင်ရာတောထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထပ်မံထွက်ပြေးတိမ်းရှောင် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၄ လဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တွင်းကို စစ်ကြောင်းထိုး စစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါ လမ်းကြောင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်တွေက မြို့ထဲမှာလည်း စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာတော့ ချောင်းမီးတိုကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၉ ရက် ညနေ ၅ နာရီခွဲကျော်က မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “သူတို့က ကား နှစ်စီးနဲ့လာတယ်လို့ ကြိုတင်သတင်းရတဲ့အတွက် ရွာထဲရှိတဲ့သူအကုန် ဇွန်လ ၉ ရက်နေ့ နေ့ခင်းပိုင်းကတည်းက ထွက်ပြေးနေရတယ်။ ညနေ ၅ နာရီခွဲကျော်လောက်ကြတော့ ရွာကို မီးရှို့တော့တာပါပဲဗျ။ မီးတောက်ကတော့ အတော်လေးကိုကြီးတယ်။ အပျက်အစီးစာရင်းကတော့ ကျနော်တို့လည်း ရွာထဲကို အခုအချိန် မဝင်ရဲသေးဘူးဗျ။ ဘာကြောင့်ရှိတာလဲဆိုတော့ ဘယ်လိုတောင်ပြောရမယ်မှန်းကို မသိတော့ပါဘူး။ တိုက်ပွဲမဖြစ်လည်း ဒီကောင်တွေက ရွာတွေကို မီးရှို့နေကြတာပါပဲဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု စစ်တပ်က မီးရှို့ခဲ့တဲ့ ချောင်းမီးတိုရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိကာ မီးလောင်ဆုံးရှုံးတဲ့ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံရွာသားတွေကတော့ မိမိတို့ရွာကို စစ်ကောင်စီတပ်က မီးရှို့နေတာကို အဝေးကနေပဲ ထိုင်ကြည့်နေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ မေလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/537840>

ဂန့်ဂေါမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ

2022.06.10

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊လာပို့ရွာကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်လာပြီး ဒေသခံ လူငယ်နှစ်ဦးကို ပစ်သတ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အသက် ၁၈ ဝန်းကျင်ရှိ ကိုချစ်ရှိုင်းနဲ့ အသက် ၄၀ ဝန်းကျင် ကိုဝေလင်းဦး (ခေါ်) ကိုဆံရှည် တို့ကို ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ PDF တပ်သားတွေလို့ ယူဆပြီး ပစ်သတ်သွားတာလို့ ဆိုပါတယ်။



ဂန့်ဂေါဒေသ၊ ညောင်လယ်ရွာကို ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပြီးနောက် မြင်ကွင်း။ Photo - Gangaw PDF

အသတ်ခံရသူတွေရဲ့ အလောင်းတွေကို ရွာထိပ်ဇရပ်မှာ စွန့်ပစ်ခဲ့ပြီး ဘယ်သူဘယ်ဝါမှန်း မသိရလောက်အောင် မီးရှို့ထားခဲ့တယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့ (စစ်တပ်)က ရွာထဲမှာ လူတွေ မနေရဲအောင် လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ပြီး ရွာတွေငွေတွေ အဓိကရှာတာပေါ့ဗျာ၊ တွေ့တဲ့သူကိုလည်း ပစ်တာပဲ။ ရွာမြောက်ပိုင်းက ကြောက်ယောက် အဖမ်းခံရတယ်ဗျ။ သူတို့လည်း ကန်ကျောက်တာ၊ ရိုက်နှက်တာတော့ ခံရတယ်။ ဆိုးဆိုးဝါးဝါးကြီး ခံရတာမျိုးတော့ မရှိဘူး။"

လာပို့ရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ အခြေစိုက် ခမရ ၃၆၃ တပ်ရင်းဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ ရွာနေ မောင်နှမတစ်စုအိမ်ကနေ ငွေ ၁၄ သိန်း ၅ ထောင်နဲ့ ရွှေ သုံးကျပ်သားကိုလည်း ခမရ ၃၆၃ တပ်သားတွေက ယူသွားတယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ခမရ ၃၆၃ ဘက်ကိုတော့ RFA က မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ရွာသားတွေဟာ အဲဒီတပ်ရင်း ဝင်လာချိန်မှာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပြီး လက်ရှိမှာတော့ ရွာထဲ ပြန်နေနေကြပြီလို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ဂန့်ဂေါဒေသက ညောင်လယ်ရွာနဲ့ ခေါင်းတုံရွာတွေမှာ အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါ PDF ဘက်က အထောက်အထား ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီ ဒေသခံ ၅ ဦးဟာ အိမ်တစ်အိမ်မှာ သံကြိုးနဲ့ချည် မီးရှို့ခံထားရတာလို့ PDF ဘက်ကပြောပါတယ်။ ဂန့်ဂေါဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ ရှိတယ်လို့ ဒေသခံတွေဘက်က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ ဒါတွေဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ တစိုက်မတ်မတ် ငြင်းဆိုနေပါတယ်။

<https://www.rfa.org/burmese/news/local-villagers-shot-dead-in-gangaw-06102022115734.html>

ရေစကြိုမှာ အိမ် ၃၁ လုံး မီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

2022.06.10



မကွေးတိုင်း ရေစကြိုမြို့နယ်၊ သဲတောရွာ မီးလောင်သည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် Photo: CJ

မကွေးတိုင်း ရေစကြိုမြို့နယ်၊ သဲတောရွာကို ဇွန်လ ၉ ရက် မနေ့ မနက် ၆ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၃၁ လုံး မီး လောင်ပျက်စီးခဲ့ပြီး အသက် ၈၀

ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး ခဲ့တယ်လို့ ဒေသခံအရပ်သားတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ဝန်းကျင်ဟာ မနေ့မနက်ပိုင်းက ထန်းငယ်တောအုပ်စု၊ သဲတောရွာကို စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

"သူတို့က လာလာချင်းမှာပဲ ရွာထိပ်ကနေ လက်နက်ကြီးတွေနဲ့ ရွာထဲကိုတော့ မပစ်ဘူး၊ ရွာရဲ့အပြင်ဘက်တွေကို ပတ်ပစ်တယ်။ သေနတ်တွေ ရမ်းသန်းပစ်ပြီး ရွာထဲဝင်စီးတော့ တာပဲဗျ"

ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် မပြေးနိုင်တဲ့ အရပ်သား ၃၀ ဝန်းကျင်ကို လည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပေမယ့် နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါ တယ်။

စီးနင်းခံရပြီးနောက် ရွာအလယ်ကနေ မီးစလောင်ခဲ့ပြီး အသက် ၈၀ ကျော်အရွယ် ဒေါ်အေး ဟာ လမ်းမလျှောက်နိုင်တာကြောင့် မီးလောင်သေဆုံးသွားတယ်လို့ အဲ့ဒီဒေသခံက ပြောပါ တယ်။

ဒီအပြင် ဆိုင်ကယ်အစီး ၃၀ ကျော်၊ ရွှေတိုငွေစနဲ့ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းအချို့ ကိုလည်း ၁၂ ဘီးကားနဲ့ ယူဆောင်သွားတယ်လို့ ပြောပါတယ်။

သဲတောကျေးရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အဆက်အသွယ်ရှိ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ဝင်ရောက်စီးနင်းတာ သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကို RFA က ဇွန် ၁၀ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

သဲတောရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ပါတယ်။

<https://www.rfa.org/burmese/news/thirty-one-houses-were-set-on-fire-at-yezakyo-06102022091835.html>

ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ ဇွန်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



Photo: ဒေသခံ

တနင်္သာရီတိုင်း၊ မြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်း၊နတ်အိမ်တောင်နှင့် ရှမ်းဒွတ် ကျေးရွာ ဘက်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာ၍ ဒေသခံအရပ်သားပြည်သူများ ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးနေသူ ဒေသခံ

အမျိုးသမီးတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့များသည် ပုလောဘက်မှတက်လာ၍ ပုလောကုန်း၊ နတ်အိမ်တောင်စသည့် ကျေးရွာများဘက်သို့ ရောက်ရှိ လာပြီး လမ်းတွင် တွေ့သမျှ ဒေသခံ ရွာသားများကို ဖမ်းဆီးမှုများ ပြုလုပ်နေကာ လူသားဒိုင်းအဖြစ်ပြုလုပ်နေ ကြောင်း ကြားသိရသည်ဟု ရှမ်းဒွတ်ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။

၎င်းက “အခု စစ်ကြောင်း ထိုးနေတယ်။ ပုလောကုန်း၊ နတ်အိမ်တောင်၊ ရှမ်းဒွတ်ကိုလည်း နီးလာပြီ။ ပုလောကုန်း၊ နတ်အိမ်တောင်ဖက်ကဆို ယောက်ျား၊ မိန်းမ မရွေး အကုန်းဖမ်းနေတယ်။ ပြေးလွတ်တဲ့သူက ပြေးနေပြီး၊ ဒီဘက် ကလည်း နေရာယူထားတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခန့်မှန်းအင်အား ၂၀၀ နီးပါးရှိပြီး ရွာလမ်းမအတိုင်း တက်လာခြင်းမဟုတ်ဘဲ ရွာအပြင်ဘက်ခြမ်းကနေ တက်လာကြသောကြောင့် ရွာအဝိုင်းခံရမည်ကို စိုးရိမ်သော ဒေသခံများမှ ယခုလို ထွက်ပြေးနေကြရကြောင်းလည်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လတ်တလော ထွက်ပြေးနေရသည့် ကျေးရွာများမှာ ၆ ရွာခန့်ရှိပြီး ပုလောကုန်း၊ နတ်အိမ်တောင်၊ ကိုင်းကြီး၊ အင်းမဝ၊ ရှမ်းဒွတ် နှင့် ကျောက်လိပ် စသည့် ကျေးရွာများ ပါဝင်ကြောင်း ထွက်ပြေးနေရသည့် ဒေသခံများထံမှ သိရသည်။

အလားတူ အဆိုပါ ဒေသများသည် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေ နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့များလှုပ်ရှားရာဒေသများဖြစ်၍ နှစ်ဖက် ထိပ်တိုက် တိုက်ပွဲ ဖြစ်လာနိုင် သည့် အခြေအနေရှိကြောင်းလည်း ဒေသခံများကဆိုသည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းဒွတ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပစ်လိုက်ပြီဟု ဒေသခံရွာသားများထံမှ သိရှိရသည်။

<https://kicnews.org/2022/06/ပုလောမြို့နယ်အတွင်း-စစ်/>

ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

Published By DVB | 10 June, 2022



ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်မှာ ဇွန် ၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဆော (YRPA) ရဲ့ ပြန်ကြားရေးတာန်ခံ ဝိုင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။

“မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာက ချင်းလက်မွန်နဲ့ ယောလက်မွန်ဆိုပြီး ၂ ခုရှိတာဗျ။ အခုတိုက်ပွဲဖြစ်တာက ချင်းလက်မွန် (အထက်လက်မွန်) ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲက ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ တကြိမ်၊ ညနေ ၅ နာရီကနေ ၆ နာရီလောက်ထိ တကြိမ် ဖြစ်ပွားခဲ့တာ။ စစ်ကောင်စီတပ်သား ၉ ယောက်သေဆုံးပြီး ဒဏ်ရာရသူ အရေတွက်ကိုတော့ မသိရသေးဘူး။”

အဲဒီတိုက်ပွဲကို CDF-ကန်ပက်လက်၊ PDF-ဆော တပ်ရင်း(၂) YRPA၊ The Youth Force နဲ့ ညောင်းရမ်း-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

အထက်လက်မွန်ရွာ ဒေသခံတယောက်က “ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်ဗျ။ တရွာလုံးက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတယ်။ စစ်(...)၊ ပျူ(...)တွေဟာ ပြည်သူလူထုရဲ့ နေအိမ်တွေကို မွေနှောက်ပြီး ငွေကြေးနဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြသလို တချို့ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ဖျက်ဆီးခဲ့ကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၈၅ ယောက်ပါပြီး ဇွန် ၇ ရက်ကတည်းက ဟိုဘက်တက်သလို ဒီဘက်တက်သလိုနဲ့ အထက်လက်မွန်ဘက်ကို တက်သွားတယ်လို့ သတင်းကြားတဲ့အတွက် ဒီနေ့မှာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ PDF-ဆော အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်း အခက်အခဲတွေ ရှိတယ်ဗျ။ မောင်းပြန်သေနတ်တလက်ကို အရင်က သိန်း ၃၀ ကျော်လောက်သာ ပေါက်ဈေးရှိပေမဲ့ အခု သိန်းရာကျော်ထိ ဈေးပေါက်ကာ သယ်ယူရတဲ့ လမ်းကြောင်းလည်း မလွယ်ကူသလို မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့ အခြေအနေကို ဒီဗီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

<https://burmese.dvb.no/archives/537776>

ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲပြင်းထန်နေ

By ဧရာဝတီ | 10 June 2022

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံ ချင်း ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား ယမန်နေ့မှ စတင်၍ ယနေ့တိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရ သည်။

ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီထိ တကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိ တကြိမ် စစ်ကောင်စီတပ်နှင့် ကန်ပက်လက် CDF တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ချင်းလမွန်ကျေးရွာသို့ ဝင် ရောက်ကာ ကျေးရွာအတွင်း ကျန်ရှိနေသော ရွာသားများကို ဖမ်းပြီး ဓားစာခံလုပ်ထားကြောင်း CDF ကန်ပက်လက် တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဆလိုင်းထွန်းလိန်းထလ်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “မနေ့က အထက်လက်မွန်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ယောက်လောက် သေတယ်။ ဒဏ်ရာရ တဲ့ လူတွေလည်း ရှိနိုင်တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အနီးကပ် တိုက်ခိုက်တဲ့အခါ သူတို့ဘက်က ကျတာပေါ့။ သူတို့ အထိနာတဲ့အတွက် လက်မွန်ရွာကို ဝင်ပြီးတော့ ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ ရွာသားတချို့ကို စစ်ကောင်စီက ဓားစာခံ လုပ်ထားပြီး အခု ရွာထဲမှာနေကြတယ် ” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် The Youth Force (ဆော၊ ကျောက်ထု)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) – ညောင်ရမ်း၊ ဆော PDF တပ်ရင်း (၂) (YRPA) တို့မှ စစ်ကူ၍ ပူးပေါင်း တိုက်ခိုက်ပေးခဲ့ကြောင်း၊ CDF ကန်ပက်လက်နှင့် ပူပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက် မရှိကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်ထားသည်။

ယနေ့တွင်လည်း ချင်းလက်မွန်ကျေးရွာနှင့် ၂ မိုင်ခန့် အကွာ၌ စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ပြင်း ထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်သည့်အတွက် ယင်းတိုက်ပွဲဖြစ်ပွားရာ အနီးမှ CDF စခန်းတခု ဆုတ်ခွာပေးလိုက်ရကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိအချိန် (ညနေ ၆ နာရီကျော်) ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အင်အားအများပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များဘက်မှ မကွေးတိုင်း၊ ဆောမြို့နယ်ဘက်က PDF များ လာရောက် စစ်ကူပေးနေရကြောင်း သိရသည်။

ဧရာဝတီက ဆက်သွယ်သည့် အချိန်ထိ တိုက်ပွဲများ ဖြစ်နေသည့်အတွက် တိုက်ပွဲ အနေအထားနှင့် နှစ်ဖက်ထိခိုက်မှု အသေးစိတ် အခြေအနေများကို မေးမြန်း၍ မရသေးပါ။

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၁၈၀ ကျော် ပါဝင် ကြောင်း၊ မကွေးတိုင်း ကျောက်ထုဘက်မှ ထွက်ခွာလာခြင်း ဖြစ်ကာ ဇွန် ၆ ရက်က ကန်ပက်လက်မြို့နယ်အတွင်းသို့ ရောက်ရှိပြီးနောက် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော ကန်ပက်လက် CDF နှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ချင်းနှင့် ဗမာတို့ အတူယှဉ်တွဲ နေထိုင်သည့် အထက်လက်မွန်ကျေးရွာနှင့် ချင်းတိုင်းရင်းသားများသာ နေထိုင်သည့် ချင်းလက်မွန် ကျေးရွာဟူ၍ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းလက်မွန်ကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ယခုအခါ တိုက်ပွဲကြောင့် ဒေသခံများ နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့ နေရာမှာ အခုတိုက်ပွဲက အသည်းအသန် ဖြစ်နေတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျမ တို့ရွာကို ဝင်လာတော့ ရွာသားတွေ တောထဲကို အကုန်ဝင်ပြေးနေရတယ်။ တချို့ကတော့ ထွက်ပေါက်မရတာနဲ့ တူတယ်။ ရွာမှာ ကျန်ခဲ့တယ်။ အခု အဲဒီလူတွေကို ကြိုးနဲ့တုပ်ပြီး စစ်သားတွေက ရိုက်ကြတယ်လို့ ကြားတယ်။ အဲဒီ ကျန်နေခဲ့တဲ့ ရွာ သား ၅ ယောက်လောက်ကို ဓားစာခံသဘောမျိုးနဲ့ ဖမ်းထားကြတယ်” ဟု ချင်းလက်မွန်ကျေးရွာသူတဦးက ပြောသည်။

အဆိုပါ ချင်းလက်မွန်ကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများသည် ကျေးရွာသားတချို့ကို ဓားစာခံ အဖြစ် ဖမ်းဆီးထားသလို ကျေးရွာအတွင်း ကျန်နေခဲ့သည့် အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်မှုများ ပြု လုပ်နေသည်ကို မြင်တွေ့ရကြောင်း ကင်းထောက်အဖြစ် စောင့်ကြည့်နေကြသည့် ကျေးရွာသားများက ဆိုသည်။

<https://burma.irrawaddy.com/news/2022/06/10/252470.html>

ချင်း ကန်ပက်လက်မြို့နယ်အတွင်းတိုက်ပွဲ ဒေသခံများ ဘေးလွတ်ရာပြေးရ

၁၀ ဇွန်၊ ၂၀၂၂ | ငြိမ်းချမ်း

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ကြား မနေ့ကရော ဒီနေ့ဇွန်လ (၁၀) ရက်နေ့မှာပါ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ရွာသားတချို့အဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်အတွင်း ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်းကြီး မီးရှို့ ဖျက်ဆီးခံရပါတယ်။ ချင်းပြည်နယ်တွင်း ဒီအခြေအနေတွေကို ရန်ကုန်ကနေ သတင်းပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အထက်လက်မွန်ရွာ နားမှာ ဇွန်လ (၉) ရက်နေ့နဲ့ ဒီနေ့ဇွန်လ (၁၀) ရက်နေ့တွေမှာ တိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲအတွင်း ရွာသားတချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ ကန်ပက်လက်မြို့ခံတဦးကပြောပါတယ်။

“ကန်ပက်လက်ဘက်စစ်ကြောင်းထိုးလာတာ မနေ့ တနာရီလောက်ဖြစ်တယ်။ အပြင်းထန် တိုက်ပွဲဖြစ်နေတုန်းပဲ။ ဒီနေ့လည်း ဖြစ်နေတုန်း။ (၁၇၄) ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အမြောက်တွေနဲ့လှမ်းထုတယ်။ အသေအပျောက် ဘာမှမသိရသေးဘူး။ ရွာသား (၃) ဦးအဖမ်းခံရတယ်။ ကွင်းထဲမှာသူတို့နှိပ်စက်တာ၊ ရိုက်တာ ကန်တာတော့.. အဲဒီမနေ့က (၃) ဦး ဖမ်းတယ်။ ကျန်တဲ့သူတွေက မသိရသေးဘူး။ (၃) ဦးမကလောက်ဘူးလို့ပြောကြတာပေါ့။”

CDF-Kanpetlet အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ The Youth Force (Saw,Kyaukhtu)၊ PDF (ညောင်ရမ်း)၊ Saw PDF တပ်ရင်း (၂) (YRPA) တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီတိုက်ပွဲတွေမှာ

ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။ တိုက်ပွဲကြောင့် အထက်လက်မှန်ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း ဆောမြို့နယ်ကို ဆက်သွယ်ထားတဲ့ကားလမ်းကိုတော့ စစ်ကောင်စီတပ်ဘက်က ပိတ်ပင်ထားပါတယ်။ အခုလိုလမ်းကြောင်းပိတ်ပင်ထားတဲ့အတွက် ကန်ပက်လက်ဒေသခံတွေ စားနပ် ရိက္ခာသယ်ယူရေးမှာ အခက်တွေ့နေပါတယ်။

“လမ်းကြောတွေ စားနပ်ရိက္ခာပို့ဆောင်တဲ့လမ်းတွေ ကန်ပက်လက်နဲ့ဆောကြားမှာ သူတို့ စစ်ကောင်စီက လမ်းတွေ ဘာတွေ ပိတ်တယ်။ စားနပ်ရိက္ခာအတွက်တော့ တောဘက် ကနေ သယ်ယူပို့ဆောင်ထမ်းတာတော့ အဲဒီလိုမျိုး လုပ်ပေးကြတယ်။ ရွာမှာရှိတဲ့မိန်းကလေးတွေ၊ အဖွားတွေကနေ အဲဒီလိုသယ်ပေးပြီးမှ ယောက်ျားတွေကတော့ အဲဒီသွားသွားလာလာ သိပ်မလုပ်ဘူးပေါ့။”

တဆက်တည်းမှာ ချင်းပြည်နယ် ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းကြီး မီးလောင် ပျက်စီးခဲ့တယ်လို့ ထန်တလန်မြို့သင်းအုပ် ဆရာတော် ဆန်ဂျိုးကပြောပါတယ်။

“ဇွန်လ (၉) ရက် ညနေ (၉) နာရီခွဲလောက်မှာ သူတို့စစ်ကောင်စီတပ်တွေက မီးရှို့ တယ်လို့၊ ပဏာမ ကြားရတာကတော့ မြို့တွင်းမှာပစ်ခတ်မှုမရှိဘူးလို့ပြောကြတယ်။”

မီးလောင်သွားတဲ့ TBC ဘုရားကျောင်းဟာ ထန်ထလန်မြို့ရဲ့အကြီးဆုံးနဲ့ မြို့ဂုဏ်ဆောင် ဘုရားကျောင်းတခုလည်း ဖြစ်ပါတယ်။

အခုလို ရှေ့ဟောင်းနှစ်ခြင်းဘုရားကျောင်းမီးလောင်ပျက်စီးခဲ့တဲ့အတွက် ဒေသတွင်း ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတခုလို့ သင်းအုပ်ဆရာတော် ဆန်ဂျိုးကပြောပါတယ်။

“သက်တမ်းက အဲဒီဘုရားကျောင်းက အသင်းတော်တည်ထောင်ရတာကတော့ နှစ်ပေါင်းက ရာဂဏန်းရှိပြီးပေါ့။ ဘုရားကျောင်း ကြီးဆောက်ရတာကတော့ ပျဉ်ထောင်အိမ်ကနေအမျိုးမျိုးဆောက်လာကြပြီးတော့ မှ ၁၉၈၃-၈၄ လောက်ပေါ့ အဲဒီလောက်မှာ ပြီးသွားတာပေါ့။ ဆိုတော့ နှစ်ပေါင်းက အခုကတော့ကြာပြီပေါ့နော်။ တော်တော်နစ်နာဆုံးရှုံးရတာပေါ့။ ကျနော်တို့ချင်းလူမျိုးတွေက အကုန်လုံးကခရစ်ယာန်ဆိုတော့ ကျနော်တို့ဘုရားကျောင်းတွေပေါ့။ ဘုရားကျောင်းတွေနဲ့ကျနော်တို့ရဲ့ ယုံကြည်ခြင်းကအစ ယဉ်ကျေးမှုအဆုံးပေါ့ အကုန်လုံးကဆက်နွှယ်နေတာပေါ့။ ထန်တလန်မြို့နယ်အားလုံးက ဘုရားကျောင်းခွဲ တွေပေါ့။ အဲဒီအသင်းတော်ကြီးကနေ ပြီးတော့ခွဲကြတဲ့အသင်းတော်တွေဖြစ်တယ်။ ဘာသာရေးကိစ္စပဲမဟုတ်ဘဲနဲ့ လူမှုရေးကိစ္စကအစ၊ ယဉ်ကျေးမှုထိန်းသိမ်းမွမ်းမံတဲ့နေရာတွေပေါ့။ အကုန်လုံးကဆက်နွှယ်နေတာပေါ့။ တော်တော်ကို ဆုံးရှုံးသွားတဲ့သဘောပေါ့။”

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာသိမ်းဆည်းပြီးနောက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း အိမ်ခြေ ၁,၂၀၀ ကျော် နဲ့ ဘုရားကျောင်း (၁၁) ကျောင်း မီးရှို့ခံခဲ့ရပြီးဖြစ်ပါတယ်။ ချင်းပြည်နယ်အတွင်း မင်းတပ်၊ မတူဝီ၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့နယ် အတော်များများမှာ ဒေသခံ CDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေတာ တနှစ်ဝန်းကျင်ရှိလာပါပြီ။

<https://burmese.voanews.com/a/myanmarviolence-chinfighting-cdfmyanmar-voaburmese-ထန္တလန်မြို့နယ်၌ခရစ်ယာန်ဘုရားကျောင်း-၈၀ကျော်မီးပိုင်း-၂-ပိုဒ်အိုင်အေ/6611770.html>

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေဆုံးဟုNUG ထုတ်ပြန်

Published By DVB | 10 June, 2022

ဇွန် ၉ ရက် မနက်တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး မေ ၇ ရက်ကနေ ဇွန် ၆ ရက်အထိ တလတာကာလအတွင်း စစ်ကောင်စီဘက်က အယောက် ၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနက်တရက်တည်းမှာ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၂ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

<https://burmese.dvb.no/archives/537786>

စစ်တပ်သတ်ဖြတ်မှုကြောင့် တက္ကသိုလ်ကျောင်းသားPDF လူငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၉၂၀ ကျော်ထိ ရှိလာ

Published By DVB | 10 June, 2022



မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၂၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊

ဇွန် ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီဇေအယ် ၁၀,၉၉၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၁,၁၂၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၃၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုါအပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း-၁၊ တပ်ဖွဲ့-၂ မှ ကိုဟိန်းဇေယျာဖြိုးနဲ့ ကိုဟိန်းဇေယျာဦးတို့ဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃ ရက်နေ့မှာတော့ သူတို့ ၂ ယောက်ကို လက်ပံပျားရဲစခန်းမှ တပ်မ ၉၉ ကို လွှဲပြောင်းခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုဟိန်းဇေယျာဖြိုးနဲ့ ကိုဟိန်းဇေယျာဦးတို့ဟာ ကျောက်ပန်းတောင်းမြို့နယ်၊ ဘိုတဲကျေးရွာမှာ နေထိုင်ပြီး မြင်းခြံတက္ကသိုလ်မှ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြောင်း သိရှိရပါတယ်။

ဒုါအပြင် မေ ၃၁ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဥယျာဉ်သာကျေးရွာမှာ ဒေသခံ PDF နဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တို့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်အုပ်စုဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ အရွယ် မသန်စွမ်းသူ မမုန်းမှာ ဒဏ်ရာရရှိခဲ့ပြီး နောက်တရက်မှာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒုါအပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/537738>

စစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ

Published By DVB | 10 June, 2022



Photo-DPNS

အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ထပ်မံကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲသစ်ကို လုံးဝအသိအမှတ် မပြုတဲ့အကြောင်းနဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဇွန်လ ၁၀ ရက်မှာ

သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ လူမျိုးစုံလူထုကြီးကို လှည့်စားပြီး ဖိနှိပ်ချေမှုန်းဖို့ စစ်ကောင်စီက ကြံစည်နေတာကို ပါတီရဲ့ အင်အားစုအသီးသီးနဲ့ ဘက်ပေါင်းစုံက ဖွင့်ချဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အထွေထွေရွေးကောက်ပွဲသစ် လုပ်မယ်လို့ ပြောဆိုပြီး ပြင်ဆင်လုပ်ဆောင်တာတွေရှိလာတာကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုရုံမက သူတို့ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့ ကမကထလုပ်မယ့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်မပြုဘူးလို့ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးနဲ့ ပြည်သူတရပ်လုံးကို ၂၀၀၈ ဥပဒေအောက် ပြန်ပို့ဖို့ ကြံစည်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးအပိုင်ဖျက်သိမ်းဖို့ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးစတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ဆန့်ကျက်ဖျက်ဆီးဖို့ဖြစ်သလို အင်အားစု အသီးသီးကြား တွေးခေါ်ကြံစည်တာတွေ ရှုပ်ထွေးသွားစေဖို့၊ သွေးစည်းညီညွတ်ရေးလျော့သွားစေဖို့နဲ့ အခုအချိန်မှာ စစ်ကောင်စီကြုံနေရတဲ့ အကြပ်အတည်းပေါင်းစုံကနေ ရုန်းထွက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ညီလာခံခန်းမဟောင်းကို ပြီးခဲ့တဲ့ဇွန် ၈ ရက်က သွားရောက်ခဲ့ပြီး သမိုင်းဝင် အဆောက်အအုံအဖြစ် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မှော်ဘီမှာ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူတွေကိုမိန့်ခွန်းပြောကြားရာမှာ ရွေးကောက်ပွဲနိုင်ငံတဝန်းကျင်းပသွားမှာဖြစ်ပြီး ဒီအတွက် တပ်မတော်သားများအနေနဲ့ မိမိတို့ ကျရာတာဝန်တွေကို စစ်သားစိတ်မွေးပြီး ကျေပွန်စွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီအပြတ်အသတ်ရုံးခုံမှီသွားပြီးနောက် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပြီး အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတာဖြစ်ပါတယ်။

<https://burmese.dvb.no/archives/537851>

နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို

ဧရာဝတီ | 10 June 2022

စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် ကိုဗျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သေဒဏ် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရှိသူက ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော် အနေဖြင့် ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ၌ လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ် ချမှတ်ခဲ့ ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သလို နာမည်ကျော် ဟစ်ပဲဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ကိုဖြိုးဇေယျာသော်ကို

သေဒဏ်အတည်ပြုပြီး ကွပ်မျက်မည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်၍ ကိုဖြိုးဇေယျာသော်၏ ဇနီး မသဇင်ညွန့်အောင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ကိုဇေယျာသော်အမှုနဲ့ ပတ်သက်ပြီး အယူခံဝင်တယ်၊ အယူခံအဆင့်ဆင့် ကုန်ပြီလို့ စစ်ကောင်စီက ပြောထား တာ ရှိတယ်။ အဲဒါ ရှေ့နေကရော ဒီလိုလုပ်ခဲ့တယ်လို့ ပြောလား။ မိသားစုဝင်တွေက ဒီအကြောင်း ဘယ်လောက် သိထား လဲ။ ရှေ့နေနဲ့ မိသားစုဝင်တွေ အနေနဲ့ ကိုဇေယျာသော်ကို တွေ့ခွင့်ရလား။ စကားပြောရတာမျိုး ရှိလား။

ဖြေ ။ ။ ဒီ နိုင်ငံဘာလ ၁၈ ရက်မှာ ကိုဇေယျာသော်ကို သူတို့(စစ်ကောင်စီ) မတရား အကြမ်းဖက်ပြီး ဖမ်းဆီးသွားတယ်။ အဲဒီအချိန်ကစပြီး အခုချိန်ထိ လုံးဝ အဆက်သွယ် မရဘူး။ ကျမတို့ ငှားထားတဲ့ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရှိဘူး။ ဘာ သတင်းစကားမှလည်း မကြားသိရဘူး။ ဘယ်မှာ ရှိနေတယ်ဆိုတာကို ကျမတို့ မသိဘူး။ သူတို့ဘက်က ပြောတဲ့စကားတွေ အားလုံးက ကျမတို့ရဲ့လူနဲ့ တွေ့ခွင့်မရဘဲ၊ ဘာမှမလုပ်ရဘဲ သူတို့ တဖက်သတ် ပြောထားတဲ့ စကားတွေပဲ။ နောက်ပြီး သူ့ရဲ့ သူ့မိသားစုနဲ့လည်း တွေ့ခွင့်မရ။ စကားပြောခွင့် မရဘူး။ သူ့မိသားစုက ဘယ်မှာမှန်းလည်း ကျမ မသိဘူး။

နောက်ပြီး အမှုတွေ ပေါင်းစုံပေါ့။ သူတို့ စိတ်ကြိုက် ခေါင်းစဉ်တပ်ပြီးတော့ ခရိုင်တွေမှာ သူတို့ အမှုတွေ တင်ထားတယ်လို့ လည်း ကျမ ကြားတယ်။ ဒါပေမဲ့ ရုံးမထုတ်ပေးဘူး။ ဗီဒီယိုနဲ့လည်း မထုတ်ပေးဘူး။ လူကိုယ်တိုင်လည်း မထုတ်ပေးဘူး။ ဒါက တရားရုံးဘက်ကို စုံစမ်းလို့ ကျမ သိရှိရတဲ့ဟာပေါ့။

မေး ။ ။ ဒီလိုမျိုး အဆက်သွယ် လုံးဝ မရဘဲနဲ့ သူ့ကို သေဒဏ်စီရင် ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာရော ဘယ်လို တုံ့ပြန်ချင်လဲ။

ဖြေ ။ ။ ကျမတို့က ဒီလိုမျိုး မတရား ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ အပြစ်မဲ့ ပြည်သူလူထုပေါ့။ ကျမတို့လည်း ပြည်သူလူထု ထဲက ပြည်သူတွေပဲ။ ကိုဇေယျာသော် ဆိုရင်လည်း သူ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ Hip-Hop Artist တယောက် ဖြစ်သလို လွှတ်တော်မှာလည်း Lawmaker (ဥပဒေပြဋ္ဌာန်းသူ) တယောက်အနေနဲ့ အလုပ်လုပ်ခဲ့တယ်။ ဒီလိုမျိုး အာဏာ သိမ်းမှု ဖြစ်လာတဲ့အချိန်မှာ ကျမတို့အနေနဲ့ မတရားဖြစ်လာတဲ့ ဒီဖြစ်စဉ်အပေါ် လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် ပြည်သူလူထုနဲ့အတူတူ ပူးပေါင်းပြီးတော့ ကျမတို့ရဲ့ အခွင့်အရေးတွေကို ကျမတို့ တောင်းဆိုတယ်။ ဒီမိုကရေစီလမ်းစဉ် အတိုင်း ပြန်ရဖို့၊ ဒါ (အာဏာသိမ်းမှု) မလုပ်သင့်တဲ့ကိစ္စ။ ကျမတို့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တယ်။

သူ့ကို ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ သူ့ရဲ့အရင်းနှီးဆုံး လူတယောက်ဖြစ်တဲ့ ကျမအနေနဲ့ ဘယ်လိုမှ ဆက်သွယ်မရဘူး၊ သိခွင့်မရဘူး။ သူ့မိသားစုနဲ့လည်း ကျမ ဆက်သွယ်လို့ မရဘူး။ အဲဒီလို အခြေအနေမှာ အခုလိုမျိုး အမိန့်တွေချတယ်။ သူတို့ ထုတ်ဖော်ပြောကြားချက်တွေအရ ဒါဟာ မတရားအမိန့်ချခံရတယ်။ မတရားမှုတခုပေါ့နော်။ လူတယောက်ကို အမိန့်ချမယ် ဆိုရင်တောင် သူ့ရဲ့မိသားစုနဲ့ တွေ့ခွင့်ပေးရမယ်၊ သူ့ရဲ့ရှေ့နေနဲ့ တွေ့ခွင့်ပေးရမယ်။ ဒီအစီအစဉ်တွေ ကျမ တို့အတွက် ဘာမှ ရှိမနေဘူး။ အဲဒီအတွက်လည်း ကျမ ကိုဇေယျာသော်အတွက် အရမ်းစိုးရိမ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းကတည်းက ခုချိန်ထိ သူတို့ ဖမ်းဆီးထားတာ ၁ သောင်းကျော်တယ်။ သူတို့ရဲ့ မတရား သတ်ဖြတ်ခံရတာ ၁ ထောင်ကျော်တယ်။ အဲဒီအထဲမှာ လူမမည်ကလေးတွေတောင် ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ၁၈ နှစ်မပြည့်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အကုန်ပါတယ်။ ဒီလို မတရားသေဒဏ် ချမှတ်ခံထားရတာ ၁၀၀ ကျော် ရှိတယ်။ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင်ပေါ့နော်။

ဒီကိစ္စက လုံးဝကို လူ့အခွင့်အရေးနဲ့ မညီဘူး။ ဘာမှ ကျမတို့ ခုခံချေပပိုင်ခွင့်လည်း မရှိဘူး။ ဒီဟာ လုံးဝကို Unlawful (ဥပဒေနဲ့ဆန့်ကျင်နေ) ဖြစ်တယ်။ သူတို့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေအပြင် တခြားလူငယ်တွေဟာ ဒီတော်လှန်ရေး မှာ အသက်ကိုပေး၊ အားလုံးရင်းပြီး လုပ်ရတယ်။ ကျမတို့ ရှေ့ဆက်ပြီး မတရား မခံနိုင်တော့ဘူး။ ခေတ်အဆက်ဆက် ဒီလို မတရားဖိနှိပ်တာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ ဒါတွေကို ကျမတို့ သည်းမခံနိုင်သလို ဒါတွေ ဆက်မဖြစ်ဖို့လည်း လိုတယ်။ ပြောရရင် ကျမတို့ ဘဝတွေ၊

အနာဂတ်တွေ၊ မျိုးဆက်သစ်ကလေးတွေ၊ ဒီလူတွေအတွက် အားလုံးက ကိုယ့်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခံ၊ မိသားစုတွေ တကွတပြားအဖြစ်ခံ၊ အသေခံပြီးတော့ ကျမတို့ တိုက်ပွဲဝင်နေတယ်။

နိုင်ငံတကာအနေနဲ့ ကျမတို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီကိစ္စတွေကို ပြန်ပြီးတော့ ကြည့်ရှုပေးသင့်တယ်။ ဒီလို မတရား သတ်ဖြတ်နေတာတွေကို ဖိအားပေးသင့်တယ်။ အခုဆိုရင် ကိုဇေယျာသော်ကို သူတို့ သေဒဏ် ချမှတ်လို့ရတယ်။ ဒါပေမဲ့ သေဒဏ်စီရင်ခွင့် မရှိတာကို စီရင်မယ်ဆိုပြီး သူတို့ ပြောတယ်။ ဒီကိစ္စဟာဆိုရင် အဆိုးဆုံးကိစ္စ ဖြစ်သွားပြီ။ ဒီကိစ္စကို နိုင်ငံတကာ အနေနဲ့လည်း ကြည့်မနေဖို့ ကျမ တောင်းဆိုချင်ပါတယ်။ ကျမတို့က အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့ အတွက် အာဆီယံအနေနဲ့လည်း ဒီလို မတရား ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ လူထုခေါင်းဆောင်တွေနဲ့ ပြည်သူလူထုအပေါ်မှာ ထည့်တွက်ဖို့၊ ကြည့်ရှုဖို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။

မေး ။ ။ ကိုဇေယျာသော် အဖမ်းခံရတဲ့နေ့က ဖြစ်စဉ်အကြောင်းလေး ပြောပြပေးပါ။ သူ ပုန်းရှောင်နေတာကို ဘယ်လို သိသွားပြီး သူ့ကို ဘယ်လို ပုံစံမျိုးနဲ့ လာဖမ်းတာလဲဆိုတာ ပြန်ပြောပြလို့ရမလား။

ဖြေ ။ ။ သူနဲ့ ကျမနဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းကနေ သူ့ကိုဖမ်းချိန်ထိ အတူတူ ရှိနေခဲ့ပါတယ်။ သူ့ကို လာရောက်ဖမ်းဆီးချိန်မှာ ဘာအတွက်လာဖမ်းလဲ၊ ဘာကြောင့်လာဖမ်းလဲ ကျမတို့ မသိရဘူး။ ဒီ ရတနာနှင့်ဆီအိမ် ရာရဲ့ ၉ လွှာ အခန်းတွေ အကုန်လုံးကို သူတို့ ပြည်သူလူထုဆီက ခွင့်တောင်းခြင်းမရှိဘဲနဲ့ အတင်းဝင်ရောက်စီးနင်းပြီး ရိုက် ဖျက်သွားတယ်။ ကိုဇေယျာသော်ကို သူတို့ ဖမ်းသွားတယ်။ အဲဒီအချိန်မှာ ဘယ်လို အခြေအနေမှန်း မသိတော့ အောက်မှာ ဆင်းပြီး အခြေအနေ ကြည့်မယ်ဆိုပြီး ကျမ ဆင်းလာတယ်။ ကျမ ဆင်းတဲ့အချိန်မှာပဲ သူတို့က သူ့ကိုဖမ်းဖို့ တက်သွား တယ်။ အဲဒီအချိန်မှာ သူတို့ အခန်းတိုင်းကို ရိုက်ဖျက်တယ်။ ကလေးတွေလည်း ရှိတယ်။ လူကြီးတွေလည်း ရှိတယ်။ လူ တွေရဲ့ အော်သံတွေကိုလည်း ကျမတို့ ကြားနေရတယ်။ တော်တော်ကို ကြောက်ရွံ့ဖို့ကောင်းတဲ့ အနေအထားပေါ့။ တော် တော်လည်း ရက်စက်ပါတယ် သူတို့ လုပ်ရပ်က။

အဲဒီအချိန်မှာ ကျမတို့အနေနဲ့ ဘယ်သူမှလည်း မတားဆီးနိုင်ဘူး။ တားဆီးတဲ့သူတွေကို သေနတ်နဲ့ ချိန်ထားတယ်။ ကျမ တို့ကို ပြတင်းပေါက်ကနေတောင် သူတို့ကို ကြည့်ခွင့်မပေးဘူး။ အဲဒီအချိန်မှာ သူ့ကို ဖမ်းဆီးသွားတယ်လို့ ကျမ သိရတယ်။ ဖမ်းဆီးသွားပြီးပြီးချင်း အဲဒီအိမ်ရာကနေ ထွက်လာခဲ့တယ်။ အဲဒီအဖြစ်အပျက်က ကျမ ဒီနေ့အထိ မေ့လို့မရပါဘူး။ မတရား ဖမ်းဆီးခံရတာတွေ၊ အခန်းတွေကို တူတွေ၊ ပလာယာတွေနဲ့ တကယ့်ကို အင်အားကြီးတဲ့ လက်နက်တွေ သုံးပြီးတော့ ရိုက်ဖျက်တာတွေ လူတွေကို ဖမ်းဆီးဖို့လုပ်ခဲ့တဲ့ အသံတွေ၊ မြင်ကွင်းတွေကို ကျမ အခုအချိန်ထိ ဦးနှောက်ထဲကနေ ထုတ်လို့မရပါဘူး။

ကျမတို့ ပြည်သူလူထုမှာ ဘာလက်နက်မှလည်း မရှိဘူး။ နောက်ဆုံး ကျမတို့ အကြမ်းဖက်တယ်ဆိုရင် ခဲလုံးနဲ့ ပြန်ပစ်နိုင်တဲ့ အနေအထားလောက်ပဲ ရှိတဲ့သူတွေကို တခါတည်း သေနတ်တွေ၊ ဗုံးတွေ အများကြီးနဲ့ လာရောက် ဖမ်းဆီးတယ်။ ဒါက ကိုဇေယျာသော် တယောက်တည်း မဟုတ်ဘူး။ တခြားလူတွေကိုလည်း အများကြီးပဲ။ ဒါ နိုင်ငံတဝှမ်းမှာ သူတို့ လုပ်နေတဲ့ လုပ်ဆောင်ချက်ပဲ။ အခုဆိုရင် အိမ်တွေကို မီးရှို့တယ်။

အဲဒီနေ့ ဖြစ်စဉ်မှာ ကျမ လွတ်မြောက်လာခဲ့တယ်။ ဒါပေမဲ့ ကျမတို့ကို မတရား စွပ်စွဲတယ်။ ကျမတို့ဟာ အတူတူပေါင်းပြီး တော့ မဟုတ်တာတွေ ကျူးလွန်နေတယ်ဆိုပြီး အသရေဖျက်တယ်။ ဒါတွေ ကျမ အကုန်သိရတယ်။ ကြားရတယ်။ နောက် ပြီးတော့ ဟန်ငြိမ်းဦးရဲ့ ချန်နယ်မှာဆိုရင် ကျမကို သွားပုပ်လေလွင့်ပြောတယ်။ ကျမကိုမှ မဟုတ်ဘူး။ လူတိုင်းကိုပေါ့။ အဲဒီ နေ့ အဖြစ်အပျက်ကနေ စပြီးတော့ ဒီနေ့အထိ သူတို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် အားလုံးက လုံးဝကို မတရား နိုင်ငံထက်စီးနင်း လုပ်ဆောင်တာ။

မေး ။ ။ အခု မတရားလည်း စွပ်စွဲခံနေရတယ်။ နောက် ကိုဇေယျာသော်ဆိုတာ အစ်မ ပြောသလို ပြည်သူချစ်တဲ့ အနု ပညာရှင်တဦးလည်းဖြစ်၊ နိုင်ငံရေးသမားလည်း ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်တယ်။ တကယ်လို့သာ စစ်ကောင်စီက သူ အပါအဝင် ၄ ဦးကို ကြိုးကွင်းစွပ်ပြီး စီရင်ခဲ့မယ်ဆိုရင် အစ်မအနေနဲ့ ဘာပြောချင်လဲ။

ဖြေ ။ ။ ကိုဇေယျာသော်က လူငယ်ခေါင်းဆောင်ထဲက ခေါင်းဆောင် တယောက်ပါ။ သူဟာ Hip-Hop Artist တယောက်ဖြစ်သလို ဒီမိုကရေစီအရေးအတွက်လည်း တစိုက်မတ်မတ် အလုပ်လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့အကြောင်း သိတဲ့သူတွေ အားလုံးသိတာ ဖြစ်ပါတယ်။ အခု ဖမ်းဆီးပြီးတော့ အခုချိန်ထိ ကျမတို့ ဘာမှ မသိရဘူး။ ဘယ်နေရာမှာ ထားမှန်း မသိရဘူး။ ဘာမှ ဆက်သွယ်လို့ မရဘူး။ မိဘတွေအနေနဲ့ရော၊ ကျမအနေနဲ့ရော၊ ရှေ့နေအနေနဲ့ရော ဆက် သွယ်လို့ မရဘူး။ ဒီလို ကျမတို့ ခုခံချေပပိုင်ခွင့် မရှိဘဲ ဒီလိုမျိုး မတရားအမိန့် ချမှတ်ပြီးတော့ သူ့ကို စီရင်မယ် ဆိုရင်တော့ ဒီအရာဟာ တော်တော်ကို အဆိုးရွားဆုံး ဖြစ်သွားလိမ့်မယ်။



နာမည်ကျော် ဟစ်ပီဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ကိုမြိုးဇေယျာသော်

ပြောချင်တာက ကျမတို့ ဒီတော်လှန်ရေးကို လုပ်ခဲ့တယ်ဆိုတာက မတရားမှုကို ကျမတို့ ငြိမ်ခံမနေနိုင်လို့၊ ဒါ ရှင်းရှင်းလေး ပါ။ ကျမ အများကြီး မပြောတတ်ပါဘူး။ မတရားမှုကို ငြိမ်ခံမနေနိုင်လို့ ဓမ္မနဲ့အဓမ္မမှာ ဓမ္မဘက်က ရပ်တည်တာပါ။ ဒီလိုလူ တွေကို အမြဲတမ်း ဒီလိုပုံစံမျိုးနဲ့ပဲ ထပ်ကာထပ်ကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို ကျမတို့ လုံးဝ လက်မခံနိုင်ပါ ဘူး။ ကိုဇေယျာသော်ကို သူတို့ ပြောတဲ့အတိုင်း စီရင်လိုက်မယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်ကိုလည်း သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ ကိုဇေယျာသော် အနေနဲ့ သူရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို ကြုံကြုံခိုင်ခိုင်ခိုင်ခိုင်မယ်လို့ ယူဆလား။

ဖြေ ။ ။ သူက ဒီမိုကရေစီအရေးကို အမြဲကြိုးစားနေတဲ့သူတယောက် ဖြစ်တဲ့အတွက် သူ့ကို ဘယ်လိုအရာကမှ နောက် ဆုတ်စေမယ်လို့ ကျမကတော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆို ကျမတို့ ကိုယ်တိုင်လည်း သူ့ကို အတုယူခဲ့ရတာတွေ အများ ကြီး ရှိပါတယ်။ သူ အပါအဝင် တခြားတခြားသော ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ကိုဂျင်မီတို့၊ တခြားခေါင်းဆောင်တွေ အနေနဲ့လည်း ဒီလိုမျိုးစုံ အဆုံးစွန်ထိ ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေကို သူတို့ အားလုံးက ကြောက်နေမယ်လို့ ကျမ မထင်ပါ ဘူး။

မေး ။ ။ ကိုဇေယျာသော်က ဘယ်လိုလူမျိုးလို့ ပုံဖော်မလဲ။ ဘယ်လို နိုင်ငံရေးသမားမျိုး ဖြစ်မလဲ။

ဖြေ ။ ။ သူ့ကို ကျမတို့ စသိတဲ့ ACID (Hip-Hop ဂီတအဖွဲ့) စထွက်ချိန်ကနေ ခုချိန်ထိက သူဟာ သူ့အလုပ်ကို သူ လုပ်တဲ့သူ။ မတရားမှုကို ငြိမ်ခံတတ်တဲ့သူ။ ဘယ်သူ့ပေါ်မှာမှ သူ အခွင့်အရေး မယူဘူး။ နိုင်ငံထက်စီးနင်း မလုပ်ဘူး၊ မပြော ဘူး၊ ဒီလို လူစားပေါ့။ ဒီ အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာလည်း ဒါဟာ မဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူးဆိုတာ သူ အမြဲတမ်း ပြော တယ်။ ဒါဟာ မဖြစ်မနေ တော်လှန်ရမယ့်ကိစ္စဆိုတဲ့ အသိတရားကိုလည်း သူ တတ်နိုင်သလောက် မျှဝေတယ်၊ ဖြန့်ဝေ တယ်။ ကျမ မြင်တဲ့အမြင်ကတော့ သူဟာ သူ မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့အရာတွေကို ဘယ်အချိန်ထိပဲဖြစ်ဖြစ် လုပ်နေဦး မယ်၊ ဆက်လုပ်သွားမယ်လို့ မြင်တယ်။

မေး ။ ။ ကိုဇေယျာသော်တို့ သတင်းဟာ စစ်အာဏာရှင်ဆန်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိတယ်ထင်လဲ။

ဖြေ ။ ။ ကိုဂျင်မီတို့၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်ချမှတ်တဲ့အပေါ် လူထုတုံ့ပြန်မှုက ဘယ်လို ရှိလာနိုင် လဲဆိုတာ သူတို့ (စစ်ကောင်စီ) လည်း အသိဆုံးဖြစ်မှာပဲ။ ကျမတို့ အနေနဲ့လည်း ဒီကိစ္စကို လက်မခံနိုင်သလို တော်လှန် ရေးကလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။

မေး ။ ။ ဆန္ဒပြပွဲတွေကို ဘယ်လလောက်အထိ ပါဝင်ဆန္ဒထုတ်ဖော်ခွင့် ရခဲ့လဲ။ အဲဒီကနေ ဘာကြောင့် ပုန်းရှောင်သွား ရလဲ။

ဖြေ။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ မတရား ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထုကို လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီဟာက အရာမဝင်ဘူး။ အရာမဝင်တဲ့အပြင် ငြိမ်းချမ်းစွာတောင်းဆိုတဲ့ ပြည်သူလူထုတွေကို ရက်ရက်စက်စက် သူတို့ ပစ်ခတ်နှိမ် နှင်းတယ်။ အကြမ်းဖက်ပြီးတော့ ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။

ကျမတို့ တတ်နိုင်သမျှ လမ်းပေါ်ထွက်လို့ ရလောက်တဲ့ အချိန်ထိ ကျမတို့ ထွက်ခဲ့တယ်။ လူထုနဲ့အတူ ပါဝင်တယ်။ တတ်နိုင်သလောက် လုပ်ခဲ့တယ်။ ခုအချိန်ထိလည်း တော်လှန်ရေးကို လုပ်လို့ရတာတွေ လုပ်နေတုန်းပဲ။ သူတို့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားပေမယ့် သူတို့စိတ်ကိုတော့ ချုပ်နှောင် လို့ မရဘူး။ သူတို့လည်း သူတို့ ရောက်ရှိတဲ့နေရာမှာ တော်လှန်ရေးကို တတ်နိုင်ရာလုပ်နေမယ်လို့ ကျမ ယုံကြည်သလို ကျမတို့ အပြင်မှာရှိတဲ့ တော်လှန်နေတဲ့ ပြည်သူလူထုတွေ၊ ရဲဘော်တွေ အကုန်လုံးကလည်း တော်လှန်ရေးကို ဒီထက်ပိုပြီး အားစိုက်ထုတ်ပြီး အလုပ်လုပ်နေမယ်လို့ ယုံကြည်တယ်။

မေး ။ ။ စစ်ကောင်စီက သတင်းထုတ်ပြန်တော့ အစ်မပစ္စည်းတွေကိုပါသိမ်းပြီး Passport (နိုင်ငံကူးလက်မှတ်) ကိုပါ ဖျက်သိမ်းလိုက်တယ်။ အစ်မကိုလည်း စွပ်စွဲတာတွေ ရှိတယ်။ အဲဒီ အချိန်ကတည်းက အစ်မ စရှောင်ရတော့ ဘယ်လို အခက်ခဲတွေ ရှိခဲ့လဲ။

ဖြေ ။ ။ အိမ်မှာ ကျမရဲ့ ပိုက်ဆံအိတ်ထဲက ကျမရဲ့ ဘဏ်ကဒ်နဲ့ မှတ်ပုံတင်ကို တွေ့တယ်။ နောက်ပြီး ကျမရဲ့ Passport ကို ပြတယ်။ အဲဒီအိမ်မှာ ကျမရဲ့ Passport မရှိပါဘူး။ Passport သည် ကျမ ဘယ်နိုင်ငံမှလည်း မသွားတဲ့အတွက် ကျမ အတွက် Passport ဆိုတာ မေ့တောင်မေ့နေတာ။ အဲဒီတော့ Passport ရုံးမှာ ကျမအကြောင်း သိချင်တော့ သွားထုတ် တယ်။ ကျမက Passport နဲ့ တခြားနိုင်ငံကို ပြေးပြီးတော့ မတရားမှုကို ကျူးလွန်မယ်လို့ ကျမကို နာမည်ဖျက်တယ်။

အဲဒီကနေ သူ့ကို ဖမ်းမိသွားချိန်ကနေ စပြီးတော့ ဒီနေ့ဒီအချိန်ထိ သူတို့ ဖမ်းမိအောင် ကျမ နေထိုင်တယ်။ အဲဒီအတွက် ကျမ အများကြီး ခက်ခဲခဲ့ပါတယ်။ သူ မရှိတဲ့အချိန်မှာ တယောက်တည်း ရုန်းကန်ရတဲ့ အနေအထားပေါ့။ ဒါပေမဲ့ ကျမ လုံးဝ စိတ်ဓာတ် မကျဘူး။ မတရားမှုကို တော်လှန်လို့ ထောင်ကျကြတယ်။ သူတို့ ဘယ်လောက်ထိ ချနိုင်မလဲပေါ့။ ဒီစိတ်နဲ့ပဲ ဖြတ်သန်းတယ်။ အပြင်မှာလည်း ခက်ခဲကြတယ်၊ ပင်ပန်းကြတယ် အားလုံးပဲ။ ဒါပေမဲ့ ဒါတွေကို ကျမတို့ ကြံ့ကြံ့ခံ ရင်ဆိုင် တယ်။ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျမ တော်လှန်ရေးကို အဆုံးထိ သွားမှာပါ။

<https://burma.irrawaddy.com/opinion/interview/2022/06/10/252467.html>

အတိုက်အခံများကို ကွပ်မျက်မှာ ရပ်ပေးပါ

10 June 2022

နိုင်ငံ၏ မွေးကင်းစ ဒီမိုကရေစီမှ ခေတ်နောက်ပြန်ဆွဲသွားသော မြန်မာစစ်ကောင်စီသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်စီရင်ခြင်းကို ဆောင်ရွက်တော့မည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် သေဆုံးပျက်ဆီးမှု အများအပြားကို ရင်ဆိုင်နေရသော နိုင်ငံတွင် အကျဉ်းသား ၄ ဦးကို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် ကြီးမားလှသည့် သတင်းမဟုတ်သကဲ့သို့ ဖြစ်နေသည်။

သို့သော် ထိုအကျဉ်းသား ၂ ဦး၏ ကိုယ်ရေးအချက်များနှင့် ယခင်စစ်အုပ်စု အဆက်ဆက် လုပ်ရဲသည့်ထက် ပိုမိုလုပ်ဆောင်လိုသော စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ထိုကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်ပါက နိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုသံသရာတွင် ပိုမိုအမြစ်တွယ်လာပြီး ပြန်လည် နာလန်ထလာမည့် အခြေအနေ မရှိတော့ပေ။

နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီသည် ထိုသေဒဏ်ကျ အကျဉ်းသား ၂ ဦးကို ကွပ်မျက်ရန် စီစဉ်နေသည်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းက နောက်ဆုံးအကြိမ် ကွပ်မျက်မှု နောက်ပိုင်းတွင် သေဒဏ်များကို အကြိမ်ကြိမ် ချမှတ်သော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။

နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီသည် ထိုသေဒဏ်ကျ အကျဉ်းသား ၂ ဦးကို ကွပ်မျက်ရန် စီစဉ်နေသည်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းက နောက်ဆုံးအကြိမ် ကွပ်မျက်မှု နောက်ပိုင်းတွင် သေဒဏ်များကို အကြိမ်ကြိမ် ချမှတ်သော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။

တနိုင်ငံလုံးတွင် ပြည်တွင်းစစ်ဖြစ်ပွားနေပြီး ဒေသအလိုက်လှုပ်ရှားနေသည့် လက်နက်ကိုင် အတိုက်အခံများကို ရင်ဆိုင်နေရပြီး ပိုမိုကျယ်ပြန့်သည့် ပြည်သူလူထု၏ ထောက်ခံမှုလည်း မရတော့သောကြောင့် အာဏာခိုင်မာအောင် လုပ်ဆောင်နိုင်ခြင်းမရှိသော စစ်ကောင်စီသည် အတိုက်အခံများ အရှုံးပေးလာအောင် ခြိမ်းခြောက်ရန် အရာရာကို လုပ်ဆောင်နေသည်။

လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးချိန်မှစတင်ကာ ကိုယ့်ပြည်သူကို ကိုယ်ပြန်တိုက်နေသော စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ အယူခံကို ပယ်ချလိုက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ကြေညာသည်။

ယခင်စစ်အုပ်စုများသည် အယူခံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားသည့် အလေ့အထရှိပြီး နောင်တွင် သေဒဏ်မှ တသက်တကျွန်းသို့ ပြစ်ဒဏ်လျှော့ချပေးခြင်းကို ကျင့်ဝတ်တခုသဖွယ် အခိုင်အမာ ထူထောင်ခဲ့သည်။ ယခုမူ သေဒဏ်များကို မည်သည့်အချိန်တွင် စီရင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အနှေးနှင့်အမြန်ဆိုသလို ဖြစ်လာတော့မည်မှာ သေချာသလောက် ဖြစ်နေသည်။

ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် စစ်ကောင်စီလန်ဟု ၎င်းတို့ယူဆသည့် ကျောင်းဆရာမကို သတ်ဖြတ်သည်ဟုဆိုကာ သေဒဏ်ချမှတ်ခံရသော်လည်း ၎င်းတို့ကို မြန်မာတွင် လူသိနည်းသည်။

သို့သော် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့သည် စစ်ကောင်စီကို ဆန့်ကျင်ရာတွင် ထင်ရှားသော ခေါင်းဆောင်များ ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏အကြီးမားဆုံးမြို့ဖြစ်သော ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၁၄၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော်လည်း ၎င်းတို့၏ အယူခံများကို ပယ်ချခြင်းမရှိသေးဘဲ ၄၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ သို့မဟုတ် အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံထားသည်။

ကွပ်မျက်ခံရမည့်သူများအပြင် ၎င်းတို့၏ မိတ်ဆွေများနှင့် မိသားစုများကလည်း ထိုတရားမျှတမှု ကင်းမဲ့စွာ စီရင်မှုကြောင့် နာကျင်ခံစားရမည်ဖြစ်ပြီး ထိုကွပ်မျက်မှုများသည် ဆိုးရွားလှသော ဥပမာများဖြစ်လာမည် ဖြစ်သည်။ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၁၄၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော်လည်း ၎င်းတို့၏ အယူခံများကို ပယ်ချခြင်းမရှိသေးဘဲ ၄၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ သို့မဟုတ် အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံထားသည်။

စစ်ကောင်စီသည် အရပ်သားများနှင့် အတိုက်အခံများကို အကြောင်းမဲ့ သတ်ဖြတ်ရာတွင် ကျော်ကြားလှသည်။ နိုင်ငံရေးအကျဉ်းသားများ သတ်ဖြတ်ကွပ်မျက်မှုများကို ပြန်လည် အသက်သွင်းခြင်းသည် မြန်မာကို ၁၉၈၈ အရေးတော်ပုံနှင့် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုကျော်ကြာသော ဒီမိုကရေစီတိုက်ပွဲ မတိုင်မီက အခြေအနေသို့ ပြန်လည်ပို့ဆောင်ပေးခြင်း တံတိုင်းတွင် နောက်ဆုံးအုတ်ချပ် ဖြစ်သည်။

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ကဲ့သို့သော သူများ၏ လုပ်ဆောင်မှုများကို စစ်ကောင်စီက ပယ်ဖျက်ရန် စိတ်ထက်သန်နေကြောင်း နောက်ဆုံး ပြသလိုက်ခြင်းလည်း ဖြစ်သည်။

တော်လှန်ရေးကို စိတ်နှစ်ထားသူနှင့် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း ကိုဖြိုးဇေယျာသော်သည် ရက်ပီဂီတသမားအဖြစ် စတင်ကျော်ကြားလာသူ ဖြစ်သည်။ ဟစ်ပီဟော့အဖွဲ့တခုဖြစ်သော အက်ဆစ်အဖွဲ့က ၎င်းတို့၏ ပထမဆုံး သီချင်းအယ်လ်ဘမ်ဖြစ်သော “စတင်ခြင်း” အယ်လ်ဘမ်ကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသောအခါ မြန်မာဂီတလောကကို ဒီရေအလား လွှမ်းမိုးနိုင်ခဲ့သည်။



၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများကို မိန့်ခွန်းပြောကြားနေသော NLD အမတ် ကိုဖြိုးဇေယျာဇော်

ထိုဟစ်ပီဟော့ အဖွဲ့သည် မြန်မာအတွက် ဂီတစတိုင်အသစ်နှင့် အသိုင်းအဝိုင်းအသစ်တမျိုးကို ဆောင်ကျဉ်းပေးခဲ့ပြီး ထိုအယ်လ်ဘမ်သည် နိုင်ငံတဝှမ်း ရေပန်းအစားဆုံးဖြစ်ခဲ့ရသည်။

ထိုစဉ်ကာလက နိုင်ငံသည် တံခါးပိတ်ဖြစ်နေပြီး ခေါက်ရိုးကျိုး ပုံစံကျသွားနေသည်။ ၎င်းတို့၏ ဂီတသည် မြန်မာနိုင်ငံတွင် လူတိုင်း မခံစားဖူးသေးသော်လည်း ကမ္ဘာက ယဉ်ပါးနေသော ဂီတကို သိသည့် လူ့မလိုင်အဖွဲ့အစည်းအတွင်း ထိုးဖောက်ရာ လမ်းကြောင်းလေးတခု ဖြစ်ခဲ့သည်။

အက်ဆစ်အဖွဲ့၏ အောင်မြင်မှုနှင့်အတူ အတင်းအဖျင်းများလည်း ပူးတွဲလိုက်ပါလာပြီး ထိုရက်ပီဂီတ ပထမမျိုးဆက်သည် ၎င်းတို့၏ ကျော်ကြားမှု အသီးအပွင့်များကို မည်သို့အသုံးပြုမည်ကို ပြည်သူများက သိလိုကြသည်။

လုပ်ငန်းရှင် သူဌေးပေါက်စများဖြစ်လာပြီး စစ်အုပ်စု ဗိုလ်ချုပ်များ၏ သမီးများနှင့် ဇာတ်လမ်းများ ဖြစ်ကြမည်လား၊ မူးယစ်ဆေးစွဲပြီး ဆေးလွန်ကာ သေဆုံးမည်လား၊ ၎င်းတို့သည် ဖိုးယိုးဖားယား ဝတ်ဆင်ကြပြီး ၎င်းတို့၏ ဂီတလက်ရာများတွင် ယဉ်ကျေးမှုအရ မသင့်လျော်သော စကားလုံးများကို သုံးစွဲသောကြောင့် ရုပ်သံTV တွင် ပိတ်ပင်ခံရမည်လား စသည်ဖြင့် မေးခွန်းထုတ်ကြသည်။

အဖွဲ့ဝင် ၄ ဦးအနက် တဦးဖြစ်သော ကိုဖြိုးဇေယျာသော်သည့် သူ့ဘဝကိုသူ ဖျက်ဆီးရန် မတူညီသော နည်းလမ်းတခု တွေ့ရှိသွားသည်။ စစ်အုပ်စုကို ဝေဖန်ပြီး ထောင်ချခံရခြင်းပင် ဖြစ်သည်။

ကိုဇေယျာသော်၏ ရက်ပီဂီတသမားမှ တက်ကြွလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူဘဝမှ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာခြင်းသည် ပုံမှန်ပြောင်းလဲနေရာမှ အရှိန်ရလာသည်။

ကိုဇေယျာသော်၏ ရက်ပီဂီတသမားမှ တက်ကြွလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူဘဝမှ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာခြင်းသည် ပုံမှန်ပြောင်းလဲနေရာမှ အရှိန်ရလာသည်။ သူသည် ရက်ပီသီချင်းများတွင် စစ်အုပ်စုကို ဝေဖန်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းတွင် စစ်အုပ်စုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ အဖွဲ့တခုဖြစ်သော မျိုးဆက်လှိုင်း (Generation Wave) ကို ပူးတွဲတည်ထောင်သည်။

၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးနှုန်းများ မကြုံစဖူးမြင့်မားလာသောအခါ Generation Wave အဖွဲ့သည် “အစိုးရသစ် ဖွဲ့စည်းပေး” ဆိုသည့် စတစ်ကာများကို ဝေငှသည်။

ကိုဇေယျာသော်ကို ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးပြီး ထောင် ၆ နှစ်ချသော်လည်း နောက်သုံးနှစ်ကြာသောအခါ အခြားနိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲများကျင်းပပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

ရက်ပီတေးဂီတ၊ တက်ကြွလှုပ်ရှားမှုများနှင့် နောက်ပိုင်းတွင် နိုင်ငံရေးတို့ကို ဆယ်စုနှစ် ၂ ခုကြာ လုပ်ဆောင်ပြီးနောက် ယခုအခါ ကိုဇေယျာသော်သည် စစ်ကောင်စီက ကွပ်မျက်မည့် လူ ၄ ဦးအနက် တဦးဖြစ်လာသည်။

ကိုဇေယျာသော်၏ နိုင်ငံရေးလှုပ်ရှားမှုသည် မြန်မာ့နိုင်ငံရေး ပကတိအခြေအနေများကို တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ သူသည် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများတွင် အရေးပါသော ဆုံမှတ်တစ်ခုဖြစ်သည့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးရှေ့တွင် လူလားမြောက်ခဲ့သည်။

ထိုနေရာသည် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်းပြောသောနေရာလည်း ဖြစ်ပြီး စစ်သားများက ပစ်ခတ်သောကြောင့် ဒဏ်ရာရလာသူများကို ကုသပေးလိုသော သူနာပြုများအား စစ်တပ်က သိမ်းကြုံးပစ်ခတ်ခဲ့သော နေရာလည်း ဖြစ်သည်။

ကိုဇေယျာသော်သည် ထိုစဉ်က အသက် ၈ နှစ်သာ ရှိသေးသော်လည်း ထိုစဉ်က သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းများသည် သူ၏ရင်တွင် အမြဲရှိနေသည်။ သူ၏ နိုင်ငံရေးခံယူချက်ကို သူမတိုင်မီက အခြားလူများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးလုပ်ငန်း၊ ထိုသူများပြုလုပ်ခဲ့သည့် စံနမူနာများတွင် အခြေခံတည်ဆောက်ထားသည်။

ကိုဂျင်မီသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ထောင်ချခံရသော်လည်း ထောင်၏ ကြမ်းတမ်းသော အခြေအနေများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် သူ၏တိုက်ပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ထိုလမ်းကြောင်းကို ခင်းပေးသူများအနက်တဦးမှာ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများအတွင်း ထင်ရှားကျော်ကြားသည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖြစ်သည်။ ကိုဂျင်မီသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ထောင်ချခံရသော်လည်း ထောင်၏ ကြမ်းတမ်းသော အခြေအနေများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် သူ၏တိုက်ပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

၂၀၀၇ ခုနှစ်က မြန်မာတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲလှိုင်းများ ပေါ်ပေါက်လာသောအခါ ကိုဂျင်မီနှင့် ထင်ရှားသော တက်ကြွလှုပ်ရှားသူ ဇနီး မနီလာသိန်းသည် ၁၉၈၈ အရေးတော်ပုံမှ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို စုစည်းလှုပ်ရှားသည်။

၂၀၀၇ ခုနှစ်တွင်ပင် ကိုဂျင်မီ အဖမ်းခံရပြီး ထိုစဉ်က သူ၏ သမီးမှာ ၅ လ သမီးအရွယ်သာ ရှိသေးသည်။ မနီလာသိန်းကို နောက်တနှစ်တွင် ဖမ်းဆီးသည်။ သူတို့၏ ရဲစွမ်းသတ္တိသည် နောက်မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူများအတွက် စိတ်ဓာတ်ခွန်အားရင်းမြစ်တစ်ခု ဖြစ်နေသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်ရှိ လမ်းမတစ်ခုတွင် ဆန္ဒပြနေစဉ် ကိုဂျင်မီကို ဖမ်းဆီးသည့် ပုံများကို နော်ဝေရှိ မြန်မာအဝေးရောက်များ ထူထောင်ထားသည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)က ထုတ်လွှင့်ခဲ့သည်။ DVB ကို ကြည့်ရှုခြင်းသည် ဥပဒေချိုးဖောက်သည့် လုပ်ရပ်ဖြစ်သော်လည်း လူတိုင်းလူတိုင်းက ထိုပုံများကို ကြည့်ကြသည်။

ကိုဂျင်မီကို ဖမ်းဆီးခြင်းသည် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုမှ ခွဲထုတ်မရသည့် အစိတ်အပိုင်းဖြစ်သော ဂျန်ဇီ (Generation Z) တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများအတွက် မြန်မာ၏ နိုင်ငံရေး ပကတိတရားနှင့် ရင်ဆိုင်ရသော အချိန်ပင်ဖြစ်သည်။

ယင်းသည် ၁၉၈၈ အရေးတော်ပုံအတွင်း ကိုဇေယျာသော်ကဲ့သို့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးရှေ့တွင် မြင်ခဲ့ရသည့် မြင်ကွင်းများကို မြင်ခဲ့ရသည့် ထောင်ပေါင်းများစွာသော လူငယ်များအတွက်လည်း ၎င်းတို့သည် မကြာမီ ကိုဂျင်မီ ရင်ဆိုင်ရမည့် ကံကြမ္မာကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း နှိုးဆော်လိုက်ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ကိုဂျင်မီနှင့် မနီလာသိန်း ပြန်လွှတ်ပေးစဉ်က အကြောင်းကိုလည်း မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိကြပြီး ၎င်းတို့၏ သမီးကလေးနှင့် မိသားစု ပြန်လည်စုံစည်းခြင်းသည် ဖိနှိပ်သော စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပေးဆပ်ရသည့် စွန့်လွှတ်အနစ်နာခံမှုများကို ပြသနေပေသည်။

ကိုဂျင်မီကဲ့သို့ပင် ကိုဇေယျာသော် ထောင်ထဲတွင် နေထိုင်ခဲ့ရသော ကာလများသည် သူ၏နိုင်ငံရေး ခံယူချက်ကို ချေဖျက်နိုင်ခြင်း မရှိပေ။ ထောင်ထဲတွင် နေထိုင်ရသော ကာလများသည် သူ မည်သည်ကို အမှန်တကယ် လုပ်ဆောင်လိုသည်အား ပြန်လည်သုံးသပ်ခဲ့သော ကာလများဖြစ်သည်။

ကိုဂျင်မိကဲ့သို့ပင် ကိုဇေယျာသော် ထောင်ထဲတွင် နေထိုင်ခဲ့ရသော ကာလများသည် သူ၏နိုင်ငံရေး ခံယူချက်ကို ချေဖျက်နိုင်ခြင်း မရှိပေ။ ထောင်ထဲတွင် နေထိုင်ရသော ကာလများသည် သူ မည်သည့်ကို အမှန်တကယ် လုပ်ဆောင်လိုသည်အား ပြန်လည်သုံးသပ်ခဲ့သော ကာလများဖြစ်ပြီး သူထောင်မှ လွတ်သောအခါ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီရုံးသို့ သွားရောက်ပြီး ထိုပါတီအတွက် စတင်အလုပ်လုပ်သည်။

သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံကာလ ပထမဆုံး နိုင်ငံတကာခရီးစဉ်များအနက် အချို့တွင် လိုက်ပါရသည်။ ပါတီခေါင်းဆောင်ပိုင်းကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် သူ့ကိုရွေးချယ်သည်။

ကိုဇေယျာသော်သည် စစ်တပ်ကျောထောက်နောက်ခံပြု ဒုသမ္မတ၏ နေပြည်တော်မှ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံသည်။ နေပြည်တော်ဆိုသည်မှာ တော်လှန်ရေးကို ကြောက်သောကြောင့် စစ်ကောင်စီက လွန်ခဲ့သော နှစ်အတန်ကြာက တည်ဆောက်ထားသော မြို့တော်သစ်ဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် သူအနိုင်ရပြီးနောက် မြန်မာမှ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်များတွင် ပါဝင်လာသည်။ နောက် ၃ နှစ်ကြာသောအခါ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရပြန်သည်။ ထိုရွေးကောက်ပွဲသည် NLD က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန် ပါတီကို ၁၉၈၈ ခုနှစ်တွင် တည်ထောင်ပြီးနောက် ပထမဆုံးအာဏာရစေသည့် ရွေးကောက်ပွဲဖြစ်သည်။

စာရေးသူတို့သည် NLD ပါတီကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရေး နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ဆုံမေးမြန်းမှုများ ရက်သတ္တပတ် အတန်ကြာ ပြုလုပ်ခဲ့သည့် ၂၀၁၉ ခုနှစ်က နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရာမှ ကိုဇေယျာသော်၏ အိပ်ခန်းသို့ ရောက်ဖူးသည်။

ကိုဇေယျာသော် ထွက်လာသည်။ အထက်ပိုင်းအဝတ်ဗလာဖြင့် တံခါးဖွင့်သောကြောင့် သူ၏ ရောဂါတကြယ်ပွင့်ဆန်ဆန် ထိုးကွင်းမင်ကြောင်များကို မြင်နေရပြီး ကချင်လုံချည်တထည်ကိုသာ ဝတ်ဆင်ထားသည်။

မိနစ်အနည်းငယ်စောင့်ရန် စာရေးသူတို့ကို ပြောပြီးနောက် သူပြန်ထွက်လာသောအခါ ဝါရင့် ရက်ပိတေးဂီတသမားသည် NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ဝတ်စုံဖြစ်သော ပင်နီတိုက်ပုံဖြင့် ပြန်ထွက်လာပြီး ပါတီ နိုင်ငံရေးသမား အသွင်ပြောင်းသွားသည်။

ကိုဇေယျာသော်သည် NLD ခေါင်းဆောင်မျိုးဆက်သစ်၏ အစိတ်အပိုင်းဖြစ်ပြီး ပါတီ၏ အာဏာဗဟိုချက်နှင့် နီးစပ်ကာ ပါတီအပေါ် နက်ရှိုင်းစွာ သစ္စာရှိသော်လည်း ပါတီ၏ ချို့ယွင်းချက်များကိုလည်း သိမြင်သူဖြစ်သည်။

သူသည် NLD ခေါင်းဆောင်မျိုးဆက်သစ်၏ အစိတ်အပိုင်းဖြစ်ပြီး ပါတီ၏ အာဏာဗဟိုချက်နှင့် နီးစပ်ကာ ပါတီအပေါ် နက်ရှိုင်းစွာ သစ္စာရှိသော်လည်း ပါတီ၏ ချို့ယွင်းချက်များကိုလည်း သိမြင်သူဖြစ်သည်။

“ကျနော်တို့ ပါတီမှာတောင်မှ ဒီမိုကရေစီ အပြည့်အဝမရှိဘူး။ ဒါပေမယ့် ကျနော်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လမ်းမပေါ်မှာ တိုက်ပွဲဝင်ခဲ့ဖူးတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရလဒ် မရခဲ့ဘူး။ အခု ကျနော် လွှတ်တော်တွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ် ” ဟု သူက ပြောသည်။

ပါတီတွင်း၊ ပါတီပွဲတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် မှားယွင်းသော နားလည်မှုများ ရှိနေကြောင်း သူသိပြီး “မြန်မာပြည်သူတွေ အပြည့်အဝ နားမလည်နိုင်သေးတဲ့ကိစ္စက ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာပဲ။ ကျနော် ဘယ်သူ့ကိုမှ သေးသိမ်အောင် လုပ်နေတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို အထင်သေးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် မြန်မာပြည်သူတွေ အကြာကြီး ခံစားခဲ့ရတာက အကြောက်တရားပဲ။ အကြောက်တရားကို သူတို့ ခံစားရပြီး အဲဒီအကြောက်တရားကို သူတို့ မောင်းထုတ်ချင်ကြတယ်” ဟု သူကပြောသည်။



သေဒဏ်ချမှတ်ခံရသူများတွင် NLD
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် နှင့် ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီလည်း
ပါဝင်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အကန့်အသတ်ဖြင့်
လစ်ဘရယ်လိုက်ဇေးရှင်း ပြုလုပ်သည့် ၂၀၁၀ နှစ်များအတွင်း
ကိုဂျင်မီသည်လည်း ထိုအကြောက်တရားကို မောင်းထုတ်နေသည်။ ၂၀၁၂ ခုနှစ်တွင် ထောင်မှ
လွတ်လာပြီးနောက် ကိုဂျင်မီသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ဦးဆောင်သည်။

ထိုအဖွဲ့သည် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများအတွင်းက အရေးပါခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများကို
စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ ထိုဝါရင့် တက်ကြွလှုပ်ရှားသူများသည် အလုပ်သမား အခွင့်အရေးမှသည်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အထိ ကျယ်ပြန့်သော ပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်ပြီး နောက်မျိုးဆက်
ကျောင်းသား တက်ကြွ လှုပ်ရှားသူများအတွက် အကြံဉာဏ်များလည်း ပေးသည်။ မနီလာသိန်းနှင့်
ကိုဂျင်မီတို့သည် “ဒေါင်းတိုးမျိုးဆက်” အမည်ရှိ သံချပ်အဖွဲ့တွင် ဦးဆောင်လမ်းညွှန်ပေးသူများလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ဝေဖန်သောကြောင့် ထိုသံချပ်အဖွဲ့ဝင် ၅ ဦးကို ထောင်ချလိုက်သောအခါ
မနီလာသိန်းလည်း အဖမ်းခံရသည်။ လူငယ်မျိုးဆက်သစ်များနှင့် ကိုဂျင်မီနှင့် မနီလာသိန်းအကြား နီးကပ်သော
သံယောဇဉ်ကို Generation Z မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြန်ပြောပြသည်။

*“ကျနော်တို့က ကိုဂျင်မီရဲ့ ဇာတိမြို့မှာ သူ့သမီးလေး နားသ မင်္ဂလာလုပ်တော့ သွားကြတယ်။ မနီလာက
မိသားစုဘဝကို ပြန်ပြောပြရင်း သူတို့သမီးက မိဘဖြစ်တဲ့သူတို့တွေထက် အဘိုးအဘွားတွေကိုပဲ
ပိုခင်တဲ့အကြောင်း ပြောရင်း ငိုတာကို ကိုဂျင်မီက နှစ်သိမ့်ပေးရတယ် ”*

“ကျနော်တို့က ကိုဂျင်မီရဲ့ ဇာတိမြို့မှာ သူ့သမီးလေး နားသ မင်္ဂလာလုပ်တော့ သွားကြတယ်။ မနီလာက
မိသားစုဘဝကို ပြန်ပြောပြရင်း သူတို့သမီးက မိဘဖြစ်တဲ့သူတို့တွေထက် အဘိုးအဘွားတွေကိုပဲ
ပိုခင်တဲ့အကြောင်း ပြောရင်း ငိုတာကို ကိုဂျင်မီက နှစ်သိမ့်ပေးရတယ် ” ဟု သူပြောသည်။

ထိုတက်ကြွလှုပ်ရှားသူ လူငယ်က သူတို့ကျောင်းသားဘဝတွင် ထိုဇနီးမောင်နှံ၏ အိမ်သည် ပူနွေးသော
အစားအသောက်နှင့် နွေးထွေးသောကြိုဆိုမှု အမြဲတမ်းရသော နေရာတစ်ခုဖြစ်ကြောင်း စာရေးသူတို့ကို
ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုအကြောက်တရားသည် အားအင်အပြည့်ဖြင့်
ပြန်ရောက်လာသည်။ သို့သော် ယခုအကြိမ်တွင်မူ အခြေအနေများသည် ကွဲပြားခြားနားနေသည်။ ဆယ်စုနှစ် ၃
ခုကြာ နိုင်ငံရေးလှုပ်ရှားမှုကို ကျည်ဆံဖြင့် သတ်ဖြတ်မရကြောင်း အတိုက်အခံများက ပြသလိုက်သည်။

အတိုက်အခံများတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို
ကိုယ်စားပြုသည့် ကော်မတီ၊ ထိုရွေးကောက်ပွဲရလဒ်အရ ဖွဲ့ထားသည့် အစိုးရ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများ၊
နယ်မြေပိုင်နက် စိုးမိုးနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော
အမျိုးမျိုးသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အခြေခံလူတန်းစား အဖွဲ့အစည်းများ၏ မဟာမိတ်အဖွဲ့
စသည်ဖြင့် ဘက်စုံပါဝင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့်
နေရာများသည် စစ်ကောင်စီ၏ ဖိနှိပ်မှုကို ရှောင်ရှားရန် အတိုက်အခံတို့ ခိုလှုံနေသော နေရာများလည်း
ဖြစ်သည်။

စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဖြိုခွဲနေသောကြောင့် အာဏာသိမ်းပြီးနောက်
ပေါ်ပေါက်ခဲ့သည့် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ရန် မဖြစ်နိုင်သော်လည်း နိုင်ငံတဝှမ်းတွင် ဆန္ဒပြပွဲများ
ဆက်လက် ဖြစ်ပေါ်နေသေးသည်။

ဆန္ဒပြသူများသည် စစ်ကောင်စီကို ဆန့်ကျင်ရုံသာမက တိုက်ပွဲအောင်နိုင်ပါက ၎င်းတို့ တည်ဆောက်လိုသော မြန်မာနိုင်ငံသစ်ကိုပါ ထုတ်ဖော်ပြသကြသည်။ အများအပြားသည် လက်နက်စွဲကိုင်ပြီး ရုရှားမှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် လက်နက် ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသော စစ်ကောင်စီတပ်၏ အန္တရာယ်မှ သူတို့ကိုယ်သူတို့ ကာကွယ်ကြသည်။

ရွာများကို ဆက်တိုက်မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်နေသည့် ကြားမှပင် စစ်ကောင်စီသည် ဖမ်းမိထားသော အတိုက်အခံအင်အားစုများကို ကွပ်မျက်ရန် ကြံစည်နေကြောင်း ထင်ရှားသည်။

စစ်ကောင်စီသည် ကိုယ့်ပြည်သူကို ကိုယ်တိုင်ပြန်လည်တိုက်ခိုက်ရာတွင် စက်ဆုပ်ဖွယ် အကြမ်းဖက် လုပ်ရပ်များကို အမြဲဖြစ်ပေါ်စေသည်။ ရွာများကို ဆက်တိုက်မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်နေသည့် ကြားမှပင် စစ်ကောင်စီသည် ဖမ်းမိထားသော အတိုက်အခံအင်အားစုများကို ကွပ်မျက်ရန် ကြံစည်နေကြောင်း ထင်ရှားသည်။

လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း မြန်မာမှ နိုင်ငံရေးအကျဉ်းသားများသည် ထောင်များတွင် ဆယ်စုနှစ်များစွာ နေကြရသည်။ သို့သော် ၎င်းတို့ကို မေ့ပျောက်ထားခြင်း မရှိကြပေ။ ၎င်းတို့အနက် အများအပြားသည်လည်း လွတ်မြောက်ပြီးနောက် ၎င်းတို့လူ့အဖွဲ့အစည်းကို ပုံဖော်ရာတွင် တက်ကြွသောအခန်းမှ ပြန်လည်ပါဝင်ကြသည်။

NLD ၏ ရွေးကောက်ခံအစိုးရတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ပါဝင်သည်။ ယခုအခါတွင် စစ်ကောင်စီသည် ထိုသို့သော အနာဂတ်ကို တားဆီးရန် ကြိုးစားနေပြီး မြန်မာမှ ထိုသို့သော သမိုင်းများနှင့် နိုင်ငံ၏ အနာဂတ်ကို အမြစ်ဖြတ်သုတ်သင်ရန် ကွပ်မျက်မှုများကို အသုံးပြုလာနေသည်။

ထို့ကြောင့် ကမ္ဘာတဝှမ်းမှ အစိုးရများနှင့် နိုင်ငံရေးသမားများအနေဖြင့် ထိုကျရောက်လာတော့မည့် ကွပ်မျက်မှုများကို ပြစ်တင်ရှုတ်ချရန်နှင့် ထိုပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်ရန်အတွက် စစ်ကောင်စီကို ဖိအားပေးရန် အရေးကြီးသည်။

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့သည် စစ်အာဏာသိမ်းပြီးနောက် တွေဝေတုံ့ဆိုင်းမှု လုံးဝမရှိပေ။ သူတို့သည် ယခင်က ၎င်းတို့လုပ်ခဲ့သည့်အတိုင်းသာ လုပ်ခဲ့ပြီး အကြောက်တရားကို ဆန့်ကျင်တိုက်ခိုက်သည်။ ယခုအခါ ၎င်းတို့သည် ရခိုင်သမ္မူ အကူအညီအားလုံးကို လိုအပ်နေသည်။

(ဟန်ထူးခန့်ပိုင်သည် အောက်စဖို့ဒ် တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ရထားသူ ဖြစ်သည်။ သူသည် လူမှုကွန်ရက်၊ လူမျိုးစု၊ ဘာသာရေး သည်းခံမှုနှင့် မြန်မာမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအကြောင်း သုတေသနများ ပြုလုပ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ Richard Roewer သည် German Institute for Global and Area Studies တွင် သုတေသီအဖွဲ့ဝင်ဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူဘွဲ့ DPhil အတွက် သုတေသန ပြုနေသူဖြစ်သည်။ သူ၏ သုတေသနမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထူးပြုထားခြင်းဖြစ်သည်။)

(The Diplomat ပါ ဟန်ထူးခန့်ပိုင် နှင့် Richard Roewer တို့၏ Fighting the Fear: The Execution of Members of Myanmar's Opposition Must be Stopped ကို ဘာသာပြန် ဖော်ပြသည်။)

<https://burma.irrawaddy.com/opinion/viewpoint/2022/06/10/252461.html>

ကွပ်မျက်မိန့်အတွက် ညွှန်ကြားချက် မရှိသေးကြောင်း အကျဉ်းဦးစီးဌာနပြော

2022.06.10

အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်မိန့်အတည်ပြုထားတဲ့ NLD လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ ဦးအောင်သူရဇော်၊

ဦးလှမျိုးအောင်တို့နဲ့ ပတ်သက်လို့ ဒီနေ့အထိ တစ်စုံတစ်ရာ ညွှန်ကြားလာတာ မရှိသေးဘူးလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက RFA ကို ဇွန်လ ၁၀ ရက် ဒီနေ့ညနေက ပြောပါတယ်။



ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား တွေ့ရစဉ် _Photo: RFA

လတ်တလောသတင်းတွေ ထွက်ပေါ်နေတဲ့ ဒီနေ့ညနေ ကြိုးမိန့်ပေးမယ်ဆိုတဲ့ သတင်းတွေ ဟာလည်း မဟုတ်မှန်ဘူးလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက ပြောပါတယ်။

"ကျနော်တို့ ဘာမှမသိပါဘူး။ အထက်ကလည်း ဘာမှမပြောလာပါဘူး။ အင်းစိန်ထောင် ထဲမှာ ဒီညနေ ကြိုးပေးမယ်၊ ကန်တော့ပွဲတွေ ပေးနေတယ်ဆိုတာ ကျနော်တို့ ဘာမှ မသိဘူး၊ မဖြစ်လည်း မဖြစ်နိုင်ပါဘူး။"

သေဒဏ်ကျခံထားရတဲ့ သူတို့လေးဦးစလုံးကို သေဒဏ်ကျဝတ်စုံဖြစ်တဲ့ လိမ္မော်ရောင်ကို ဝတ်ဆင်ထားပြီး သေဒဏ်ကျသူတွေကို ထားလေ့ရှိတဲ့အဆောင်ကို ပြောင်းရွှေ့ထားသလို သူတို့ လေးဦးစလုံးရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့လည်း သူက ဆက်ပြော ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့လေးဦးစလုံးကို အကျဉ်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကွပ်မျက်မှာဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။

ဦးဂျင်မီရဲ့ ဇနီး ဒေါ်နီလာသိန်းကတော့ အခုလိုအပြစ်ပေးမှုအတွက် စစ်ကောင်စီ တာဝန်ယူ ရမယ်လို့ RFA ကို မနေ့က ပြောဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း စစ်ကောင်စီရဲ့ သေဒဏ်ချ အပြစ်ပေးမှုဟာ ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်တာကြောင့် သေဒဏ်ပေးတာကို ဆန့်ကျင်ကြောင်း ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

<https://www.rfa.org/burmese/news/department-prisons-has-not-yet-issued-an-order-for-the-execution-06102022093530.html>

စစ်ကောင်စီက သေဒဏ်ကွပ်မျက်မှုတွေ လုပ်လာနိုင်တယ်လို့ ကုလကျွမ်းကျင်သူတွေ သတိပေး

2022.06.10



မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Morris Tidball-Binz Photo: RFA

နိုင်ငံတကာ အသိုင်းအဝန်းဘက်က ပြင်းပြင်းထန်ထန်ထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ဘူးဆိုရင် မြန်မာစစ်တပ်ဟာ ဖမ်းဆီးထားသူတွေကို

သေဒဏ်ပေး ကွပ်မျက်တာ လုပ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးက သတိပေးလိုက်ပါတယ်။

မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Morris Tidball-Binz တို့က အခုလို သတိပေးလိုက်တာလို့ ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံဘူးဆိုတာ ပြသဖို့ လိုသလို၊ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ရလမ်းတွေ၊ ငွေရပေါက်တွေကိုလည်း ပိတ်ဆို့ရမယ်လို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးက တိုက်တွန်းပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးဇေယျာသော် အပါအဝင် ဖမ်းဆီးခံထားရသူ လေးဦးကို သေဒဏ်ပေး ကွပ်မျက်ခွင့် ပြုလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာမှု မရှိကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေးပြီး စစ်ကောင်စီဘက်က ပြည်သူလူထုကို အကြောက်တရားဝင်အောင် ခြိမ်းခြောက်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ လူပေါင်း ၁၁၄ ဦးထက်မနည်းကို သေဒဏ်ချမှတ်ထားပြီး အရပ်သား ၂၀၀၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

<https://www.rfa.org/burmese/news/un-experts-sound-alarm-over-junta-decision-to-enforce-death-sentences-06102022094618.html>

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ထုတ်ပြန်

By မရှိမေ | 10 June 2022



ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်သည်။

ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၊ ကိုဖိုးဇေယျာသော် အပါအဝင် လေးဦး၏ သေဒဏ်စီရင်ချက်ကို

အတည်ပြုခဲ့သည့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရ တရားဝင်မှုမရှိဟု NUCC က ဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာနိုင်ငံ၏ ဥပဒေများနှင့် တရားစီရင်ရေး စနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်များနှင့် နိုင်ငံတကာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

သေဒဏ်ကို ပြစ်ဒဏ်တရပ်အဖြစ် သတ်မှတ်ထား

ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်းလည်း မရှိကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာ ကျင့်ဝတ်နှင့် ဥပဒေများမြန်မာ့တရားစီရင်ရေး စနစ်များကို ချိုးဖောက်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအား အရေးယူနိုင်ရန်၊ ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိစေရန် ဖယ်ဒရယ်

ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒများ ချမှတ်ကာ ဆောင်ရွက်မည်ဟု NUCC က ဆိုသည်။

စစ်ကောင်စီအား နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အပါအဝင် နိုင်ငံတကာ ခုံရုံးများတွင် အပြစ်ပေး အရေးယူနိုင်ရေး လှုပ်ရှားမှုများအား မူဝါဒအရ ပံ့ပိုးမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

AAPP ၏ မှတ်တမ်းများအရ အာဏာသိမ်းပြီးချိန်မှစပြီး သေဒဏ်ချမှတ်မှုများကို စစ်ကောင်စီက လုပ်ဆောင်လျက်ရှိရာ လက်ရှိအချိန်အထိ ပြည်သူ ၁၁၄ ဦးအား သေဒဏ်ချမှတ်ထားသည်။

နောက်ဆုံးသေဒဏ်ချမှတ်ခံရသူမှာ 'ဝ' တိုင်းရင်းသားလူငယ် အိုက်ဆိုင်မိန် ဖြစ်ပြီး ၎င်းကို ဇွန်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။

<https://www.mizzimaburmese.com/article/108873>

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးဆွေးနွေး

By မဇ္ဈိမ | 10 June 2022



NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန်လ ၈ ရက်က ဆွီဒင်နိုင်ငံတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde တို့ တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အရေးအတွက် နှစ်နိုင်ငံ

ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက် မြန်မာပြည်သူများ၏ အနှစ်နာခံ တော်လှန်ပေးဆပ်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ စစ်ကောင်စီက ကျူးလွန်နေလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို အားပေးထောက်ခံလျက်ရှိကြောင်း တွေ့ဆုံမှုအပြီးတွင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကသူ၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်မှာ ဝါရှင်တန်မြို့တွင် ပြုလုပ်ခဲ့သည့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများအပြင် အာဆီယံနိုင်ငံအချို့၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် သံတမန်ရေးရာ စာမျက်နှာတွင် ရှုံးနိမ့်လျက်ရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီအား ပြင်သစ်အစိုးရမှ တရားမဝင်စစ်အစိုးရဟု ခေါ်ဝေါ်သုံးစွဲခဲ့ရာ စစ်ကောင်စီက ပြင်းပြင်းထန်ထန်ကွက်ခဲ့သည်။

<https://www.mizzimaburmese.com/article/108875>

စစ်ခေါင်းဆောင်၏နေအိမ် ရာခိုင်နှုန်း ၇၀ ကျော် ရှယ်ယာရောင်းချထားဟု NUG ပြော

Published By DVB | 10 June, 2022



အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၇ သန်းဖိုး၊ ၇၀ ရာခိုင်နှုန်းကျော်ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး

အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

“မင်းအောင်လှိုင် မတရားရယူ ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့ အင်းယားလမ်း ခြံအမှတ် ၁၄ ကို EOD ရှယ်ယာများအဖြစ် ရောင်းချလာခဲ့တာ အခုဆို ၇၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးသွားပြီဖြစ်လို့ မကြာခင် အားလုံးရောင်းချပြီးတော့မှာ ဖြစ်ပါတယ်။ ဈေးကွက်ပေါက်ဈေးအတိုင်း ရှယ်ယာတသိန်းသာ သတ်မှတ်ရောင်းချသွားမှာ ဖြစ်တာကြောင့် ရှယ်ယာတသိန်းကုန်တာနဲ့ အင်းယားလမ်း ခြံအမှတ် ၁၄ ရှယ်ယာများ ရောင်းချခြင်းကို လုံးဝ ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တချိုးတချိုး ကြိုပိုင်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ EOD ရှယ်ယာတွေ ဝယ်ယူပြီး တော်လှန်ရေးရဲ့ အရေးအကြီးဆုံး ရန်ပုံငွေတွေကို ဖြည့်ဆည်းပေးသူတွေ၊ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံးကို ဦးညွှတ်အလေးပြုကြောင်းနဲ့ နောက်ဆုံးအချိန်အထိ ပြင်းထန်တဲ့ ဇွဲစိတ်ဓာတ်နဲ့အတူ အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီအားဖြည့်ကြဖို့လည်း အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတစ်ခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

NUG ထုတ်ပေးသည့် အလုပ်သမားကတ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

Published By DVB | 10 June, 2022



အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပေးမယ့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ကိုင်ဆောင်ရင် အမည်ပျက်စာရင်းသွင်းပြီး တရားစွဲအရေးယူမယ်လို့ စစ်ကောင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

NUGအလုပ်သမားဝန်ကြီးဌာနက ပြည်ပမှာ

အလုပ်လုပ်ကိုင်တဲ့သူတွေကို အလုပ်သမားဥပဒေပါအတိုင်း အသိအမှတ်ပြုကတ် ထုတ်ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ပြီး အလုပ်သမားတွေကိုပါ သတိပေးလိုက်တာ ဖြစ်ပါတယ်။

NUG အစိုးရကပေးတဲ့ OERC ကတ်ကို လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်/ထွက်ခွင့် ပိတ်ခံရမယ့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြည်ပနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း OERC ကတ် လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်း ရေးသွင်းပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲတာ၊ ပြည်ဝင်ခွင့်ပိတ်တာမျိုး ပြုလုပ်ခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OWIC) အမည်နဲ့ ထုတ်ပေးနေပြီး အဲဒီကတ်မပါရင် ပြည်ပထွက်ခွင့် တားမြစ်ထားပါတယ်။

NUG အစိုးရက OERC အမည်နဲ့ကတ်ကို ပြည်ပသွားရောက်မယ့် အလုပ်သမားတွေနဲ့ ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးဖို့ ပြင်ဆင်နေတာပါ။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးကတော့ “စစ်ကောင်စီက ဘယ်လိုတားတား NUG က ထုတ်ပေးတဲ့ကတ်ကို လျှောက်ဖို့ ပြင်ထားပြီးသားပါ။ ကိုယ့်တရားဝင်အစိုးရထုတ်ပေးတဲ့ကတ်ပဲ လိုချင်တယ်”လို့ ပြောပါတယ်။

NUG အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားအရေအတွက်နဲ့ သူတို့ကို ကူညီပေးနိုင်ဖို့ အသိအမှတ်ပြုကတ် ထုတ်ပေးရေး စီစဉ်နေတာလို့ ထုတ်ပြန်ထားပါတယ်။

ကတ်လျှောက်ထားမှုကို အွန်လိုင်းစနစ် အသုံးပြုသွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရောက် မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ အသိပေးထား ပါတယ်။

အာဏာသိမ်းစစ်တပ်က NUG လုပ်ဆောင်မယ့်အစီအစဉ်ကို မလိုလားဘဲ အလုပ်သမားတွေကို အရေးယူမယ့်အကြောင်း စစ်ကောင်စီ လက်အောက်ခံသံရုံးတွေကတဆင့် သတိပေးချက်တွေ တောက်လျှောက်ထုတ်ပြန်နေတာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီး နေပြည်တော်တွင် သီးခြားစီတွေ့ဆုံဆွေးနွေး

PUBLISHED 10 JUNE 2022



ဇွန် ၉ ရက်က နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံစဉ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင်ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် H.E. Dr. KUNG Phoak က မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြည့်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှ ယူဆကြောင်း၊ အာဆီယံ၏တူညီဆန္ဒငါးချက်၏ စတုတ္ထအချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်းလုပ်ငန်းများအပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရကြောင်း၊ ကျန်ရှိသည့် အချက်များနှင့်ပတ်သက်၍ အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည့်ဝသော ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးသည် အခြေခံအုတ်မြစ်များဖြစ်သည့် အားလျော်စွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးကိုရည်ရွယ်၍ အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အကောင်အထည်ဖော်ဆောင်ရေး၌ သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့်ကိစ္စရပ်များသည် နိုင်ငံ၏ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်ပါကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ AHA Centre မှ တစ်ဆင့် ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၉ ရက်၌ပင် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်းသိရ သည်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်၌ လိုအပ်ချက် ဆန်းစစ်ခြင်းအပါအဝင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးခဲ့မှုများအတွက် အသိအမှတ်ပြုပါကြောင်းပြောကြားခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အနက် စတုတ္ထအချက် အကောင်အထည်ဖော်ရန် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က လူသားချင်းစာ နာမှုအကူအညီများပေးအပ်ရာ၌ လက်တွေ့ကျ၍ အမှန်တကယ် လုပ်ဆောင်နိုင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံသို့ရောက်ရှိရေး ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

<https://news-eleven.com/article/232208>

အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ ဒုတိယအကြိမ် လာမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ထပ်တောင်း

Published By DVB | 10 June, 2022



Photo Credit- MFAIC

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆာခွန်းဟာ သူ့ရဲ့ ဒုတိယခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို အခုဇွန်လနှောင်းပိုင်းမှာ လာရောက်ဖို့ ရှိနေပါတယ်။

ဇွန် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ မြန်မာပြည်ကိုလာရောက်မယ့် ဒီခရီးစဉ်မှာတော့ အာဆီယံဘုံသဘောတူညီမှု ၅ ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ်က ဖော်ပြထားပြီး အရင်က အခုသီတင်းပတ်ထဲမှာ လာရောက်မယ့် ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရတာလို့ ဆိုပါတယ်။

မစ္စတာ ပရတ်ဆာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အနာဂတ်အစီအစဉ်ဆိုင်ရာ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက တင်ပြထားခဲ့ပြီး ခုတခါ ဒုတိယခရီးစဉ်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ တွေ့ဆုံခွင့်တောင်းဆိုထားပြီးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုရင်ဆိုင်နေရတဲ့သူနဲ့ တွေ့ဆုံမပြုနိုင်ဘူးလို့ ပြောကြားထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မစ္စတာ ပရတ်ဆာရဲ့ တင်ပြချက်မှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ်အတွက် မြန်မာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ အမြန်ပေးအပ်ဖို့နဲ့ စီမံခန့်ခွဲရေးနဲ့ ဥပဒေနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို လွယ်ကူချောမွေ့စေရေး စစ်ကောင်စီဘက်ကလည်း သဘောတူညီထားပြီးပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်း အာဆီယံရဲ့ စောင့်ကြည့်ရေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီမှုတွေ ပေးဆောင်နိုင်ဖို့လည်း ကတိပြုထားတယ်လို့ မစ္စတာ ပရတ်ဆာက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅

ရပ်စဲလုံးကို အာဆီယံခေါင်းဆောင်တွေကချမှတ်ထားပေမဲ့ အချိန် တနှစ်ခွဲလောက် ကြာတဲ့အထိ စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသေးပါဘူး။

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာ ပထမဆုံး ခရီးစဉ်သွားရောက်ခဲ့ပါတယ်။

လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ခွန်ဖုတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း အခုရက်ပိုင်းနေပြည်တော်မှာ ရောက်ရှိနေပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးကလည်း မြန်မာနိုင်ငံအရေးကိစ္စ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်လို့ ကမ္ဘောဒီးယားနိုင်ငံက ယူဆပါကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ အကောင်အထည်ဖော်ရေး တိုးတက်မှုတွေ ကျေနပ်အားရပါကြောင်း၊ ကျန်အချက်တွေကို အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမယ့် နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

<https://burmese.dvb.no/archives/537803>

စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတူ သတိပြုပါ”

မောင်ကျော်စွာ (၂၀၂၂ခုနှစ်၊ ဇွန်လ ၁၀ရက်)



ဇွန်လ ၈ရက်နေ့အထိဆိုလျှင် အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့သွားရောက်ဆွေးနွေးကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ဖွဲ့ ရှိလာပြီဖြစ်ပါတယ်။ သူတို့ ဘာတွေဆွေးနွေးကြသလဲ - ဘာတွေညှိနှိုင်းကြသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက တိတိကျကျ မထုတ်ပြန်သဖြင့် မသိရပါ။ “ဝ” အဖွဲ့ (UWSP) ကတော့ သူတို့ သဘောထားနဲ့ လိုလားချက်ကို ကြေညာချက်တစ်စောင် ထုတ်ပြန်၍

ကြေညာအသိပေးလာပါတယ်။ ထို့အပြင် အကြမ်း ဖက် (စကစ)ရဲ့ ပါးစပ်ပေါက်ဖြစ်တဲ့ ဇော်မင်းထွန်းကတော့ ပြောလာတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ သဘော ထားတချို့ကိုလည်း သိလာရပါတယ်။

ထိုအချက်အလက်များအပေါ်ကနေ ကျနော်အမြင် အယူအဆတချို့ကို တင်ပြဆွေးနွေးပါမယ်။ ပထမဦးစွာ အကြမ်းဖက် (စကစ) စစ်အုပ်စုဘက်ကနေ စတင်ပါမယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေ” နဲ့ (NCA) စာချုပ်ကို အသေစွဲကိုင်ပြီး လက်ရှိကြုံ တွေ့နေရတဲ့ ပြည်တွင်းပြည်ပ အကျပ်အတည်းဆိုက်မှုကို ကျော်လွှားဖို့ လုပ်နေတာကို မြင်ရပါတယ်။ အဓိက တောင်း ဆိုနေတာက “ခွဲမထွက်ဘူး”ဆိုတဲ့ အာမခံချက်ကို (EAO)တွေထံကနေ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအာမခံချက်ကို (EAO) တွေက ပေးတယ် သို့မဟုတ် အာမခံတယ်ဆိုရင် “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲကနေ “ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်” ကို ပေးမှာလို့လို့နဲ့ စကားကို ခွပြီး မတင်မကျ ပြောနေတာဖြစ်ပါတယ်။

ဇော်မင်းထွန်းရဲ့ (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာလည်း အခုလို ပြောနေပါတယ်။ ပုံပေါ်အောင် လိုအပ်သလောက်ပဲ ကွက်ပြီး (မူရင်းအတိုင်း) ကောက်နုတ်ကာ အမှတ်စဉ်ထိုး၍ တင်ပြပါမယ်။

(၁) “မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည် ”

(၂) “ထိုစနစ်ကိုသွားရာတွင် အခြေခံဥပဒေ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဆိုသည်ကို မူဝါဒအနေဖြင့် တပ်မတော်ဘက်က သဘောတူပြီးဖြစ်ကြောင်း”

(၃) “မိမိတို့အနေဖြင့် “ဝ”ကိစ္စနှင့် ပတ်သက်လာပြီး မူဝါဒအားဖြင့် ယခုလိုပုံစံမျိုး သို့မဟုတ် ယခုလိုပုံစံမျိုး ထက် ပိုမိုမြင့်သည့် ပုံစံမျိုးပေးနိုင်ရန်အတွက် ယေဘုယျမူဝါဒအားဖြင့် ရှိပြီးဖြစ်ပါကြောင်း”

(၄) “ယင်းဒေသတစ်ခုတည်း မဟုတ်ဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယခုထက် ပိုမိုဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း”

(၅) “မိမိပြောခဲ့သည့် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီစနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်း တစ်ထပ်တည်း မရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေးအခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေတို့နှင့် လိုက်လျောညီထွေရှိပြီး သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့်ပုံစံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေခြင်းသည် ယင်းသို့လုပ် ဆောင်နိုင်ရန်အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း”

(၆) “လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းဖြစ်သောကြောင့် ယခုအချိန်တွင် တပ်မတော်နှင့် သဘောတူညီမှုရပြီးဆိုလျှင် နောင် လွှတ်တော်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်က သဘောတူပြီးဖြစ်ကြောင်း”

(၇) “ထိုလွှတ်တော်အထဲ ရောက်ရှိလာမည့် လွှတ်တော်အမတ်များကလည်း သဘောတူကြမည်ဖြစ်ကြောင်း”

အမှတ်စဉ်ထိုးပြီး ဖော်ပြခဲ့တဲ့ ကောက်နုတ်ချက် (၇)ချက်ကို ဖတ်ကြည့်လိုက်တာနဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ ရည်ရွယ်ချက်နဲ့ လှည့်စားချက်ကို အတိုင်းသား မြင်ရကြရမှာပါ။

မင်းတို့က “ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်ပေးရင်” ငါတို့က မင်းတို့ကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ သင့်တင့်တဲ့အုပ်ချုပ်မှုကို ခွဲဝေပေးမယ် ဆိုတဲ့သဘောထားကို မြင်ကြရမှာပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရဆိုတာ စစ်အုပ်စု (၀၁) စစ်အုပ်စုထိပ်သီးကာချုပ်က စိတ်ကြိုက်ထင်သလို လုပ်နိုင်တဲ့ ဥပဒေပဲ မဟုတ်ပါလား။ ၂၀၀၈ အခြေခံဥပဒေနဲ့ ဘယ်လောက်ပဲ ညီညွတ်အောင်လုပ်ထားပါစေ။ စစ်အုပ်စုထိပ်သီးက သဘောတူလျှင် မကြိုက်လျှင်၊ မကျေနပ်လျှင် အကြောင်းအမျိုးမျိုးပြပြီး ဖျက်သိမ်းပစ်နိုင်တယ် မဟုတ်ပါလား။ လက်တွေ့မှာလည်း (၁-၂-၂၀၂၁)ရက်နေ့ အာဏာ သိမ်းမှုကို မြင်တွေ့ခဲ့ကြရပြီးပြီ မဟုတ်ပါလား။

ဒါ့အပြင် “စစ်အုပ်စု သက်ဆိုးရှည်နေသရွေ့” မင်းအောင်လှိုင်က သဘောတူထားတယ်ဆိုတာကို နောက်ထပ် အာဏာသိမ်းပြီး တက်လာအုံးမယ် “ကာချုပ်အသစ်” က မကြိုက်လျှင်/မလိုလားလျှင် ဖျက်လိုဖျက်ဆီးလုပ်ပစ်နိုင်သေး တယ် မဟုတ်ပါလား။ အခြေခံဥပဒေဆိုတာ စစ်အုပ်စုထိပ်သီး (ကာချုပ်) လက်ထဲမှာရှိပြီး သွန်လိုသွန်၊ မှောက်လို မှောက် စိတ်ကြိုက် ထင်သလို လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ ပြောစကားနဲ့ အပြုအမူတွေကို သုံးသပ်တဲ့အခါ အကဲဖြတ်တဲ့အခါ လက်ရှိပြောနေတာလောက်နဲ့ သုံးသပ်အကဲဖြတ်လို့ မဖြစ်ပါဘူး။ သူတို့ဟာ အရိုးရင့် အမွေးရှည် အံတိုနေတဲ့ ကျားငစဉ်းလဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းလက်တွေ့နဲ့ ဆက်စပ်နှိုင်းယှဉ်ပြီးသုံးသပ်ဖို့ လိုပါ တယ်။

“မန်းငြိမ်းမောင်” လို မိုက်မဲဖောက်ပြန်သူတွေကတော့ အခုလို အရှက်မဲ့စွာ ပြောရဲကြပေလိမ့်မပေါ့။

“တိုင်းရင်းသားများ၏ဘဝကို နားအလည်ဆုံးသောသူမှာ တပ်မတော်သာဖြစ်ပြီး တပ်မတော်ကို နားလည်သူ မှာ တိုင်းရင်းသားများဖြစ်ပါကြောင်း” တဲ့။

တကယ်တော့ မန်းငြိမ်းမောင်ဟာ မိမိကရင်တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ခါးသီးနာကျည်းစရာကောင်းလှတဲ့ ပြည်တွင်းစစ် လက်တွေ့ဘဝတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ သားမယားပြုကျင့်မှုတွေကို ကျောခိုင်း မျက်ကွယ်ပြုပြီး သခင်အားရ ကျွန်ပါးဝ ပြောဆိုနည်း မျိုးသာ ဖြစ်ပါတယ်။

ခေတ်တိုင်းခေတ်တိုင်းမှာ အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်က “မန်းငြိမ်းမောင်” တို့လို ဖောက်ပြန်ရေးသမားတွေကို ကျွေးမွေးပေးကမ်းပြီး လူမျိုးစုံပြည်သူတွေကို သွေးခွဲရန်တိုက်ခိုင်းစေလေ့ ရှိစမြဲပါ။ အခုလည်း

အကြမ်းဖက် (စကစ)စစ်အုပ်စုက “ငွေ - မြေ နဲ့ လျှပ်စစ်မီတာတွေ” စတဲ့ မက်လုံးတွေပေးပြီး (EAO) တွေအကြားမှာ မြို့ရွယ်လာဘ် ထိုး သွေးခွဲရန် တိုက်ပေးနေတယ် မဟုတ်ပါလား။

ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများ နှစ်သက်လိုလားတဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစစ်စစ် (ဝါ) ဖက်ဒရယ်စနစ်ဆိုတာဟာ စစ်အုပ်စု (ဝါ) စစ်တပ်ကို ကုပ်ခွစီးထားတဲ့ ကာချုပ်က ပေးသနားထား တဲ့၊ ၂၀၀၈ အခြေခံဘောင်ထဲက အတုအယောင် ဒီမိုကရေစီ/အတုအယောင် ဖက်ဒရယ်စနစ်မျိုး မဟုတ်ပါဘူး။ စစ်အုပ် စုက ပေးထားတဲ့ - ကာချုပ်က စွန့်ကြထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာ အချိန်မရွေး ပယ်ဖျက်ရုပ်သိမ်းခံရနိုင်ပါ တယ်။

ဒါကြောင့် ကျနော်တို့ နံနံလေးမှ မျက်ခြေမပြတ်သင့်တဲ့၊ မျက်စေ့မလည်သင့်တဲ့ အချက်ကတော့ ကျနော်တို့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ လိုလားတဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစစ်စစ်(ဝါ) ဖက်ဒရယ် စနစ် ဆိုတာဟာ “စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်ပြုရိုက်ရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းပစ်နိုင်တဲ့ အခြေခံပေါ်မှာ တန်းတူရေးနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းတည်ဆောက်ယူရမယ့် မိမိတို့ကံကြမ္မာကို မိမိတို့အပြည့်အဝ ဖန်တီးနိုင်မယ့် ဒီမိုကရေစီပြည်ထောင်စု တိုင်းသစ်ပြည်သစ်ပဲ ဖြစ်ပါတယ်။

ပြတ်သားရှင်းလင်းစွာ ပြောရရင် “စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်ပြုရိုက်ရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံ ဥပဒေ”တို့ မဖျက်သိမ်းဘဲ ဒီမိုကရေစီလို့ - ဖက်ဒရယ်လို့ပြောလာရင် အဲဒါတွေဟာ “အတုယောင် ဒီမိုကရေစီနဲ့ အတုအ ယောင် ဖက်ဒရယ်”သာ ဖြစ်ပါတယ်။ အဲဒီအတုအယောင် ဒီမိုကရေစီနဲ့ အတုအယောင်ဖက်ဒရယ်တို့ဟာ စစ်အုပ်စု - စစ်အာဏာရှင်စနစ်နဲ့ စစ်ပြုရိုက်ရေစီယန္တရားကို အပေါ်ယံ မိတ်ကပ်လိမ်း အလှခြယ်ပေးပြီး လူမျိုးပေါင်းစုံပြည်သူများ ကို လှည့်စား အကြမ်းဖက် ဖိနှိပ်ပါလိမ့်မယ်။

ဒါကြောင့် ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို စစ်အုပ်စုရဲ့ အသုံးတော်ခံဘဝ မကျရောက်စေဖို့ တော်လှန်ရေး သတိရှိကြပါ။

မှတ်ချက် # ဤဆောင်းပါးပါ အာဘော်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

<https://kicnews.org/2022/06/စစ်အုပ်စုက-မျက်လှည့်ပြန်/>

လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်

ဇွန်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



မြဝတီမြို့တောင်ဘက် လေးကေကော် မြို့ အနီး စစ်ရှောင်စခန်းများတွင် နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေသည့် မြန်မာပြည်မခြမ်းမှ ရွှေ့ပြောင်းအလုပ်သမားအချို့သည် ယခုရက်ပိုင်း အတွင်းနေရပ်သို့ ပြန်နေကြကြောင်း စစ်ဘေးရှောင် အသိုင်းအဝိုင်းများထံမှ သိရသည်။

မြန်မာနိုင်ငံပြည်မဘက်ခြမ်း ပဲခူး၊ ရန်ကုန်၊ မန္တလေး နှင့် မွန်ပြည်နယ်ဘက်မှ ကရင်ပြည်နယ်၊ နယ်စပ်ဘက်ခြမ်းသို့ လက်လုပ်လက်စား လာရောက် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများသည် ယခင်နှစ် ဒီဇင်ဘာလက ဖြစ်ပွားသော လေးကေကော်ဒေသ တိုက်ပွဲများအတွင်း ပိတ်မိနေပြီး ဒေသခံဒုက္ခသည်များနည်းတူ စစ်ပြေးရှောင် နေကြရကာ လက်ရှိတွင် မိမိနေရပ်သို့ ပြန်နေကြကြောင်း ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

” ကျမတို့ က ဒီစခန်းမှာ ပိတ်မိနေတာ ကြာပြီ။ မိသားစုဝင်ကခြောက်ယောက်လောက်ရှိတာ။ ပဲခူးကိုပြန်ချင်တာ။ အဲ့ဒါ လမ်းစရိတ်က ခုထိမရှိသေးဘူး။ နှစ်သိန်းနီးပါးလောက်ကုန်မှာ လမ်းစရိတ်က။

အခုလိုစစ်ဖြစ်နေတော့ ဘယ်နေရာမှာမှ ပြောင်းဖူးတို့၊ ဘာတို့မစိုက်တော့ ကျမတို့အလုပ်မရှိဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်နေရာ ကိုယ်ပြန်ပြီးတော့မှပဲ မိသားစုနဲ့ကြုံရာအလုပ်ပြန်လုပ်တော့မယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နေရပ်ပြန်လိုသူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေအတွင်းသွားလာခွင့်ကို ညှိနှိုင်းဆောင်ရွက်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော်-DKBA အဖွဲ့ဝင်ပိုင်ကားများကို ငှားရမ်းပြီး နေရပ်ကို ပြန်နေကြခြင်းဖြစ်သည်ဟု နေရပ်ပြန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ဖလူးကြီး ကျေးရွာဘုရားကျောင်း၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်၊ နယ်ခြား စောင့်တပ်-BGFI DKBAတပ်ဖွဲ့ဝင်များ နှင့် ဒေသခံစစ်ဘေးရှောင် ပြည်သူတို့ တွေ့ဆုံပွဲအပြီး အခုရက်ပိုင်းများတွင် ရွှေ့ပြောင်းအလုပ်သမားအချို့ နေရပ်ပြန်သည့်အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်နယ်မြေတွင်းရှိ လေးကေကော် ဒေသမှကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူထွာ၊ တနောထွာ၊ သေ့ဘောဘိုး၊ ကလော့ ထောနှင့် စုကလီနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။

<https://kicnews.org/2022/06/လေးကေကော်ဒေသ-စစ်ရှောင်စ/>


သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ

By SHAN - June 10, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

“ ကျနော်လည်း အသေးစိတ်တော့ မသိရဘူး။ မြို့ထဲမှာ ရုန်းရင်းဆန်ခတ် ပြဿနာတွေရှိတာကြောင့် အခုလို ရုတ်တရက် မာရှယ်လော ထုတ်လိုက်တာဖြစ်တယ်။ သူတို့ထုတ်ပြန်ချက်အတိုင်းဆိုရင်တော့ လူတစ်စုနဲ့သွားလာပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတာလည်း ရှိတယ်လေ။ အဲ့ကြောင့် မာရှယ်လောထုတ်ပြန်လိုက်တာပါ” ဟု အထက်ပါ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။



ထုတ်ပြန်ထားသည့် မာရှယ်လော

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း သီပေါမြို့ ဖြူစင်နုလုံးသား အသင်းသား အဖွဲ့တစ်ဦးမှ ညအချိန် လူနာပို့အပြန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ပါးရိုက်သည်ကို ခံခဲ့ရကြောင်းသိရသည်။

“ အဲ့နေ့က သူတို့လူနာသွားပို့လာပြီးအပြန်မှာ ဖြစ်သွားတာတဲ့။ သူတို့ကားရှေ့မှာ ဆိုင်ကယ်အမြန် မောင်းဖြတ်လာတာ။ ပြီးတော့ ကားပေါ်က ဆင်းခိုင်းပြီး သေနတ်ထောက်ပြီးတော့ ခြိမ်းခြောက်သွားသေးတယ်တဲ့။

ကိုယ်ထိလက်ရောက်စေကာမူတော့လည်းရှိတယ်” ဟု ဖြူစင်နှလုံးသားအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ မာရှယ်လောထုတ်ပြန်ခဲ့သော်လည်း ညအချိန်တွင်း လူနာများရှိလာပါက ပုံမှန်အတိုင်း လူနာကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သီပေါမြို့ရှိ ပရဟိတအဖွဲ့ တစ်ချို့က ပြောသည်။

သို့သော် မာရှယ်လောထုတ်ပြန်ခြင်းကြောင့်လည်း မနက်ခင်း ဈေးသွားရောင်းသည့် ပြည်သူများအတွက်က ရှာဖွေစားသောက်ရာတွင် အခက်ခဲ အနည်းငယ်ရှိလာကြောင်းသိရသည်။

“ဈေးသွားရောင်းတဲ့သူကတော့ အစောကြီးသွားရတယ်။ ဈေးထဲမှာ မနက်အစောကြီး ပစ္စည်းတွေသွားခင်းပြီး ရောင်းရတာလေ။ ပြီးတော့ ညဆိုရင်လည်း အလုပ်မပြီးတဲ့ ပြည်သူတစ်ချို့ကလည်း အလုပ်မပြီးတာတွေရှိတယ်။ ဒီလိုထုတ်လိုက်တော့ ရှာဖွေစားသောက်ဖို့အတွက် ပြည်သူတစ်ချို့တော့ ခက်ခဲတာပေါ့” ဟု သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ညမထွက်ရအမိန့်ကို ဖြေလျော့ပေးခဲ့ပြီးနောက် လက်ရှိ သျှမ်းပြည်အတွင်း သီပေါမြို့သည် ပထမဆုံး ညမထွက်ရအမိန့် မာရှယ်လောကို ပြန်လည်ထုတ်ခဲ့ကြောင်း သိရသည်။

<https://burmese.shannews.org/archives/28581>

သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသခံများ အခက်တွေ့

Published By DVB | 10 June, 2022



ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် လူ ၅ ဦးထက်ပို စုဝေး ခြင်းမပြုကြဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သီပေါမြို့နယ်မှာ လူတစ်ချို့ဟာ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေ ထိခိုက်ပျက်ပြားအောင်

ဆောင်ရွက်နေလို့ မြို့နယ်ထဲမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုး ကိုအသုံးပြုတာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် စီတန်းလှည့်လည်လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ မလုပ်ဖို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန် ၈ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ထားတာပါ။ အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါမြို့ခံတွေကတော့ မြို့ပေါ်မှာ ခုတလော ဆန္ဒပြတာ၊ လုယက်တာတွေမရှိဘဲနဲ့ ခုလို အမိန့်ထုတ်တဲ့အပေါ် အံ့သြမိကြောင်း၊ သီပေါမှာ ကိုဗစ်-၁၉ ကြောင့် ဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ စားဝတ်နေရေးခက်ခဲသူတွေ မကြာခင်က ဆိုင်ပြန်ဖွင့်ရလို့ ပြေလည်ခါစမှာ အခုလို ညမထွက်ရ လူမစုရ အမိန့်ကြောင့် အခက်အခဲပြန်ဖြစ်ရတယ်လို့ ဒီဗီဘီကို ပြောပါတယ်။

မြို့ခံတဦးက “ကျနော်တို့ သီပေါမှာ တခြားမြို့ရွာတွေလို ဆန္ဒပြပွဲတွေ ဘာတွေ မရှိပါဘူး။ လုယက်မှုတွေလည်း မရှိပါဘူး။ ကိုဗစ်-၁၉ ကြောင့် ဆိုင်မဖွင့်ရတဲ့သူတွေ ခုမှပြန်ဖွင့်တာ မကြာသေးဘူး၊ စားသောက်ဆိုင် ဘီယာဆိုင်တွေက အများအားဖြင့် ညပိုင်းပဲ ရောင်းရတာ”လို့ ပြောပါတယ်။

သီပေါ ပရဟိတအဖွဲ့ဝင်တယောက်ကလည်း သီပေါမှာ ပြီးခဲ့တဲ့ ၈ ရက်က ပရဟိတအဖွဲ့ကား ၁ စီး တိုးဂိတ်မှာရပ်မပေးလို့ လုံခြုံရေးအဖွဲ့က ကားသမားကို ရိုက်နှက်ခဲ့ကြောင်းနဲ့ ညမထွက်ရအမိန့်

ထုတ်လိုက်တော့ အရေးပေါ်လူနာတွေကို ခါတိုင်းလို အချိန်မရွေး အကူအညီပေးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“လုံခြုံရေးမပေးနိုင်တဲ့အဖွဲ့က စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ပဲလို့ ပြောလိုက်ချင်တယ်။ ဒုက္ခရောက်သူတွေကို ကယ်တင်လာတဲ့ ပရဟိတကားပါ။ အဲဒါကို ချက်ချင်းရပ်မပေးလို့ ကားမောင်းသမားကို ရိုက်တယ်။ အခက်အခဲရှိတဲ့သူတွေက အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အခုလို ညမထွက်ရအမိန့်ထုတ်တော့ ကူညီကယ်ဆယ်ရေးကို အချိန်မရွေး သွားကူလို့မရတော့ဘူးပေါ့။ မြို့နယ်ရုံးက သူတို့ဆီမှာ ခွင့်တောင်းပြီးသွားကူလို့ ရတယ်ဆိုပေမဲ့ ဝန်ထမ်းတွေက ညဆို ဖုန်းမှ မကိုင်တော့တာ၊ ခွင့်ပြုချက်အဆင့်ဆင့်တောင်းပြီးတဲ့ချိန်ဆို တချို့လူနာတွေ အသက်မမီတော့ဘူး။”

ကျောက်မဲခရိုင်မှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ နောင်ချိုမြို့နယ် လေးမြို့နယ် ပါဝင်ပြီး သီပေါမြို့နယ်တခုတည်းမှာသာ ပုဒ်မ ၁၁၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သီပေါမြို့နယ်အတွင်းမှာ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေပြီး မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

<https://burmese.dvb.no/archives/537795>

ဟိုပန်မြို့နယ် ပြည်သူ စိုက်ပျိုးမြေ သိမ်းပြီး“ဝ” တိုင်းရုံး စိုက်ရန်ကြိုးစားနေ

By SHAN - June 10, 2022

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်ရှိ ပြည်သူပိုင် စိုက်ပျိုးမြေ နေရာများကို “ဝ” တိုင်းရုံးစိုက်ရန်အတွက် သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေမှုကို ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဟိုပန်မြို့ မိန်းပန်းသျှမ်းရပ်ကွက် မှ ပြည်သူပိုင် စိုက်ပျိုးမြေနေရာများကို သစ်တောဦးစီးဌာန မှ လာရောက် တိုင်းတာရန် ပြင်ဆင်နေစဉ် ပြည်သူများက ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း ဒေသခံ သျှမ်းပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သစ်တောဌာနက လူတွေ ကျနော်တို့ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးခဲ့တဲ့ မြေနေရာဧက (၃၀) ကျော်ကို မတရား သိမ်းယူလို့ ဘယ်ဖြစ်မလဲ၊ ကျနော်တို့ ပြည်သူတွေက လက်မခံနိုင်ပါဘူး၊ သူတို့က “ဝ” တိုင်းရုံးအတွက်လို့ ပြောပါတယ်၊ ကျနော်တို့က လုပ်ကိုင်စားသောက်ဖို့ စိုက်ပျိုးရမှာမို့ ကန့်ကွက်ပါတယ် ” ဟု အထက်ပါ ဟိုပန် ဒေသခံ သျှမ်းအမျိုးသားက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေသည့် မြေနေရာများသည် စုစုပေါင်း ၃၀ ဧကခန့် ရှိနေပြီး ဟိုပန်မြို့ အခြေစိုက် “ဝ” တိုင်းရုံး အသစ်ဆောက်လုပ်ရန်အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။



ဟိုပန်မြို့နယ်

လက်ရှိ မြေသိမ်းယူရန် ကြိုးစားနေသည့် သစ်တောဌာနမှ တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးရန် မြေသိမ်းခြင်း မဟုတ်သည့် အတွက် ဆန့်ကျင် ကန့်ကွက်မှုများ မပြုလုပ်နိုင်ပါက တခြားနေရာများမှ မြေနေရာများလည်း ထပ်မံသိမ်း ခံနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ပြည်သူပိုင်တဲ့ မြေနေရာတွေ ဖြစ်နေလို့ သူတို့အခုလို လာရှုပ်တာ လာသိမ်းတာတွေကို လက်ခံနိုင်မှာ မဟုတ်ဘူး၊

ဒါကြောင့် ကျနော်တို့ ဆန့်ကျင်ကန်ကွက်တာ ၊ အခုချိန်မှာ ဆန့်ကျင်ကန်ကွက်တာ မလုပ်နိုင်လို့ တခါသိမ်းနိုင်ခဲ့ရင် နောက်ထပ်လည်း မသိမ်းတော့ဘူးလို့ မပြောနိုင်ဘူး” ဟု ဟိုပန့် ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိ မြေနေရာသိမ်းယူသည့် သစ်တောဌာန နောက်ကွယ်တွင် အဖွဲ့အစည်း နောက်ခံရှိနိုင်ကြောင်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုကြသည်။

ယင်းကိစ္စဖြစ်စဉ်များ နှင့် ပတ်သက်ပြီး UWSA မှ ပြောရေးဆိုခွင့်ရှိသူ နှင့် ဆက်သွယ်မေးမြန်းရာ ဟိုပန့်မြို့နယ်သည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေ မဟုတ်သည့်အတွက် မသိရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟိုပန့်မြို့နယ်က UWSA ထိန်းချုပ်နယ်မြေထဲမပါပါဘူး၊ အဲဒါ “ဝ” တိုင်းအစိုးရဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့မသိရဘူး” ဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းသံတော်ဆင့်မှ “ဝ” တိုင်းအစိုးရဌာနမှ တာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားဆက်သွယ် နေသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဟိုပန့်မြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ထဲပါရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူ အများစု သျှမ်းလူမျိုးများဖြစ်ကာ ပြောင်း၊ ပဲ နှင့် ကြံစိုက်ပျိုးမှုနှင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့် ဒေသဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြေနေရာ သိမ်းယူမှုအောင်မြင်သွားပါက ဒေသခံ ပြည်သူများ၏ စိုက်ပျိုးမြေနေရာများ ဆုံးရှုံးသွားရသည့် အပြင် ရှေ့ဆက် လုပ်ကိုင်စားသောက်ရမည့် အသက်မွေးဝမ်းကြောင်း နှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

<https://burmese.shannews.org/archives/28578>

ရွှေတြိဂံက စိတ်ကြွဆေးတွေ ထိုင်းနယ်ထဲမှာ နေ့စဉ်လိုလို ဖမ်းမိ

၁၀ ဇွန်၊ ၂၀၂၂ | အေးအေးမာ



Drug Seizure in Thai Burma Border (မှတ်တမ်းဓာတ်ပုံ)

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသတွေဆီကို ရွှေတြိဂံဒေသ ကလာတဲ့ စိတ်ကြွဆေးပြားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ရက်နေ့ ကနေ ၇ ရက်နေ့အထိ ၃ရက်အတွင်းမှာပဲ ဘတ်ငွေသန်းပေါင်း

၃ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြား ၁၆သန်းကျော် လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးတွေ ဆက်တိုက်ဝင်ရောက်လာနေရာမှာ ဇွန်လ ၅ ရက်နဲ့ ၆ရက်နေ့တွေမှာ ချင်းရိုင်ပြည်နယ်ကိုဖြတ်ပြီး ဖွဲ့ပြည်နယ်ထဲကို ဝင်လာတဲ့ စိတ်ကြွဆေးပြား တသန်းခွဲ ဆလာဘူရီပြည်နယ်မှာတော့ ချင်းရိုင်ပြည်နယ်ကလာတဲ့ ၉၉၉ တံဆိပ်စိတ်ကြွဆေးပြား ၈သန်းခွဲ၊ ချင်းရိုင်ပြည်နယ်ထဲမှာပဲ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး တသန်း၊ ဇွန်လ ၇ ရက်နေ့ကတော့ ရွှေတြိဂံဒေသ ချင်းကောင်းပြည်နယ်ထဲမှာ စိတ်ကြွဆေးပြား ၅သန်း ဖမ်းမိခဲ့ပါတယ်။

စိတ်ကြွဆေး သယ်ဆောင်လာတဲ့သူတွေဟာ ကုန်တင်ကားနဲ့ သယ်ဆောင်လာတာ လူနာတင်ကားနဲ့ သယ်ဆောင်တာ နာနတ်သီးတွေရဲ့အောက်မှာ ဖော့ဖာတွေနဲ့ သယ်ဆောင်လာတာအပြင် တခြားနည်းတွေနဲ့ သယ်ဆောင်နေကြတာဖြစ်ပါတယ်။ စိတ်ကြွဆေးတွေ အဆက်မပြတ် ဖမ်းမိနေတာနဲ့ ပတ်သက်လို့ အမှတ် ၁ ဒေသ ရဲချုပ် ကြည်ရဖတ် ဖွန်မိကျစ်က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

" စိတ်ကြွဆေးတွေကို လူနာတင်ကားအပါအဝင် ကုန်တင်ကားတွေနဲ့ မူးယစ်မှောင်ခိုသမားတွေက ထိုင်းနိုင်ငံအတွင်းပိုင်းထိရောက်အောင် နည်းပေါင်းစုံနဲ့ သယ်ဆောင်နေပါတယ်။ ကျနော်တို့အနေနဲ့ မူးယစ်ဆေးဝါး ကိုအဓိကဖြန့်ချိတဲ့နေရာတွေ ကို ရှာဖွေပြီး ဖမ်းဆီးအရေးယူမှုတွေလည်းဆက်တိုက်လုပ်နေပါတယ်" ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားခဲ့တာပါ။

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ် ကနေလာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံ ချင်းရှိုင်ပြည်နယ်ထဲမှာ ခေတမင်းမူးယစ်ဆေး ၂၅ ကီလိုနဲ့ အတူဖမ်းမိခဲ့ပါတယ်။

သူ့ကိုတော့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၃ကစစ်ဆေးဖမ်းဆီးလိုက်တာပါ။ သူနဲ့အတူ သယ်လာတဲ့ အဝါရောင်အိပ်ထဲမှာတော့ ၈၈၈ တံဆိပ်ပါ ခေတမင်း ketamine စိတ်ကြွဆေး ၂၅ထုတ်ကိုက ဖမ်းဆီးနိုင်ခဲ့ပြီး ကာလတန်ဖိုးကတော့ ထိုင်းဘတ်ငွေ ၃ သန်းကျော် တန်ဖိုးရှိတယ်လို့ဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနယ်စပ် ထိုင်းမြန်မာ လာအိုပ် သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ကိုဗစ်ကပ်ရာဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဝါးကူးတွေနဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း အခုလို တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးခဲ့တာလို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာလည်း စိတ်ကြွဆေး အရေအတွက် သုံးစွဲသူတွေကလည်း အလွန်အကျွံမြင့်တက်သွားခဲ့ပြီး ဖမ်းမိတဲ့စိတ်ကြွဆေးက သန်းတစ်ထောင်ကျော်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

<https://burmese.voanews.com/a/drug-golden-triangle-thailand/6610306.html>